

# အဘိဓာဓနတရာ

ပါဉ်

မန်မာ

အဂ္ဂလိပ်

(ပါဉ် ကို အဘိဓာဓနတရာပါဉ်မှ, မန်မာ ကို အခြေပြုသွေးစွာဖြစ်သူသူမှ)

အဂ္ဂလိပ် ကို A comprehensive Manual of Abhidhammaမှ ရှုံးယူစောင်းပြထားသည်)

## အဘိဓမ္မတ္ထသင်ဟ

နမော တသု ဘဂဝတော အရဟတော သမ္မာသမ္မာဒေသ

ပဏာမန်း ပဋိညာဉ်

၁။ သမ္မာသမ္မာဒေ မတူလံ၊  
သ သဒ္ဓမ္မ ဂဏုတ္ထမံ။  
အဘိဝါဒိယ ဘာသီသံ၊  
အဘိဓမ္မတ္ထသင်ဟံ။

(ငါသည်) ပြိုင်ဘက်မရှိသော၊ သဒ္ဓမ္မသံးပါး မြတ်သောအရိယာဂိုဏ်းနှင့် တက္ကဖြစ်သော မြတ်စွာဘုရားကို(ရှိခိုးပါ၏)။ ရှိခိုးပြီး၍ အဘိဓမ္မတ္ထသနာအကျဉ်းချုပ် အဘိဓမ္မတ္ထသင်ဟကျမ်းကို မိန့်ဆိုအံ့။

Having respectfully saluted the Fully Enlightened One, Peerless One, along with the Sublime Teaching and the Noble Order. I will speak the Manual of Abhidhamma- a compendium of things contained in the Abhidhamma.

ပရမတ္ထတရား ၄-ပါး

၂။ တတ္ထ ဝိတ္ထာဘိဓမ္မတ္ထ  
စတုစာ ပရမတ္ထတေား။  
စိတ္ထံ စေတသီကံ ရုပံး  
နိဗ္ဗာန် မိတိ သမ္မာထား။

ထိုအဘိဓမ္မတ္ထသင်ဟံဟုသောပုဒ်၌ ဆိုအပ်ကုန်သော အဘိဓမ္မ၏ အနက်တို့သည် ပရမတ်အားဖြင့် စိတ် စေတသီကံ ရုပံး နိဗ္ဗာန် ဤသို့ ခပ်သိမ်းသောအားဖြင့် လေးပါးအပြားရှိ၏။

The things contained in the Abhidhamma, spoken of there in, are altogether fourfold from the standpoint of ultimate reality: consciousness, mental factors, matter and Nibbāna.

## စိတ်ပုံင်း

### ဘုရိစိတ်အပြား ၄-ပါး

၃။ တထူ စိတ္ထံ တာဝ စတုဖို့ ဟောတိ ကာမာဝစရုံ၊ ရူပါစရုံ၊ အရူပါဝစရုံ၊ လောကုတ္တရဇ္ဇာတိ။

ထိုလေးပါးသော အဘိဓမ္မထိုတွင် ရျေးဦးစွာ စိတ်သည် ကာမာဝစရုံ၊ ရူပါဝစရုံ၊ အရူပါဝစရုံ၊ လောကုတ္တရာစိတ်၊ ဤသို့ လေးပါး အပြားရှိ၏။

Of them, consciousness, firstly, is four fold: (1) sense-sphere consciousness (2) fine-material-sphere consciousness (3) immaterial-sphere consciousness (4) supramundane consciousness.

### အကုသိုလုစိတ် ၁၂-ပါး

### လောဘမူစိတ် ၈-ပါး

၄။ တထူ ကတမ ကာမာဝစရုံ? - သောမနသုသဟဂတံ ဒီဋ္ဌိကတသမ္မယုတ္တံ အသခဲ့ရိုကမေကံ၊ သသခဲ့ရိုကမေကံ၊ သောမနသုသဟဂတံ ဒီဋ္ဌိကတဝိပ္ပယုတ္တံ အသခဲ့ရိုကမေကံ၊ သသခဲ့ရိုကမေကံ၊ ဥပေက္ခာသဟဂတံ ဒီဋ္ဌိကတသမ္မယုတ္တံ အသခဲ့ရိုကမေကံ၊ သသခဲ့ရိုကမေကံ၊ ဥပေက္ခာသဟဂတံ ဒီဋ္ဌိကတဝိပ္ပယုတ္တံ အသခဲ့ရိုကမေကံ၊ သသခဲ့ရိုကမေကန္တံ လူမာနို အငွေပို လောဘသဟဂတစိုတ္တာနိနာမ။

ထိုလေးပါးသော စိတ်တို့တွင် အဘယ်စိတ်သည် ကာမာဝစရုံစိတ် မည်သနည်း? သောမနသုသဟဂုတ်ဖြစ်သော ဒီဋ္ဌိကတသမ္မယုတ်ဖြစ်သော အသခဲ့ရိုကစိတ်ဖြစ်သော တပါးသောစိတ်င်း၊ သသခဲ့ရိုကစိတ်ဖြစ်သော တပါးသောစိတ်င်း၊ သောမနသုသဟဂုတ်ဖြစ်သော ဒီဋ္ဌိကတဝိပ္ပယုတ်ဖြစ်သော အသခဲ့ရိုကစိတ်ဖြစ်သော တပါးသောစိတ်င်း၊ သသခဲ့ရိုကစိတ်ဖြစ်သော တပါးသောစိတ်င်း၊ ဥပေက္ခာသဟဂုတ်ဖြစ်သော ဒီဋ္ဌိကတဝိပ္ပယုတ်ဖြစ်သော အသခဲ့ရိုကစိတ်ဖြစ်သော တပါးသောစိတ်င်း၊ သသခဲ့ရိုကစိတ်ဖြစ်သော တပါးသောစိတ်င်း၊ ဥပေက္ခာသဟဂုတ်ဖြစ်သော ဒီဋ္ဌိကတဝိပ္ပယုတ်ဖြစ်သော အသခဲ့ရိုကစိတ်ဖြစ်သော တပါးသောစိတ်င်း၊ သသခဲ့ရိုကစိတ်ဖြစ်သော တပါးသောစိတ်င်း၊ ဤသို့ ရှစ်ပါးလည်းဖြစ်ကုန်သော ဤစိတ်တို့သည် လောဘသဟဂုတ်စိတ်တို့ မည်၏။

Amogest them what pertains to the sense sphere?

1. One consciousness, accompanied by joy, associated with wrong view, unprompted.
2. One consciousness, accompanied by joy, associated with wrong view, prompted.
3. One consciousness, accompanied by joy, dissociated from wrong view, unprompted.
4. One consciousness, accompanied by joy, dissociated from wrong view, prompted.
5. One consciousness, accompanied by equanimity, associated with wrong view, unprompted.
6. One consciousness, accompanied by equanimity, associated with wrong view, prompted.
7. One consciousness, accompanied by equanimity, dissociated from wrong view, unprompted.
8. One consciousness, accompanied by equanimity, dissociated from wrong view prompted.

These eight types consciousness are accompanied by greed.

### ဒေါသမူစိတ် ဂ-ပါ:

၅။ ဒေါမနသသဟဂတ် ပဋိပ္ပသမွုပုတ္ထံ အသခြာရိကမေကံ၊ သသခြာရိကမေကန္တိ လူမာနိ ဒွေးပဋိပ္ပသမွုပုတ္ထံတ္ထာနိနာမ။

ဒေါမနသသဟဂတ်ဖြစ်သော ပဋိပ္ပသမွုပုတ်ဖြစ်ဖြစ်သော အသခြာရိကစိတ်ဖြစ်ဖြစ်သော တပါးသောစိတ်ငှုံး၊ သသခြာရိကစိတ်ဖြစ်ဖြစ်သော တပါးသောစိတ်ငှုံး၊ ဉ်သို့ နှစ်ပါးလည်းဖြစ်ကုန်သော ဉ်စိတ်တို့သည် ပဋိပ္ပသမွုပုတ်စိတ်တို့ မည်၏။

9. One consciousness, accompanied by displeasure, associated with aversion, unprompted.
10. One consciousness, accompanied by displeasure, associated with aversion , prompted.

These two types consciousness are associated with aversion.

## မောမူစိတ် J-ပါး

၆။ ဥပေက္ခာသဟဂတ် ဝိစိကိစ္ဆာသမွယုတ္တမေကံ၊ ဥပေက္ခာသဟဂတ် ဥခွစ္စသမွယုတ္တမေကန္တ  
ကူမှန် ဒွဲပိ မောမူဟစိတ္တာန် နာမ်။

ဥပေက္ခာသဟရတ်ဖြစ်သော ဝိစိကိစ္ဆာသမွယုတ္တဖြစ်သော တပါးသောစိတ်ငွေး၊ ဥပေက္ခာသဟရတ်  
ဖြစ်သော ဥခွစ္စသမွယုတ္တဖြစ်သော တပါးသောစိတ်ငွေး၊ ဤသို့ နှစ်ပါးလည်းဖြစ်ကုန်သော ဤစိတ်တို့သည်  
မောမူဟစိတ်တို့ မည်ကုန်၏။

11. One consciousness, accompanied by equanimity, associated with doubt.
12. One consciousness, accompanied by equanimity, associated with restlessness.

These two types consciousness involve sheer delusion.

## နိဂုံး

၇။ ကူစွဲဝံ သဗ္ဗထာပီ ဒ္ဓါဒသာကုသလစိတ္တာန် သမတ္တာန်။

ဤသို့ ခပ်သိမ်းသောအပြားအားဖြင့်လည်း တဆဲ့နှစ်ပါးသော အကုသိုလ်စိတ်တို့သည် ပြီးကုန်ပြီ။

## သင်္ကာဂါတာ

၈။ အဋ္ဌဓရ လောဘမူလာန်၊  
ဒေါသမူလာန် စ ဒိုံဓရ။  
မောမူလာန် စ ဒွဲတိုံ  
ဒ္ဓါဒသာ ကုသလာ သိယုံ။

လောဘမူစိတ်တို့သည် ရှစ်ပါးပြားကုန်၏။ ဒေါသမူစိတ်တို့သည်ကား နှစ်ပါးပြားကုန်၏။  
မောမူစိတ်တို့သည်ကား နှစ်ပါးတို့တည်း။ ဤသို့ အကုသိုလ်စိတ်တို့သည် တဆဲ့နှစ်ပါး ဖြစ်၏။

Eight are rooted in greed, two in hatred and two in delusion. Thus there are twelve types unwholesome consciousness.

## အဟိတ်စိတ် ၁၈-ပါး

### အကုသလဝိပါက်စိတ် ၇-ပါး

၉။ ဥပေက္ခာသဟဂါတ် စက္ခုပိညာဏ်၊ တထာ သောတဝိညာဏ်၊ ယာနဝိညာဏ်၊ မိဂိုပိညာဏ်၊ ဒုက္ခသဟဂါတ် ကာယဝိညာဏ်၊ ဥပေက္ခာသဟဂါတ် သမွှနိစ္စနိတ္ထံ့၊ ဥပေက္ခာသဟဂါတ် သန္တရဏစိတ္တာ့တွေတိ ကူမာနိ သတ္တပိ အကုသလဝိပါက်စိတ္တာနိ နာမ။

ဥပေက္ခာသဟဂါတ်ဖြစ်သော စက္ခုပိညာဏ်စိတ်လည်းကောင်း၊ ထိုဥပေက္ခာသဟဂါတ်ဖြစ်သော သောတဝိညာဏ်စိတ်လည်းကောင်း၊ ယာနဝိညာဏ်စိတ်လည်းကောင်း၊ မိဂိုပိညာဏ်စိတ်လည်းကောင်း၊ ဒုက္ခသဟဂါတ်ဖြစ်သော ကာယဝိညာဏ်စိတ်လည်းကောင်း၊ ဥပေက္ခာသဟဂါတ်ဖြစ်သော သမွှနိစ္စနိတ္ထံ့တိ လည်းကောင်း၊ ဥပေက္ခာသဟဂါတ်ဖြစ်သော သန္တရဏစိတ်လည်းကောင်း၊ ဤသို့ ခန်းပါးလည်းဖြစ်ကုန်သော ဤစိတ်တို့သည် အကုသလဝိပါက်စိတ်တို့ မည်၏။

(1) Eye-consciousness accompanied by eqanimity; as are (2) ear-consciousness (3) nose-consciousness (4) tongue-consciousness (5) body-consciousness accompanied by pain (6) receiving consciousness accompanied by eqanimity (7) investigating consciousness accompanied by eqanimity. These seven are unwholesome resultant types of consciousness.

### အဟိတ် ကုသလဝိပါက်စိတ် ၈-ပါး

၁၀။ ဥပေက္ခာသဟဂါတ် စက္ခုပိညာဏ်၊ တထာ သောတဝိညာဏ်၊ ယာနဝိညာဏ်၊ သူခသဟဂါတ် ကာယဝိညာဏ်၊ ဥပေက္ခာသဟဂါတ် သမွှနိစ္စနိတ္ထံ့၊ သောမနသုသဟဂါတ် သန္တရဏစိတ္ထံ့၊ ဥပေက္ခာသဟဂါတ် သန္တရဏစိတ္တာ့တွေတိ ကူမာနိ အငွေပိ ကုသလဝိပါကာဟေတုကဗိုလ်တ္ထာနိ နာမ။

ဥပေက္ခာသဟဂါတ်ဖြစ်သော စက္ခုပိညာဏ်စိတ်လည်းကောင်း၊ ထိုဥပေက္ခာသဟဂါတ်ဖြစ်သော သောတဝိညာဏ်စိတ်လည်းကောင်း၊ ယာနဝိညာဏ်စိတ်လည်းကောင်း၊ မိဂိုပိညာဏ်စိတ်လည်းကောင်း၊ ဒုက္ခသဟဂါတ်ဖြစ်သော ကာယဝိညာဏ်စိတ်လည်းကောင်း၊ ဥပေက္ခာသဟဂါတ်ဖြစ်သော သမွှနိစ္စနိတ္ထံ့တိ လည်းကောင်း၊ သောမနသုသဟဂါတ်ဖြစ်သော သန္တရဏစိတ်လည်းကောင်း၊ ဥပေက္ခာသဟဂါတ်ဖြစ်သော သန္တရဏစိတ်လည်းကောင်း၊ ဤသို့ ရှစ်ပါးလည်းဖြစ်ကုန်သော ဤစိတ်တို့သည် ကုသလဝိပါက အဟိတ်စိတ်တို့ မည်၏။

(8) Eye-consciousness accompanied by eqanimity; as are (9) ear-consciousness (10) nose-consciousness (11) tongue-consciousness (12) body-consciousness accompanied by pain (13) receiving consciousness accompanied by eqanimity (14) investigating consciousness accompanied by joy. (15) investigating consciousness accompanied by eqanimity. These eight are unwholesome resultant types of rootless consciousness.

## အဟိတ် ကြိယာစိတ် ၃-ပါး

၁၁။ ဥပေါ့ကွာသဟဂါတ် ပဋိဒ္ဓရာဝဇ္ဇနစိတ်၊ တထာ မနောဒ္ဓရာဝဇ္ဇနစိတ်၊ သောမနသုသဟဂါတ် ဟသိတ္ထပ္ပါဒစိတ်ရွှေတိ လူမှာနီ တီကိပိ အဟောတုကကြိယစိတ္တာနီ နာမ။

ဥပေါ့ကွာသဟဂါတ်ဖြစ်သော ပဋိဒ္ဓရာဝဇ္ဇနစိတ်လည်းကောင်း၊ ထိုဥပေါ့ကွာသဟဂါတ်ဖြစ်သော မနောဒ္ဓရာဝဇ္ဇနစိတ်လည်းကောင်း၊ သောမနသုသဟဂါတ်ဖြစ်သော ဟသိတ္ထပ္ပါဒစိတ်လည်းကောင်း၊ ဤသို့သုံးပါးလည်းဖြစ်ကုန်သော ဤစိတ်တို့သည် အဟိတ်ကြိယာစိတ်တို့ မည်၏။

(16) Five-sense-door consciousness accompanied by equanimity; as is (17) mind-door-adverting consciousness (18) smiling-producing consciousness accompanied by joy. These three are the rootless functional types of consciousness.

### နိုင်း

၁၂။ လူစွေး သဗ္ဗထာပိ အဋ္ဌာရသဟောတုကစိတ္တာနီ သမတ္တာနီ။

ဤသို့ ခပ်သိမ်းသောအပြားအားဖြင့်လည်း တတဲ့ရှစ်ပါးသော အဟိတ်စိတ်တို့သည် ပြီးကုန်ပြီ။

Thus end, in all, the eighteen types of rootless consciousness.

### သက်ဟဂါတာ

၁၃။ သတ္တာကုသလပါကာနီ၊  
ပုညပါကာနီ အဋ္ဌာရ။  
ကြိယစိတ္တာနီ တီကိတိ၊  
အဋ္ဌာရသ အဟောတုကာ။

အကုသလဝိပါက်စိတ်တို့သည် ရှစ်ပါးတို့တည်း။	ခုနှစ်ပါးတို့တည်း။	အဟိတ်ကုသလဝိပါက်စိတ်တို့သည် အဟိတ်စိတ်တို့သည် တဆဲရှစ်ပါး တို့တည်း။
ကြိယာစိတ်တို့သည်	သုံးပါးတို့တည်း။	

Seven are unwholesome-resultants. Wholesome-resultants are eightfold. Three are functional. Thus the rootless are eighteen.

## သောသနစိတ် ၅၉-၉၁

၁၄။ ပါပါဟေတုကမ္မတာနီ၊  
သောသဏာနီတိ ဂုစ္စရေ။  
ဇက္ခနသဋ္ဌီ စိတာနီ၊  
အထေကနဝါတီပီ ဝါ။

အကုသိုလ်စိတ် အဟိတ်စိတ်တို့မှ လွတ်ကုန်သော တခုယ့်ခြေက်ဆယ်သော စိတ်တို့ကို  
သောသနစိတ်ဟူ၍ ဆိုအပ်ကုန်၏။ အကျယ်တနည်းကား - အကုသိုလ်စိတ် အဟိတ်စိတ်တို့မှ လွတ်ကုန်သော  
ကိုးဆယ့်တပါးလည်း ဖြစ်ကုန်သော စိတ်တို့ကို သောသနစိတ်ဟူ၍ ဆိုအပ်ကုန်၏။

Excluding those that are not evil and the rootless, the rest are called "beautiful."  
They number fifty-nine or ninety-one.

## ကာမသောသနစိတ် ၂၄-ပါး

## မဟာကုသိုလ်စိတ် ၈-ပါး

၁၅။ သောမနသုသဟဂတ် ဉာဏသမ္မယုတ္တံ့ အသခ္စာရိုကမေကံ၊ သသခ္စာရိုကမေကံ၊ သောမနသုသဟဂတ်  
ဉာဏဝိပ္ပယုတ္တံ့ အသခ္စာရိုကမေကံ၊ သသခ္စာရိုကမေကံ၊ ဉာဏကွာသဟဂတ် ဉာဏတသမ္မယုတ္တံ့  
အသခ္စာရိုကမေကံ၊ သသခ္စာရိုကမေကံ၊ ဉာဏကွာသဟဂတ် ဉာဏဝိပ္ပယုတ္တံ့ အသခ္စာရိုကမေကံ၊  
သသခ္စာရိုကမေကန္တံ့ ကူမာနီ အဋ္ဌပိ ကာမာဝစရကုသလစိတာနီ နာမ။

သောမနသုသဟရှုတ်ဖြစ်သော ဉာဏသမ္မယုတ္တ်ဖြစ်သော အသခ္စာရိုကစိတ်ဖြစ်သော တပါး  
သောစိတ်ငြင်း၊ သသခ္စာရိုကစိတ်ဖြစ်သော တပါးသောစိတ်ငြင်း၊ သောမနသုသဟရှုတ်ဖြစ်သော ဉာဏ  
ဝိပ္ပယုတ္တ်ဖြစ်သော အသခ္စာရိုကစိတ်ဖြစ်သော တပါးသောစိတ်ငြင်း၊ သသခ္စာရိုကစိတ်ဖြစ်သော တပါးသော  
စိတ်ငြင်း၊ ဉာဏကွာသဟရှုတ်ဖြစ်သော ဉာဏသမ္မယုတ္တ်ဖြစ်သော အသခ္စာရိုကစိတ်ဖြစ်သော တပါးသော  
စိတ်ငြင်း၊ သသခ္စာရိုကစိတ်ဖြစ်သော တပါးသောစိတ်ငြင်း၊ ဉာဏကွာသဟရှုတ်ဖြစ်သော ဉာဏဝိပ္ပယုတ္တ်  
ဖြစ်သော အသခ္စာရိုကစိတ်ဖြစ်သော တပါးသောစိတ်ငြင်း၊ သသခ္စာရိုကစိတ်ဖြစ်သော တပါးသောစိတ်ငြင်း၊  
၇၅၃။ ရှစ်ပါးလည်းဖြစ်ကုန်သော ကြိုစိတ်တို့သည် ကာမာဝစရကုသိုလ်စိတ်တို့ မည်၏။

1. One consciousness, accompanied by joy, associated with knowledge, unprompted.
2. One consciousness, accompanied by joy, associated with wrong view, prompted.
3. One consciousness, accompanied by joy, dissociated from knowledge, unprompted.
4. One consciousness, accompanied by joy, dissociated from knowledge, prompted.
5. One consciousness, accompanied by equanimity, associated with knowledge, unprompted.
6. One consciousness, accompanied by equanimity, associated with knowledge, prompted.
7. One consciousness, accompanied by equanimity, dissociated from knowledge, unprompted.
8. One consciousness, accompanied by equanimity, dissociated from knowledge, prompted.

These are eight types of sense-sphere wholesome consciousness with roots.

### မဟာဝိပါက်စိတ် ၈-ပါ:

၁၆။ သောမနဿသာဟဂတ် ဉာဏသမ္မယုတ္တံ့ အသခ္၏ရိုကမေကံ၊ သသခ္၏ရိုကမေကံ၊ သောမနဿသာဟဂတ် ဉာဏဝိပ္ပယုတ္တံ့ အသခ္၏ရိုကမေကံ၊ သသခ္၏ရိုကမေကံ၊ ဉာဏက္ခသဟဂတ် ဉာဏတသမ္မယုတ္တံ့ အသခ္၏ရိုကမေကံ၊ သသခ္၏ရိုကမေကံ၊ ဉာဏဝိပ္ပယုတ္တံ့ အသခ္၏ရိုကမေကံ၊ သသခ္၏ရိုကမေကံနှင့် ဉာဏတုကကာမာဝစရိပါကစိတ္တာနဲ့ နာမ။

သောမနဿသာရှုတ်ဖြစ်သော ဉာဏသမ္မယုတ်ဖြစ်သော အသခ္၏ရိုကစိတ်ဖြစ်သော တပါးသော စိတ်ငွေး၊ သသခ္၏ရိုကစိတ်ဖြစ်သော တပါးသောစိတ်ငွေး၊ သောမနဿသာရှုတ်ဖြစ်သော ဉာဏဝိပ္ပယုတ်ဖြစ်သော အသခ္၏ရိုကစိတ်ဖြစ်သော တပါးသောစိတ်ငွေး၊ ဉာဏက္ခသဟဂတ်ဖြစ်သော ဉာဏသမ္မယုတ်ဖြစ်သော အသခ္၏ရိုကစိတ်ဖြစ်သော တပါးသောစိတ်ငွေး၊ ဉာဏဝိပ္ပယုတ်ဖြစ်သော အသခ္၏ရိုကစိတ်ဖြစ်သော တပါးသောစိတ်ငွေး၊ ဉာဏဝိပ္ပယုတ်ဖြစ်သော အသခ္၏ရိုကစိတ်ဖြစ်သော တပါးသောစိတ်ငွေး၊ ဉာဏတုကကာမာဝစရိပါကစိတ္တာနဲ့ ဘယ်သို့ ရှစ်ပါးလည်းဖြစ်ကုန်သော ဘုံစိတ်တို့သည် သဟိတ်ကာမာဝစရိပါကစိတ်တို့ မည်၏။

9. One consciousness, accompanied by joy, associated with knowledge, unprompted.
10. One consciousness, accompanied by joy, associated with wrong view, prompted.

11. One consciousness, accompanied by joy, dissociated from knowledge, unprompted.
12. One consciousness, accompanied by joy, dissociated from knowledge, prompted.
13. One consciousness, accompanied by equanimity, associated with knowledge, unprompted.
14. One consciousness, accompanied by equanimity, associated with knowledge, prompted.
15. One consciousness, accompanied by equanimity, dissociated from knowledge, unprompted.
16. One consciousness, accompanied by equanimity, dissociated from knowledge prompted.

These are eight types of sense-sphere resultant consciousness with roots.

### မဟာကြိယာစိတ် ၈-ပါ:

၁၇။ သောမန်သုသဟဂတ် ဉာဏသမွှယ့်တဲ့ အသခ္ပါရိကမေကံ၊ သသခ္ပါရိကမေကံ၊ သောမန်သုသဟဂတ် ဉာဏဝိပွယ့်တဲ့ အသခ္ပါရိကမေကံ၊ သသခ္ပါရိကမေကံ၊ ဉာပက္ခာသဟဂတ် ဉာဏတသမွှယ့်တဲ့ အသခ္ပါရိကမေကံ၊ သသခ္ပါရိကမေကံ၊ ဉာပက္ခာသဟဂတ် ဉာဏဝိပွယ့်တဲ့ အသခ္ပါရိကမေကံ၊ သသခ္ပါရိကမေကံနဲ့ အငွေပို သဟေတုကကာမာဝစရကြိယာစိတ္တာနဲ့ နာမ။

သောမန်သုသဟရှုတ်ဖြစ်သော ဉာဏသမွှယ်တ်ဖြစ်သော အသခ္ပါရိကစိတ်ဖြစ်သော တပါးသော စိတ်ငွေး၊ သသခ္ပါရိကစိတ်ဖြစ်သော တပါးသောစိတ်ငွေး၊ သောမန်သုသဟရှုတ်ဖြစ်သော ဉာဏဝိပွယ်တ်ဖြစ်သော အသခ္ပါရိကစိတ်ဖြစ်သော တပါးသောစိတ်ငွေး၊ သသခ္ပါရိကစိတ်ဖြစ်သော တပါးသောစိတ်ငွေး၊ ဉာပက္ခာသဟရှုတ်ဖြစ်သော ဉာဏသမွှယ်တ်ဖြစ်သော အသခ္ပါရိကစိတ်ဖြစ်သော တပါးသောစိတ်ငွေး၊ သသခ္ပါရိကစိတ်ဖြစ်သော တပါးသောစိတ်ငွေး၊ ဉာပက္ခာသဟရှုတ်ဖြစ်သော ဉာဏဝိပွယ်တ်ဖြစ်သော အသခ္ပါရိကစိတ်ဖြစ်သော တပါးသောစိတ်ငွေး၊ သသခ္ပါရိကစိတ်ဖြစ်သော တပါးသောစိတ်ငွေး၊ ဉာဏ်သို့ ရှစ်ပါးလည်းဖြစ်ကုန်သော ဉာဏ်တို့သည် သဟိတ်ကာမာဝစရကြိယာစိတ်တို့ မည်၏။

17. One consciousness, accompanied by joy, associated with knowledge, unprompted.
18. One consciousness, accompanied by joy, associated with wrong view, prompted.
19. One consciousness, accompanied by joy, dissociated from knowledge, unprompted.
20. One consciousness, accompanied by joy, dissociated from knowledge, prompted.

21. One consciousness, accompanied by equanimity, associated with knowledge, unprompted.
22. One consciousness, accompanied by equanimity, associated with knowledge, prompted.
23. One consciousness, accompanied by equanimity, dissociated from knowledge, unprompted.
24. One consciousness, accompanied by equanimity, dissociated from knowledge prompted.

These are eight types of sense-sphere functional consciousness with roots.

### နိဂုံး

၁၈။ ကူဇ္စ် သမ္မထာပါ စတုဝိသတိ သဟေတုက ကာမာဝစရ ကုသလဝိပါကကြိယစိတ္တာနှင့် သမတ္တာနှင့်။

ဤသို့ ခပ်သိမ်းသောအပြားအားဖြင့်လည်း နှစ်ဆဲလေးပါးသော ကာမာဝစရကုသိုလ် သဟိတ် ကာမာဝစရဝိပါက သဟိတ်ကာမာဝစရကြိယာစိတ်တို့သည် ပြီးကုန်ပြီ။

Thus end, in all, the twenty-four types of sense-sphere consciousness with roots-wholesome, resultant, and functional.

### သင်္ကာဂါဏာ

၁၉။ ဝေဒနာ ဉာဏ် သခိုရ-  
ဘေဒနာ စတုဝိသတိ။  
သဟေတုက ကာမာဝစရ  
ပုညပါက ကြိယာ မတာ။

ကာမာဝစရကုသိုလ် သဟိတ်ကာမာဝစရဝိပါက သဟိတ်ကာမာဝစရကြိယာစိတ်တို့ကို ဝေဒနာအပြား ဉာဏ်အပြား သခိုရအပြားအားဖြင့် နှစ်ဆယ့်လေးပါး ဟူ၍ သိအပ်ကုန်၏။

the twenty-four types of These sense-sphere consciousness with roots-understood as wholesome, resultant, and functional - becomes twenty-four by classification according to feeling, knowledge, and prompting.

## ကာမာဝစရစိတ်ပေါင်း ၅၄-ပါး သင်္ကာဂါထာ

၂၀။ ကာမေ တော်သပါကာနိ၊  
ပုညာပညာနိ ဓိသတိ။  
ဇကာဒသ ကြိယာစေတိ၊  
စတုပညာသ သဗ္ဗာ။

ကာမတဆဲတဘုံး (သက်ဝင်ချုဖြစ်သောစိတ်တို့သည်) နှစ်ဆဲသုံးပါးသော ဝိပါက်စိတ်တို့င်း၊ နှစ်ဆယ်သော ကုသိုလ်အကုသိုလ်စိတ်တို့လည်းကောင်း၊ တဆဲတပါးကုန်သော ကြိယာစိတ်တို့င်း၊ ဤသို့ ခပ်သိမ်းသော အပြားအားဖြင့် ငါးဆယ့်လေးပါး ဖြစ်ကုန်၏။

In the sense-sphere twenty-three are resultant, twenty are wholesome and unwholesome, and eleven are functional. Thus there are altogether fifty-four.

## ရူပါဝစရစိတ် ၁၅-ပါး

### ကုသိုလ်စိတ် ၅-ပါး

၂၁။ ဝိတက္က ဝိစာရ ပီတိ သူခေါ်ကူတာ သဟိတ် ပဋိမဏ္ဍာနကုသလစိတ်း၊ ဝိစာရ ပီတိ သူခေါ်ကူတာ သဟိတ် ဒုတိယဏ္ဍာနကုသလစိတ်း၊ ပီတိ သူခေါ်ကူတာ သဟိတ် တတိယဏ္ဍာနကုသလစိတ်း၊ သူခေါ်ကူတာ သဟိတ် စတုတွေ့ရေးကူသလစိတ်း၊ ဥပေါ်ကူတာ သဟိတ် ပဋိမဏ္ဍာန ကုသလစိတ်းဖော် လူမာန် ပဋိပိ ရူပါဝစရကုသလစိတ်းနှင့် နာမ။

ဝိတက် ဝိစာရ ပီတိ သူခ ဇကူတာ ဓာန်အိုး ငါးပါးနှင့် တကွဖြစ်သော ပဋိမဓာန်ကုသိုလ်စိတ်င်း၊ ဝိစာရ ပီတိ သူခ ဇကူတာ ဓာန်အိုး လေးပါးနှင့် တကွဖြစ်သော ဒုတိယဓာန်ကုသိုလ်စိတ်င်း၊ ပီတိ သူခ ဇကူတာ ဓာန်အိုး သုံးပါးနှင့် တကွဖြစ်သော တတိယဓာန်ကုသိုလ်စိတ်င်း၊ သူခ ဇကူတာ ဓာန်အိုး နှစ်ပါးနှင့် တကွဖြစ်သော စတုတွေ့ဓာန်ကုသိုလ်စိတ်င်း၊ ဥပေါ်ကူတာ ဓာန်အိုး နှစ်ပါးနှင့် တကွဖြစ်သော ပဋိဓာန်ကုသိုလ်စိတ်င်း၊ ဤသို့ ငါးပါးလည်းဖြစ်ကုန်သော ဤစိတ်တို့သည် ရူပါဝစရကုသိုလ်စိတ်တို့ မည်၏။

1. First jhāna wholesome consciousness together with initial application, sustained application. zest, happiness, and one-pointedness.
2. Second jhāna wholesome consciousness together with sustained application. zest, happiness, and one-pointedness.
3. Third jhāna wholesome consciousness together with initial zest, happiness, and one-pointedness.
4. Forth jhāna wholesome consciousness together with zest, happiness, and one-pointedness.
5. Fifth jhāna wholesome consciousness together with equanimity, and one-pointedness.

These are the five types of fine-material-sphere wholesome consciousness.

### ဝိပါက်စိတ် ၅-ပါး

JJ။ ဝိတက္က ဝိစာရ ပီတိ သူခေါက္ဂတာ သဟိတံ ပဋိမရွာနိပါကစိတ္တံ၊ ဝိစာရ ပီတိ သူခေါက္ဂတာ သဟိတံ ဒုတိယရွာနိပါကစိတ္တံ၊ ပီတိ သူခေါက္ဂတာ သဟိတံ တတိယရွာနိပါကစိတ္တံ၊ သူခေါက္ဂတာ သဟိတံ စတုတွေရွာနိပါကစိတ္တံ၊ ဥပေါ့ကောဂတာ သဟိတံ ပဋိမရွာနိပါကစိတ္တံဖြစ် လူမာနံ ပဋိပိ ရူပါဝစရိပါကစိတ္တာနံ နာမ။

ဝိတက် ဝိစာရ ပီတိ သူခ ဇက္ဂတာ ဓာန်အင်း ငါးပါးနှင့် တကွဖြစ်သော ပဋိမရွာန်ိပါက်စိတ်င်း၊ ဝိစာရ ပီတိ သူခ ဇက္ဂတာ ဓာန်အင်း လေးပါးနှင့် တကွဖြစ်သော ဒုတိယဓာန်ိပါက်စိတ်င်း၊ ပီတိ သူခ ဇက္ဂတာ ဓာန်အင်း သုံးပါးနှင့် တကွဖြစ်သော တတိယဓာန်ိပါက်စိတ်င်း၊ သူခ ဇက္ဂတာ ဓာန်အင်း နှစ်ပါးနှင့် တကွဖြစ်သော စတုတွေဓာန်ိပါက်စိတ်င်း၊ ဥပော့ကောဂတာ ဓာန်အင်း နှစ်ပါးနှင့် တကွဖြစ်သော ပဋိဓာန်ိပါက်စိတ်င်း၊ ဤသို့ ငါးပါးလည်းဖြစ်ကုန်သော ဤစိတ်တို့သည် ရူပါဝစရိပါက်စိတ်တို့ မည်၏။

1. First jhāna wholesome consciousness together with initial application, sustained application. zest, happiness, and one-pointedness.
2. Second jhāna wholesome consciousness together with sustained application. zest, happiness, and one-pointedness.
3. Third jhāna wholesome consciousness together with initial zest, happiness, and one-pointedness.
4. Forth jhāna wholesome consciousness together with zest, happiness, and one-pointedness.
5. Fifth jhāna wholesome consciousness together with equanimity, and one-pointedness.

These are the five types of fine-material-sphere resultant consciousness.

## ကြိယာစိတ် ၅-ပါး

၂၃။ ပိတက္က ပိစာရ ပီတိ သုခေကဂ္ဂတာ သဟိတံ ပဋိမဏ္ဍာနကိရိယစိတ္တံ၊ ပိစာရ ပီတိ သုခေကဂ္ဂတာ သဟိတံ ဒုတိယဏ္ဍာနကိရိယစိတ္တံ၊ ပီတိ သုခေကဂ္ဂတာ သဟိတံ တတိယဏ္ဍာနကိရိယစိတ္တံ၊ သုခေကဂ္ဂတာ သဟိတံ စတုတ္ထဏ္ဍာနကိရိယစိတ္တံ၊ ဥပေကွဲကဂ္ဂတာ သဟိတံ ပဋိမဏ္ဍာနကိရိယစိတ္တံဖွဲ့တိ လူမာနံ ပဋိပိ ရူပါဝစရကြိယစိတ္တံဘနံ နာမ။

ပိတက် ပိစာရ ပီတိ သုခ ဓကဂ္ဂတာ ဓာန်အဂ်၏ ငါးပါးနှင့် တကွဖြစ်သော ပဋိမဓာနကြိယာစိတ်င်း၊ ပိစာရ ပီတိ သုခ ဓကဂ္ဂတာ ဓာန်အဂ်၏ လေးပါးနှင့် တကွဖြစ်သော ဒုတိယဓာနကြိယာစိတ်င်း၊ ပီတိ သုခ ဓကဂ္ဂတာ ဓာန်အဂ်၏ သုံးပါးနှင့် တကွဖြစ်သော တတိယဓာနကြိယာစိတ်င်း၊ သုခ ဓကဂ္ဂတာ ဓာန်အဂ်၏ နှစ်ပါးနှင့် တကွဖြစ်သော စတုတ္ထဓာနကြိယာစိတ်င်း၊ ဥပေကွဲ ဓကဂ္ဂတာ ဓာန်အဂ်၏ နှစ်ပါးနှင့် တကွဖြစ်သော ပဋိဓာနကြိယာစိတ်င်း၊ ဤသို့ ငါးပါးလည်းဖြစ်ကုန်သော ဤစိတ်တို့သည် ရူပါဝစရကြိယာစိတ်တို့ မည်၏။

1. First jhāna wholesome consciousness together with initial application, sustained application. zest, happiness, and one-pointedness.
  2. Second jhāna wholesome consciousness together with sustained application. zest, happiness, and one-pointedness.
  3. Third jhāna wholesome consciousness together with initial zest, happiness, and one-pointedness.
  4. Forth jhāna wholesome consciousness together with zest, happiness, and one-pointedness.
  5. Fifth jhāna wholesome consciousness together with equanimity, and one-pointedness.
- These are the five types of fine-material-sphere functional consciousness.

### နိဂုံး

၂၄။ ကျစွဲတွင် သဗ္ဗထာပံ ပန္နရသရူပါဝစရ ကုသလ ပိပါက ကြိယစိတ္တံဘနံ သမတ္တာနံ။

ဤသို့ ခပ်သိမ်းသောအပြားအားဖြင့်လည်း တဆဲငါးပါးကုန်သော ရူပါဝစရ ကုသိုလ် ပိပါက ကြိယာစိတ်တို့သည် ပြီးကုန်ပြီ။

Thus end, in all, the fifteen types of fine-material-sphere consciousness wholesome, resultant, and functional consciousness.

## သက်ဟဂါထာ

၂၅။ ပဋိဓရ စူာနဘေးအနာ  
ရူပါဝစရမာနသံ။  
ပုညပါကကြိယာ ဘေး။  
တံ ပဋိဒသဓရ ဘဝေ။

ရူပါဝစရစိတ်သည် စူာန်တို့၏ အပြားအားဖြင့် ငါးပါးပြား၏။ ထိုငါးပါးပြားပြီးသော  
ရူပါဝစရစိတ်သည် ကုသိုလ် ဝိပါက် ကြိယာတို့၏ အပြားအားဖြင့် တဆဲငါးပါးပြား၏။

Fine material-sphere consciousness is fivefold when divided by way of the Jāna. It becomes of the fifteen types when(futher) divided by way of the wholesome, resultant, and functional.

### အရူပါဝစရစိတ် ၁၂-ပါး

### ကုသိုလ်စိတ် ၄-ပါး

၂၆။ အာကာသာန္တာယတန ကုသလစိတ္တာ၊ ဝိညာဏ္တာယတန ကုသလစိတ္တာ၊ အာကိုဋ္ဌညာယတန  
ကုသလစိတ္တာ၊ နေဝယညာနာသညာယတန ကုသလစိတ္တာတွေတိ လူမှာနဲ့ စတ္တာရိပိ  
အရူပါဝစရ ကုသလစိတ္တာနဲ့ နာမ။

အာကာသာန္တာယတန ကုသိုလ်စိတ်င်း၊ ဝိညာဏ္တာယတန ကုသိုလ်စိတ်င်း၊ အာကိုဋ္ဌညာယတန  
ကုသိုလ်စိတ်င်း၊ နေဝယညာနာသညာယတန ကုသိုလ်စိတ်င်း ဤသို့ လေးပါးလည်းဖြစ်ကုန်သော  
ဤစိတ်တို့သည် အရူပါဝစရကုသိုလ်စိတ်တို့ မည်၏။

1. Wholesome consciousness pertaining to the base of infinite space.
2. Wholesome consciousness pertaining to the base of infinite consciousness.
3. Wholesome consciousness pertaining to the base of infinite nothing.
4. Wholesome consciousness pertaining to the base of neither-perception-nor-nonperception.

These are the four types of immaterial-sphere wholesome consciousness.

## ဝိပါက်စိတ် င-ပါး

၂၇။ အာကာသာန္တာယတန ဝိပါကစိတ္တံ့၊ ဝိညာဏ္တာယတန ဝိပါကစိတ္တံ့၊ အာကိုဋ္ဌညာယတန ဝိပါကစိတ္တံ့၊ နေဝသညာနာသညာယတန ဝိပါကစိတ္တံ့ခွဲတိ ကူမာနိ စတ္တာရိပိ အရှပါဝစရ ဝိပါကစိတ္တာနိ နာမ။

အာကာသာန္တာယတန ဝိပါက်စိတ်ငွေး၊ ဝိညာဏ္တာယတန ဝိပါက်စိတ်ငွေး၊ အာကိုဋ္ဌညာယတန ဝိပါက်စိတ်ငွေး၊ နေဝသညာနာသညာယတန ဝိပါက်စိတ်ငွေး ဤသို့ လေးပါးလည်းဖြစ်ကုန်သော ဤစိတ်တို့သည် အရှပါဝစရ ဝိပါက်စိတ်တို့ မည်၏။

1. Wholesome consciousness pertaining to the base of infinite space.
2. Wholesome consciousness pertaining to the base of infinite consciousness.
3. Wholesome consciousness pertaining to the base of infinite nothing.
4. Wholesome consciousness pertaining to the base of neither-perception-nor-nonperception.

These are the four types of immaterial-sphere wholesome consciousness.

## ကြိယာစိတ် င-ပါး

၂၈။ အာကာသာန္တာယတန ကိရိယစိတ္တံ့၊ ဝိညာဏ္တာယတန ကိရိယစိတ္တံ့၊ အာကိုဋ္ဌညာယတန ကိရိယစိတ္တံ့၊ နေဝသညာနာသညာယတန ကိရိယစိတ္တံ့ခွဲတိ ကူမာနိ စတ္တာရိပိ အရှပါဝစရ ကိရိယစိတ္တာနိ နာမ။

အာကာသာန္တာယတန ကြိယာစိတ်ငွေး၊ ဝိညာဏ္တာယတန ကြိယာစိတ်ငွေး၊ အာကိုဋ္ဌညာယတန ကြိယာစိတ်ငွေး၊ နေဝသညာနာသညာယတန ကြိယာစိတ်ငွေး ဤသို့ လေးပါးလည်းဖြစ်ကုန်သော ဤစိတ်တို့သည် အရှပါဝစရ ကြိယာစိတ်တို့ မည်၏။

1. Wholesome consciousness pertaining to the base of infinite space.
2. Wholesome consciousness pertaining to the base of infinite consciousness.
3. Wholesome consciousness pertaining to the base of infinite nothing.
4. Wholesome consciousness pertaining to the base of neither-perception-nor-nonperception.

These are the four types of immaterial-sphere functional consciousness.

## နိဂုံး

၂၉။ ကူဇ္စ်တွင် သမ္မတပါဝါရမာရွေ့ ကုသလ ဝိပါက ကြိယစိတ္တာနိ သမတ္တာနိ။

ဤသို့ ခပ်သိမ်းသောအပြားအားဖြင့်လည်း တဆဲငါးပါးကုန်သော ရှုပါဝါရ ကုသိုလ် ဝိပါက် ကြိယစိတ်တို့သည် ပြီးကုန်ပြီ။

Thus end, in all, the fifteen types of fine-material-sphere consciousness wholesome, resultant, and functional consciousness.

## သင်္ကာဂါထာ

၃၀။ အာလမ္မဏ္ဍာပွဲဘေဒနာ  
စတုဓရရှုပွဲမာနသံ။  
ပုညပါကကြိယာ ဘေဒ။  
ပုန် ဒွိဒသစာ ဋ္ဌာတံ။

အရှုပွဲစိတ်သည် အရှုတို့၏ အပြားအားဖြင့် လေးပါးပြား၏။ တဖန် ကုသိုလ် ဝိပါက် ကြိယာ တို့၏ အပြားအားဖြင့် တဆဲနှစ်ပါး အပြားအားဖြင့် တည်၏။

Immaterial-sphere consciousness is fourfold when classified by way of the object. When again divided by way of the wholesome, resultant, and functional, it stands at twelve types.

## လောကုတ္ထရာစိတ် အကျဉ်း ၈-ပါး

### မဂ်စိတ် င-ပါး

၃၁။ သောတာပတ္တိမဂ္ဂစိတ်၊ သကဒါဂါမိမဂ္ဂစိတ်၊ အနာဂါမိမဂ္ဂစိတ်၊ အရဟတ္ထမဂ္ဂစိတ္ထွေတိ  
ကူမာန် စတ္တာရိပိ လောကုတ္ထရ ကုသလစိတ္တာန် နာမ။

သောတာပတ္တိမဂ်စိတ်ငင်း၊ သကဒါဂါမိမဂ်စိတ်ငင်း၊ အနာဂါမိမဂ်စိတ်ငင်း၊ အရဟတ္ထမဂ်စိတ်ငင်း၊  
ဤသို့ လေးပါးလည်းဖြစ်ကုန်သော ဤစိတ်တို့သည် လောကုတ္ထရာကုသိုလ်စိတ်တို့ မည်၏။

1. Path consciousness of stream-entry.
2. Path consciousness of once-returning.
3. Path consciousness of none-returning
4. Path consciousness of Arahantship.

These are the four types of isupramundane wholesome consciousness.

### ဂိုလ်စိတ် င-ပါး

၃၂။ သောတာပတ္တိဖလစိတ်၊ သကဒါဂါမိဖလစိတ်၊ အနာဂါမိဖလစိတ်၊ အရဟတ္ထဖလစိတ္ထွေတိ  
ကူမာန် စတ္တာရိပိ လောကုတ္ထရ ဝိပါကစိတ္တာန် နာမ။

သောတာပတ္တိဖိုလ်စိတ်ငင်း၊ သကဒါဂါမိဖိုလ်စိတ်ငင်း၊ အနာဂါမိဖိုလ်စိတ်ငင်း၊ အရဟတ္ထဖိုလ်စိတ်ငင်း၊  
ဤသို့ လေးပါးလည်းဖြစ်ကုန်သော ဤစိတ်တို့သည် လောကုတ္ထရာဝိပါကစိတ်တို့ မည်၏။

1. Fruition consciousness of stream-entry.
2. Fruition consciousness of once-returning.
3. Fruition consciousness of none-returning
4. Fruition consciousness of Arahantship.

These are the four types of isupramundane resultant consciousness.

## နိဂုံး

၃၃။ ကူဇ္စ် သမ္မထာပိ အင့် လောကုတ္တရ ကုသလဝိပါကစိတ္တာနိ သမတ္တာနိ။

ဤသို့ ခပ်သိမ်းသောအပြားအားဖြင့်လည်း ရှစ်ပါးကုန်သော လောကုတ္တရာ ကုသိုလ် ဝိပါက်  
စိတ်တို့သည် ပြီးကုန်ပြီ။

Thus end, in all, the fifteen types of fine-material-sphere consciousness wholesome, resultant, and functional consciousness.

## သဂ္ဗာဂါထာ

၃၄။ စတုမဂ္ဂပွဲဘေးနဲ့  
စတုဓာ ကုသလံ တထာ။  
ပါကံ တသာ ဖလတ္တာတို့  
အင့်ဓာနုတ္တရုံး မတံ့။

လေးပါးသော မဂ်တို့၏ အပြားအားဖြင့် ကုသိုလ်စိတ်သည် လေးပါးပြား၏။ ဝိပါက်စိတ်သည်  
ထိုကုသိုလ်စိတ်၏ အကျိုး၏အဖြစ်ကြောင့် ထို့အတူ လေးပါးပြား၏။ ဤသို့ လောကုတ္တရာစိတ်ကို  
ရှစ်ပါးပြား၏ဟူ၍ သိအပ်၏။

The wholesome consciousness is fourfold, divided by way of the four paths. So too are the resultants, being their fruit. Thus the supramundane should be understood as eightfold.

## စိတ်အကျဉ်း ၈၉-ပါး

### ဘတ်အားဖြင့် ရေတွက်ခြင်း

၃၅။ ဒ္ဓါဒသာကုသလာနော်၊  
ကုသလနေကိုသတိ။  
ဆတ္ထိသေဝ ဝိပါကာနီ၊  
ကြိယာစိတ္တာနီ ဝိသတိ။

ဤဆိုအပ်ပြီးသော အပြားအားဖြင့် အကုသိုလ်စိတ်တို့သည် တဆဲနှစ်ပါးတို့သာတည်း။ ကုသိုလ်စိတ်တို့သည် နှစ်ဆဲတပါးသာတည်း။ ဝိပါက်စိတ်တို့သည် သုံးဆဲခြာက်ပါးသာတည်း။ ကြိယာစိတ်တို့သည် နှစ်ဆယ်သာတည်း။

Thus there are twelve unwholesome types of consciousness, and twenty-one wholesome types. Resultants are thirty-six in number, and functional types of consciousness are twenty.

### ဘုံအားဖြင့် ရေတွက်ခြင်း

၃၆။ စတုပညာသရ ကာမေး  
ရူပေ ပန္နရသီ ရယော။  
စိတ္တာနီ ဒ္ဓါဒသရူပေး  
အဋ္ဌဓရနှစ်ရေ တထား။

ကာမဘုံး (သက်ဝင်၍ဖြစ်ကုန်သော)စိတ်တို့ကို ၅၄-ပါးပြားကုန်၏ဟူ၍ (ပရမတ်မြင်သီ ပညာရှိသည်) ဆိုရာ၏။ ရူပဘုံး (သက်ဝင်၍ဖြစ်ကုန်သော) စိတ်တို့ကို တဆဲငါးပါးတို့ဟူ၍ ဆိုရာ၏။ အရူပဘုံး (သက်ဝင်၍ဖြစ်ကုန်သော) စိတ်တို့ကို တဆဲနှစ်ပါးတို့ဟူ၍ ဆိုရာ၏။ ထိမှုတပါး လောကုတ္တရာအဝတ္ထာဘုံး စိတ်တို့ကို ရှစ်ပါးပြားကုန်၏ဟူ၍ ဆိုရာ၏။

Thus there are fifty-four sense-sphere types of consciousness, and fifteen assigned to the fine material sphere. There are twelve types of consciousness in the immaterial sphere, and eight that are supramundane.

## နိဂုံး

၃၇။ ကြတ္တမေကူန နှစ်တိ၊  
ပဘော် ပန မာနသံ။  
ဇကိုသသတ် ဝါထ၊  
ဝိဘဒ္ဒီ ဝိစက္ခဏာ။

နိဂုံးကို ပြေားအဲ၊ အာရုံကိုသိခြင်းလက္ခဏာအားဖြင့် တပါးတည်းသောစိတ်ကို ဤဆိုအပ်ခဲ့ပြီးသော အပြားအားဖြင့် တရုယ်တ်ကိုသယ် အပြားရှိ၏ဟူ၍ ပညာရှိတို့သည် ဝေဘန်ကြကုန်၏။ တရာ့နှစ်ဆဲတပါးရှိ၏ ဟူ၍ တနည်းလည်း ဝေဘန်ကြကုန်၏။

These difference classes of consciousness, and which thus number eighty-nine, the wise divid into one hundred and twenty-one.

## စိတ်အကျယ် ၁၂၁-ပါး

၃၈။ ကထမေကူန နှစ်တိဝိုင် စိတ္တံ့ ဇကိုသသတ် ဟောတိ? -

တရုယ်တ်ကိုသယ် အပြားရှိသောစိတ်သည် တရာ့နှစ်ဆယ့်တပါးရှိသည် အဘယ်သို့ဖြစ်နိုင်သနည်း။

How does consciousness which is analyzed into eighty-nine types become of one hundred and twenty-one types?

## လောကုတ္တရာစိတ် အကျယ်-၄၀

### သောတာပတ္တီမဂ်စိတ် ၅-ပါး

ဝိတက္က ဝိစာရ ပီတိ သူခေကဂ္ဂတာ သဟိတ် ပဋိမဏ္ဍာနသောတာပတ္တီမဂ္ဂစိတ္တံ့၊ ဝိစာရ ပီတိ သူခေကဂ္ဂတာ သဟိတ် ဒုတိယဏ္ဍာနသောတာပတ္တီမဂ္ဂစိတ္တံ့၊ ပီတိ သူခေကဂ္ဂတာ သဟိတ် တတိယဏ္ဍာနသောတာပတ္တီမဂ္ဂစိတ္တံ့၊ သူခေကဂ္ဂတာ သဟိတ် စတုတ္ထဏ္ဍာနသောတာပတ္တီမဂ္ဂစိတ္တံ့၊ ဥပေါ်ကဂ္ဂတာ သဟိတ် ပဋိမဏ္ဍာနသောတာ ပတ္တီမဂ္ဂစိတ္တံ့တွေတိ ကူမာနီ ပဋိပိ သောတာပတ္တီမဂ္ဂစိတ္တံ့နာမီ နာမ။

ပိတက် ပိစာရ ပိတိ သူခ ဇကဂ္ဂတာ ဓာန်အကို ငါးပါးနှင့် တက္ကဖြစ်သော ပဋိဓရာန် သောတာပတ္တိမဂ်စိတ်ငွေး၊ ပိစာရ ပိတိ သူခ ဇကဂ္ဂတာ ဓာန်အကို လေးပါးနှင့် တက္ကဖြစ်သော ဒုတိယဓရာန် သောတာပတ္တိမဂ်စိတ်ငွေး၊ ပိတိ သူခ ဇကဂ္ဂတာ ဓာန်အကို သုံးပါးနှင့် တက္ကဖြစ်သော တတိယဓရာန် သောတာပတ္တိမဂ်စိတ်ငွေး၊ သူခ ဇကဂ္ဂတာ ဓာန်အကို နှစ်ပါးနှင့် တက္ကဖြစ်သော စတုတွေဓရာန်သောတာပတ္တိမဂ်စိတ်ငွေး၊ ဥပေကွာ ဇကဂ္ဂတာ ဓာန်အကို နှစ်ပါးနှင့် တက္ကဖြစ်သော ပဋိဓရာန်သောတာပတ္တိမဂ်စိတ်ငွေး၊ ဤသို့ ငါးပါးလည်းဖြစ်ကုန်သော ဤစိတ်တို့သည် သောတာပတ္တိမဂ်စိတ်တို့ မည်၏။

1. First jhāna path consciousness of stream-entry together with initial application, sustained application. zest, happiness, and one-pointedness.
2. Second jhāna path consciousness of stream-entry together with sustained application. zest, happiness, and one-pointedness.
3. Third jhāna path consciousness of stream-entry together with initial zest, happiness, and one-pointedness.
4. Forth jhāna path consciousness of stream-entry together with zest, happiness, and one-pointedness.
5. Fifth jhāna path consciousness of stream-entry together with equanimity, and one-pointedness.

These are the five types of path consciousness of stream-entry.

### အထက်မဂ်စိတ် ၁၅-ပါးနှင့် ဖိုလ်စိတ်-၂၀

၃၉။ တထာ သကဒါဂါမိမဂ္ဂ အနာဂါမိမဂ္ဂ အရဟတ္တမဂ္ဂစိတ္တာ့ သမဝီသတိ မဂ္ဂစိတ္တာနို့။

ထိုငါးပါးစီပြားသော သကဒါဂါမိမဂ်စိတ်လည်းကောင်း အနာဂါမိမဂ်စိတ်ငွေး အရဟတ္တမဂ်စိတ်ငွေး ဤသို့ အတိအကျ နှစ်ဆယ်သော မဂ်စိတ်တို့ငွေး

So too for the path consciousness of once-returning, of non-returning, and of Arahantship, making twenty types of path consciousness.

၄၀။ တထာ ဖလစိတ္တာနို့ စေတိ သမစတ္တာလီသ လောကုတ္တရစိတ္တာနို့ ဘဝနှီးတို့။

ထိုအတိအကျနှစ်ဆယ်သော ဖိုလ်စိတ်တို့ငွေး ဤသို့ အတိအကျ လေးဆယ်သော လောကုတ္တရစိတ် တို့သည် ဖြစ်ကုန်၏။ ဤသို့ (တခုယုတ်ကိုးဆယ်အပြားရှိသောစိတ်သည် တရာ့နှစ်ဆယ့်တပါးရှိသည် ဖြစ်နိုင်၏)

Similarly, there are twenty types of fruition consciousness. Thus there are forty types of supramundane consciousness.

### သင်္ကာဂါဏာ

၄၁။ ဓာန်းပို့ယောဂေါ်ဘေးနဲ့  
ကတွေ့ကောကံ တူ ပဋ္ဌာ။  
ရှစ်တာနှစ်ရုံး စိတ္တံ့၊  
စတ္တာလီးသ ဝိခန္ဓိ စ။

အကျဉ်းချုပ်ကား၊ ဓာန်းအဂ်တို့၏ ယျဉ်းပုံအပြားအားဖြင့် တပါးတပါးသော လောကုတ္ထရာစိတ်ကို  
ငါးပါးစီပြားသည်ကို ပြန် လောကုတ္ထရာဖြစ်သော စိတ်ကို ၄၀-အပြားရှိ၏ဟူ၍လည်း ဆိုအပ်၏။

Divining each (supramundane) consciousness into five kinds according to different jāna factors, the supramundane consciousness, it is said, becomes forty.

### လောကီ လောကုတ္ထရာ ဓာန်းစိတ်အပေါင်း

၄၂။ ယထာ စ ရူပါဝစရုံး  
ဂယုတာနှစ်ရုံး တထာ။  
ပဋ္ဌာဒီရွှေ့နာဘေးနဲ့  
အာရွှေ့နာပို့ ပဋ္ဌာ။

ရူပါဝစရုံးတို့ ပဋ္ဌာန်းအစရှိသော ဓာန်းအပြား၏ သွင်းယူအပ်သကဲ့သို့ ထို့အတူ  
လောကုတ္ထရာစိတ်ကို ပဋ္ဌာန်းအစရှိသော ဓာန်းအပြား၏ သွင်းယူအပ်၏။ အာရွှေ့နာပို့လည်း ပဋ္ဌာန်း၏  
သွင်းယူအပ်၏။

As the fine-material-sphere consciousness is treated by division into first jāna consciousness and so on, even so is the supramundane consciousness. The immaterial sphere consciousness is included in fifth jāna.

အကာဒသဝိစံ တသ္ဓာ  
ပဋိမာဒီကမိရိတံ။  
ဓာနမေကောကမ၌ တု၊  
တေဝိသတိ ဝိစံ ဘဝ။

ထိုကြောင့် ပဋိအမဓာန်အစရိသော တမျိုးတမျိုးသော ဓာန်စိတ်ကို တဆဲတပါးစီ အပြားရှိ၏ဟူ၍  
ဆိုအပ်၏။ အဆုံးပဋိမဓာန်၌ကား (စိတ်သည်) နှစ်ဆယ့်သုံးပါးအပြားရှိသည် ဖြစ်၏။

Thus the jānas begining from the first amount to eleven, they say. The last jāna(i.e the fifth) totals twenty-three.

### ကုသိလ်နှင့် ဝိပါက်အကျယ်

၄၃။ သတ္တတိုံသ ဝိစံ၊  
ဒွှုပညာသ ဝိစံ တထာ။  
ပါကမိစွာဟု စိတ္တာနို့၊  
အကိုသသတံ ဗျာ။

ကုသိလ်စိတ်သည် ၃၇-ပါး အပြားရှိ၏။ ထိုမှတပါး ဝိပါက်စိတ်သည် ၅၂-ပါး အပြားရှိ၏။ ဤသို့  
စိတ်တို့ကို ၁၂-ပါး ရှိ၏ဟူ၍ ပညာရှိတို့သည် ဆိုကြကုန်၏။

Thirty-seven are wholesome, fifty-two are resultants; thus the wise say that there are one hundred and twenty-one types of consciousness.

ကုတ် အဘိဓမ္မတ္ထသဂံဟေး စိတ္တသဂံဟဝိဘဂေါနာမ ပဋိမော ပရီးစွေ့။

အဘိဓမ္မတ္ထသပြိုဟ်ကျမ်း၌ စိတ္တသဂံဟဝိဘဂေါမည်သော ရှေးဦးစွာသော အပိုင်းသည် ပြီးပြီ။

Thus ends the first chapter in the Manual of Abhidhamma entitled the Compendium of Consciousness.

စိတ်ပိုင်း ပြီး၏။

## စေတသိကိပ်ပိုင်း

### စေတသိက် လက္ခဏာ ၄-ပါး

၁။ ဇက္ခဗ္ဗိဒ နိရောဓ စ၊  
 ဇကလမ္မဏ ဝတ္ထုကာ။  
 စေတောယူတ္ထာ ဒိုပညာသ၊  
 ဓမ္မာ စေတသိကာ မတာ။

တူသောဖြစ်ခြင်း၊ တူသောချုပ်ခြင်းရှိကုန်သည် (ဖြစ်၍င်း) တူသောအာရုံ၊ တူသောမြို့ရာ ရှိကုန်သည် (ဖြစ်၍င်း) စိတ်၌ယဉ်သော ၅၂-ပါးသော သဘောတရားတို့ကို စေတသိက်ဟူ၍ သိအပ်ကုန်၏။

The fifty-two states associated with consciousness that arise and cease together (with consciousness) that has the same object and base (as consciousness), are known as mental factors.

### အညသမာန်းစေတသိက် ၁၃-ပါး

### သဗ္ဗိစိတ္တသာဓရဏာစေတသိက် ၈-ပါး

၂။ ကထု? - ဖသော, ဝေဒနာ, သညာ, စေတနာ, ဇကဂ္ဂတာ, ဇီဝတိနှိပ်ယံး, မနသိကာရောစေတိသတ္တိ မေ စေတသိကာ သဗ္ဗိစိတ္တသာဓရဏာ နာမ။

ငါးဆယ့်နှစ်ပါး အဘယ်သို့ပြားသနည်း:- How?

ဖသုင်း ဝေဒနာင်း သညာင်း စေတနာင်း ဇကဂ္ဂတာင်း ဇီဝတိနှိပ်င်း မနသိကာရင်း ဤသို့ ခုနှစ်ပါးကုန်သော ဤစေတသိက်တို့သည် သဗ္ဗိစိတ္တသာဓရဏာစေတသိက်တို့ မည်၏။

(1) Contact, (2) feeling, (3) perception, (4) volition, (5) one-pointedness, (6) mental life faculty, and (7) attention: these seven mental factors are termed universals, i.e. common to every consciousness.

## ပကိုက်းစေတသိက် ၆-ပါး

၃။ ဝိတက္ခာ, ဝိစာရော, အဓမ္မမောက္ခာ, ဝိရိယံ, ပိတိ, ဆန္ဒာစာတိ ဆ လူမေ စေတသိကာ ပကိုဏ္ဍာကာ နာမ။

ဝိတက်ငှင့်း ဝိစာရင်း အဓမ္မကွဲငှင့်း ဝိရိယင်း ပိတိငှင့်း ဆန္ဒင်း ဤသို့ ခြောက်ပါးကုန်သော ဤစေတသိက်တို့သည် သွားစွာသာဓရကျစေတသိက်တို့ မည်၏။

(1) Initial application, (2) sustained application, (3) decision, (4) energy, (5) zest, and (6) desire: these six mental factors are termed occasinals.

၄။ စေမေတေ တေရသ စေတသိကာ အသုသမာနာတိ ဝေးစွာတွေ့။

ဤသို့ တဆဲသုံးပါးကုန်သော ဤစေတသိက်တို့ကို အသုသမာန်းစေသိက်တို့ဟူ၍ သိအပ်ကုန်၏။

Thus these thirteen mental factors should be understood as the ethically variables.

## အကုသိုလ်စေတသိက် ၁၄-ပါး

၅။ မောဟော, အဟိရိကံ, အနောတ္ထဗုံး, ဉာဏ်စံ, လောဘော, ဒီဋ္ဌ်, မာနော, ဒေါသော, လူသုသာ မစ္စရိယံ, ကုဏ္ဏစံ, ထိန်း, မိဒ္ဒံး, ပိစိကိစ္စာ စေတိ စုဒ္ဓသိမေ စေတသိကာ အကုသလာ နာမ။

မောဟင်း, အဟိရိကင်း, အနောတ္ထပ္ပင်း, ဉာဏ်ငှင့်း, လောဘင်း, ဒီဋ္ဌ်ငှင့်း, မာနင်း, ဒေါသင်း, လူသုသင်း, မစ္စရိယင်း, ကုဏ္ဏစ္စ်း, ထိန်င်း, မိဒ္ဒင်း, ပိစိကိစ္စာင်း ဤသို့ တဆဲလေးပါးကုန်သော စေတသိက်တို့သည် အကုသိုလ် စေတသိက်တို့ မည်၏။

(1) Delusion, (2) shamelessness, (3) fearlessness of wrong doing, (4) restlessness, (5) greed, (6) wrong view, (7) conceit, (8) hatred, (9) envy, (10) avarice, (11) worry, (12) sloth, (13) topper, (14) doubt:these forteen mental factors are termed the unwholesome.

## သောဘန်စေတသိက် ၂၅-ပါး

၆။ သဒ္ဓါ, သတိ, ဟိရီ, ဉာဏ်ပုံ, အလောဘော, အဒေါသော, တဗ္ဗမန္တတ္တတာ, ကာယပသုဒ္ဓိ, စိတ္တပသုဒ္ဓိ, ကာယလဟုတာ, စိတ္တလဟုတာ, ကာယမှုဒ္ဓတာ, စိတ္တမှုဒ္ဓတာ, ကာယကမ္မာညတာ, စိတ္တကမ္မာညတာ, ကာယပါဂုညတာ, စိတ္တပါဂုညတာ, ကာယုဇ္ဇကတာ, စိတ္တဇ္ဇကတာ စေတိ ဧကူနှင့်သတိမေ စေတသိကာ သောဘန်သာဓာရဏာ နာမ။

သဒ္ဓိင်း, သတိင်း, ဟိရီင်း, ဉာဏ်ပွဲင်း, အလောဘင်း, အဒေါသင်း, တဗ္ဗမန္တတ္တတာင်း, ကာယပသုဒ္ဓိင်း, စိတ္တပသုဒ္ဓိင်း, ကာယလဟုတာင်း, စိတ္တလဟုတာင်း, ကာယမှုဒ္ဓတာင်း, စိတ္တမှုဒ္ဓတာင်း, ကာယကမ္မာညတာင်း, စိတ္တကမ္မာညတာင်း, ကာယပါဂုညတာင်း, စိတ္တပါဂုညတာင်း, ကာယုဇ္ဇကတာင်း, စိတ္တဇ္ဇကတာင်း ဤသို့ တရုယ်တန်ဆယ်သော စေတသိက်တို့သည် သောဘန်သာဓာရဏ စေတသိက်တို့ မည်၏။

(1) Faith, (2) mindfullness, (3) shame (4) fear of wrong doing, (5) non-greed, (6) non-hatred, (7) neutrality of mind, (8) tranquility of the (mental) body, (11) lightness of consciousness, (12) malleability of the (mental) body, (13) malleability of consciousness, (14) wieldiness of the (mental) body, (15) wieldiness of consciousness, (16) proficiency of the (mental) body, (17) proficiency of consciousness, (18) rectitude of the (mental) body and (19) rectitude of consciousness: these nineteen mental factors are termed the universal beautiful factors.

## ဝိရတိစေတသိက် ၃-ပါး

၇။ သမ္မဝါစာ, သမ္မာကမ္မန္တာ, သမ္မာအာမိုဝါ စေတိ တိသော ဝိရတိယော နာမ။

သမ္မဝါစာင်း သမ္မာကမ္မန္တင်း, သမ္မာအာမိုဝါင်း ဤသို့ သုံးပါးသော သဘောတရားတို့သည် ဝိရတိစေတသိက်တို့ မည်၏။

(1) Right speech, (2) right action, and (3) right livelihood: these three are termed abstinence.

## အပွဲမညာစေတသိက် J-ပါး ပညီနှေ့စေတသိက်

၈။ ကရဣကာ၊ မုဒ္ဓတာ အပွဲမညာယော နာမာတိ သဗ္ဗထာပိ ပညီနှေ့ယေန သုဒ္ဓံ ပဋိဝိသတိမေ စေတသိကာ သောဘနာတိ ဝေဒီတဗ္ဗာ။

ကရဣကာသည်ငှင့်း မုဒ္ဓတာသည်ငှင့်း၊ အပွဲမညာစေတသိက်တို့ မည်၏။ ဤသို့ အလုံးစုံသော အပြားအားဖြင့်လည်း ပညီနှေ့စေတသိက်နှင့်တကွ နှစ်ဆယ့်ငါးပါးသော ဤစေတသိက်တို့ကို သောဘနာတို့ ဟူ၍ သိထိုက်ကုန်၏။ (ဤသို့ ငါးဆဲနှစ်ပါးပြား၏)

(1) Compassion, (2) appreciative joy: these three are termed illimitables. Together with the faculty of wisdom these twenty-five, in all, are to be understood as beautiful mental factors.

### သင်္ကာဂါထာ

၆။ ဓာတ္တဝတာ ၈ -  
တောရသညာမာနာ ၈။  
စုဒ္ဓသာကုသလာ တထာ။  
သောဘနာ ပဋိဝိသာတို့  
ဒိုပညာသ ပရိစွာ။

အကျဉ်းချုပ်၏ နိဂုံးကို ပြုးအံ့။ ဤမျှအတိုင်းအရှည်ရှိသော စကားအစဉ်ဖြင့် အညသမာန်းမည်ကုန်သော တဆဲသုံးပါးသော စေတသိက်တို့ငှင့်း၊ ထိမှတပါး အကုသိုလ်မည်ကုန်သော တဆဲလေးပါးသော စေတသိက်တို့လည်းကောင်း၊ သောဘနာမည်ကုန်သော နှစ်ဆဲငါးပါးသော စေတသိက်တို့ငှင့်း ဤသို့ ငါးဆယ့်နှစ်ပါးဟူ၍ ဆုံးအပ်ကုန်၏။

Thus:

Thirteen are ethically variable, and fourteen are unwholesome. Twenty-five are beautiful. Thus fifty-two have been enumerated.

## သမ္မယောကနည်း ၁၆-ပါး နိဒါန်း

၁၀။ တေသံ စိတ္တာဝိယူတ္တာနံ၊  
ယထာယောကမိတာ ပရံ။  
စိတ္တာပြုအေသု ပစွေကံ၊  
သမ္မယောဂေါ် ပဂ္ဂစွဲတိ။

ဤအခါမှ နောက်၌ စိတ်နှင့်မကွေမကွာယျဉ်ကြကုန်သော ထိုစေတသိက်တို့၏ ဥပါဒ်သောစိတ်တို့၌  
အသီးအသီး ယျဉ်ပုံယျဉ်နည်းကို ယျဉ်ထိက်သည်အားလျော်စွာ ဆိုအပ်၏(ဆိုပေအံ-ဟရလို့)။

In the following we will explain, in the appropriate ways, the association of each of these mental adjuncts with the different states of consciousness.

## သမ္မယောကနည်း သင်္ကာဂါထာ

၁၁။ သတ္တ သဗ္ဗတ္တ ယုဇ္ဇိုံး၊  
ယထာယောကံ ပကိုဏ္ဏကာ။  
စုဒ္ဓသာ ကုလေသွေဝ၊  
သောဘန်သွေဝ သောဘနာ။

သဗ္ဗစိတ္တသာဓရဏစေတသိက် ခုနှစ်ပါးတို့သည် အလုံးစုံသောစိတ်တို့၌ ယျဉ်ကုန်၏။ ပကိုဏ်း  
စေတသိက် ခြောက်ပါးတို့သည် အလုံးစုံသောစိတ်တို့၌ ယျဉ်ထိက်သည်အားလျော်စွာ ယျဉ်ကုန်၏။  
တဆုံးလေးပါးသော အကုသိုလ်စေတသိက်တို့သည် အကုသိုလ်စိတ်တို့၌သာ ယျဉ်ထိက်သည်အားလျော်စွာ  
ယျဉ်ကုန်၏။ သောဘန်စေတသိက် နှစ်ဆုံးပါးတို့သည် သောဘန်စိတ်တို့၌သာ ယျဉ်ထိက်သည်အားလျော်စွာ  
ယျဉ်ကုန်၏။

Seven are linked with every type of consciousness. The occasinals are linked in the appropriate ways. Fourteen are linked only with the unwholesome types, and the beautiful factors only with the beautiful types (of consciousness).

## အညသမန်းစေတသိက်သမ္ပယောကနည်း

၁၂။ ကထံ ?

သဗ္ဗုံစိတ္တသာဓရဏာ တာဝ သတိမဲ စေတသိကာ သမ္ပသုပါ ဓကူနနဂတိစိတ္တပြီအေသု  
လဲအဲ့။ (၁၈၉)

အဘယ်သို့ ယုဉ်ကုန်သနည်း။

ပကိုက်းစေတသိက်စသည်တို့မှ ရေးဦးစွာ (ညွှန်ပြအပ်ကုန်သော) သဗ္ဗုံစိတ္တသာဓရဏာတို့မည်သော  
ခုနစ်ပါးကုန်သော ဤစေတသိက်တို့ကို အလုံးစုံလည်းဖြစ်ကုန်သော တရာယုတ်ကိုးဆယ်သော စိတ်တို့၌  
ရအပ်ကုန်၏။

In What Way?

In the first place, the seven universal mental factors are found in all the eighty-nine types of consciousness.

၁၃။ ပကိုဇ္ဈကေသု ပန ဝိတက္ကာ တာဝ ဒိုပ္ပစိတ္တညာဏဝိုတကာမာဝစရစိတ္တသု စေဝ ဓကာဒသသု  
ပဋိဓရာနစိတ္တသုစာတိ ပဋိပညာစိတ္တသု ဥပ္ပဇ္ဇို။ (၂၅၅)

အဘို့တပါးကား၊ ပကိုက်းစေတသိက်တို့တွင် ဝိစာရစေတသိက်စသည်တို့မှ ရေးဦးစွာ (ညွှန်ပြအပ်  
ကုန်သော) ဝိတက်သည် ဒွေပ္ပစိတ္တညာဏ်တဆယ်သည် ဤည်အပ်သော ကာမစိတ် ၄၄-ပါးတို့ငှုံး၊  
တဆယ့်တပါးကုန်သော ပဋိဓရာနစိတ်တို့ငှုံး၊ ဤသို့ ၅၅-ပါးသော စိတ်တို့၌ ဖြစ်၏။

Initial application arrise in fifty-five types of consciousness: in all types of sense-sphere consciousness except the two sets of fivefold sense ( $54+10=44$ ); and also in the eleven types of first jhāna consciousness ( $44+11=55$ ).

၁၄။ ဝိစာရော ပန တေသု စေဝ ဓကာဒသသု ဒုတိယဓရာနစိတ္တသုစာတိ ဆသို့စိတ္တသု ဥပ္ပဇ္ဇို။  
(၃၆၆)

အဘို့တပါးကား၊ ဝိစာရသည် ထို ၅၅-ပါးသောစိတ်တို့ငှုံး၊ တဆယ့်တပါးကုန်သော ဒုတိယဓရာနစိတ်  
တို့ငှုံး၊ ဤသို့ ၆၆-ပါးသော စိတ်တို့၌ ဖြစ်၏။

Sustain application arrise in sixty-six types of consciousness: in those fifty-five  
and in the eleven types of second jhāna consciousness ( $55+11=66$ ).

၁၅॥ အမိမေကျွာ ဒိပဋ္ဌဗိဉာဏ် ဝိစိကိစ္စသဟဂတ ဝန့်တ စိတ္ထသူ ॥ (၄၁၇)

အမိမေကျွာသည် ဒွေပဋ္ဌဗိဉာဏ် ၁၀, ဝိစိကိစ္စသဟဂတသည် ကြုံအပ်သော ရရ-ပါးသော စိတ်တို့၏ ဖြစ်၏။

Sustain application arrise in sixty-six types of consciousness: in those fifty-five and in the eleven types of second jhāna consciousness ( $55+11=66$ ).

၁၆॥ ဝိရိယံ ပဋ္ဌဗိရဝန္တန ဒိပဋ္ဌဗိဉာဏ် သမ္မင်္ဂလာန သနီရဏဝန့်တ စိတ္ထသူ။ (၅၁၃)

ဝိရိယံသည်ပဋ္ဌဗိရဝန္တနဲ့ ဒွေပဋ္ဌဗိဉာဏ် သမ္မင်္ဂလာနဲ့ သနီရဏသည်ကြုံအပ်သော ၇၃-ပါးသော စိတ်တို့၏ ဖြစ်၏။

Energy arrise in all types of consciousness excluding the five-sense door advertizing consciousness, the two sets of five sense consciousness, receving consciousness, and investigating consciousness ( $89-16=73$ ).

၁၇॥ ပိတိ ဒေါမနသုပေကွာ သဟဂတ ကာယဝိဉာဏ် စတုတ္ထနာန ဝန့်တစိတ္ထသူ။ (၆၅၁)

ပိတိသည် ဒေါသမူဇွေး ဥပေကွာသဟဂတစိတ် ၅၅, ကာယဝိဉာဏ်ဇွေ, စတုတ္ထမျာနစိတ် ၁၁-ပါးသည် ကြုံအပ်သော ၅၁-ပါးသော စိတ်တို့၏ ဖြစ်၏။

Zest arises in all tyoes of consciousness excluding those accopanied by displeasure and equanimity, body-consciousness and in forth jhāna consciousness ( $121-(2+55+2+11)=51$ ).

၁၈॥ ဆန္ဒ္ဓာ အဟေတုက မောမူဟ ဝန့်တစိတ္ထသူ။ (၇၂၉)

ဆန္ဒ္ဓာသည် အဟိတ်စိတ်-၁ရပါး, မောမူဇွေးသည် ကြုံအပ်သော တခုယှတ ခန့်ဆယ်သော စိတ်တို့၏ ဖြစ်၏။

Desire arise in all types of consciousness excluding the rootless and the two types of consciousness accompanied by delusion ( $89-20=69$ ).

## သင်္ကာဂါထာများ

၁၉။ တေ ပန စိတ္တပြီဒါ ယထာဏ္ဍမံ။  
 ဆ သု၌ ပွဲပညာသ၊  
 ဇကာဒသ စ သောဇ္ဇသ။  
 သတ္တတိ ဝီသတိ စော၊  
 ပကိုဇ္ဇက ဝိဝ်ဇ္ဇတာ။

ပွဲပညာသ ဆသု၌၊  
 ဋ္ဌသတ္တတိ တိသတ္တတိ။  
 ဇပညာသ ဇေဂူန်-  
 သတ္တတိ သပကိုဇ္ဇကာ။

အကျဉ်းချပ်ကား- ပကို၏းစေတသိက်သည် ကြော်အပ်ကုန်သော ထိုစိတ်တို့သည် အကြင်အကြင် အစဉ်ရှိတိုင်း ၆၆-ပါးသည်ငှင့်း ၅၅-ပါးသည်ငှင့်း ၁၁-ပါးသည်ငှင့်း ၁၆-ပါးသည်ငှင့်း ၇၀-သည်ငှင့်း ၂၀-သည်ငှင့်း ဖြစ်ကုန်၏။

ပကို၏းစေတသိက်နှင့်တကွဖြစ်ကုန်သော ထိုစိတ်တို့သည် အကြင်အကြင် အစဉ်ရှိတိုင်း ၅၅-ပါးသည်ငှင့်း ၆၆-ပါးသည်ငှင့်း ၇၈-ပါးသည်ငှင့်း ၇၃-ပါးသည်ငှင့်း ၇၃-ပါးသည်ငှင့်း ၆၉-ပါးသည်ငှင့်း ၆၉-ပါးသည်ငှင့်း ဖြစ်ကုန်၏။

Those types of consciousness in order are:

Sixty-six, fifty-five, eleven, sixteen, seventy, and twenty without the occasinals.

Fifty-five, sixty-six, seventy-eighty, seventy-three, fifty-one, and sixty-nine with the occasinals.

## အကုသိုလ်စေတသိက် သမ္မယောဂနည်း ၅-ပါ:

၂၀။ အကုသလေသူ ပန် မောဟော, အဟိရိကံ, အနောတပံ့, ဥခွစ္စာတိ စတ္တာရောမေ စေတသိကာ သဗ္ဗာကုသလသာဓာရဏာ နာမ၊ သမ္မသုပိ ဒိုဒေသကုသလေသူ လူဗြို့။ (၁၁၂)

အဘို့တပါးကား အကုသိုလ်စေတသိက်တို့တွင် မောဟင်း အဟိရိကင်း အနောတ္ထပ္ပင်း ဥခွစ္စင်း ဤသို့ လေးပါးကုန်သော ဤစေတသိက်တို့သည် အလုံးစုံသော အကုသိုလ်စိတ်တို့နှင့် ဆက်ဆံသော စေတသိက်တို့မည်၏။ (အလုံးစုံလည်းဖြစ်ကုန်သော တဆယ့်နှစ်ပါးသော အကုသိုလ်စိတ်တို့၌ ရအပ်ကုန်၏)

Of the unwholesome mental factors, these four factors - delusion, shamelessness, fearlessness of wrongdoing, and restlessness - are called universal unwholesome factors. They are found in all twelve unwholesome types of consciousness.

၂၁။ လောဘော အဋ္ဌသူ လောဘသဟဂတစိတ္ထသွေဝ လူဗြို့။  
လောဘကို ရှစ်ပါးကုန်သော လောဘသဟဂတ်စိတ်တို့မြှင့်သာ ရအပ်ကုန်၏။  
Greed is found only in the eight types of consciousness accompanied by greed.

၂၂။ ဒိဋ္ဌ စတူသူ ဒိဋ္ဌိုက်သမ္မယုတ္ထသူ။ (ဧနှင့် လူဗြို့ ကြိယာကို ဝါကျတိုင်းလိုက်ပြန်ပါ)  
ဒိဋ္ဌကို လေးပါးကုန်သော ဒိဋ္ဌိုက်သမ္မယုတ်စိတ်တို့မြှင့်သာ ရအပ်၏။  
Wrongview arises in the four types of (greed-rooted) consciousness associated with wrong view.

၂၃။ မာနော စတူသူ ဒိဋ္ဌိုက်တို့ပုယုတ္ထသူ။ (၂၁ ၈-၄-၄)  
မာနကို လေးပါးကုန်သော ဒိဋ္ဌိုက်တို့ပုယုတ်စိတ်တို့မြှင့်သာ ရအပ်၏။  
Conceit is found in the four types of (greed-rooted) consciousness dissociated from wrong view.

၂၄။ ဒေါသော, ဣသာ, မစ္စရိယံ, ကုက္ကာစ္စာတိ ဒီသူ ပဋိယသမ္မယုတ္ထစိတ္ထသူ။ (၅၁)  
ဒေါသင်း, ဣသာင်း, မစ္စရိယင်း, ကုက္ကာစ္စင်း ဤစေတသိက်တို့ကို နှစ်ပါးကုန်သော ပဋိယသမ္မယုတ်စိတ်တို့မြှင့်သာ ရအပ်ကုန်၏။ (လူဗြို့-လိုက်)

Hatred, envy, avarice, and worry are found in the two types of consciousness associated with aversion.

၂၅။ ထိနမိဒ္ဓ ပဋိသု သသခါရိကစိတ္တေသု။ (၄၅)

ထိန မိဒ္ဓကို ငါးပါးကုန်သော သသခါရိကစိတ်တို့၏သာ ရအပ်၏။ (လွှဲတိ အနည်းကိန်းလိုက်)  
Slothe and torpor are found in the five types of prompted consciousness.

၂၆။ ပိမိကိုဇာ ပိမိကိုဇာသဟဂတစိတ္တေယဝါတီ။ (၅၁)

ပိမိကိုဇာကို ပိမိကိုဇာသဟဂုတ်စိတ်၏သာ ရအပ်၏။

Doubt is found only in the type of consciousness associated with doubt.

### သဂ္ဗာဟဂါထာများ

၂၇။ သဗ္ဗာပုလျေသု စတ္တာရော၊  
လောဘမူလေ တယော ဂတာ။  
ဒေါသမူလျေသု စတ္တာရော။  
သသခါရေ ဒွယံ တထာ။  
ပိမိကိုဇာ ပိမိကိုဇာ-  
စိတ္တေ စာတိ စုဒွဲသာ။  
ဒွဲဒသာကုသလေသွေ။  
သမ္မယုဇ္ဇား ပဋိဓာ။

လေးပါးသောစေတသိက်တို့သည် အလုံးစုံသော အကုသိုလ်စိတ်တို့၌ ဖြစ်ကုန်၏။ သုံးပါးသော  
စေတသိက်တို့သည် လောဘမူစိတ်၍သာ ဖြစ်ကုန်၏။ လေးပါးသောစေတသိက်တို့သည် ဒေါသမူစိတ်တို့၏သာ  
ဖြစ်ကုန်၏။ ထိန,မိဒ္ဓ နှစ်ပါးအပေါင်းသည် သသခါရိကစိတ် ငါးပါး၌သာ ဖြစ်၏။ ထိမှတပါး  
ပိမိကိုဇာသည် ပိမိကိုဇာစိတ်၌သာ ဖြစ်၏။ ဉာဏ် တဆယ့်လေးပါးသော အကုသိုလ်စေတသိက်တို့သည်  
တဆယ့်နှစ်ပါးသော အကုသိုလ်စိတ်တို့၌သာ ငါးပါးအပြားအားဖြင့် ဖြစ်ကုန်၏။

Four are found in all unwholesome states, three in those rooted in greed, four in those rooted in hatred, and so are two in the prompted.

Doubt is found in the consciousness accompanied by doubt. Thus the fourteen (factors) are conjoined only with the twelve unwholesome (types of consciousness) in five ways.

## သောဘန်စေတသိက် သမ္မယောဂနည်း ၄-ပါး

၂၈။ သောဘန်သူ ပန် သောဘန်သာဓရဏာ တာဝ ဇကူနှစ်သာတိမေ စေတသိကာ သမ္မသုပိ ဇကူနှစ်သူ သောဘန်စိတ္ထေသူ သံပိမြန်။ (၁၅၉)

အဖို့တပါးကား ဆသာဘန်စိတ်တို့တွင် ဝိရတိစသည်တို့မှ ရှေးဦးစွာ သောဘန်သာဓရဏတို့မည်သော တခုယုတ်နှစ်ဆယ်သော ဤစေတသိက်တို့သည် အလုံးစုံကုန်သော တခုယုတ်ခြာက်ဆယ်သော သောဘန်စိတ်တို့၌ ရှိကုန်၏(ယျဉ်ကုန်၏)။

Of beautiful, firstly, the nineteen universal beautiful factors are found in all the fifty-nine types of beautiful consciousness.

၂၉။ ဝိရတိယော ပန် တိသောပိ လောကုတ္တရိတ္ထေသူ သမ္မထာပိ နိယတာ ဇကတောဝ လူဗျား။ လောကိယေသူ ပန် ကာမာဝစရကုသလေသွေဝ ကဒါစိ သန္တိသန္တိ ဝိသုံး ဝိသုံး။ (၂၁ ၈-၈)

အဘို့တပါးကား သုံးပါးလည်းဖြစ်ကုန်သော ဝိရတိစေတသိက်တို့ကို လောကုတ္တရာစိတ်တို့၌ အလုံးစုံသောအပြား အားဖြင့် အမြဲယျဉ်ကုန်လျက် တပြီးနက်တည်းပင် ရအပ်ကုန်၏။ အဘို့တပါးကား လောကိစိတ်တို့တွင် ကာမာဝစရကုသုံးလိုလိုစိတ်တို့၌ကား တရုတေခါ၌ သီးခြား၍ သီးခြား၍ ထင်ကုန်၏(ယျဉ်ကုန်၏)။

The three abstinences are necessarily found together in their entirety in every supramundane type of consciousness. But in the mundane sense-sphere wholesome types of consciousness they are only sometimes present (and then) separately (8+8=16).

၃၀။ အပွဲမညာယော ပန် ဒွါဒသု ပဋိမဏ္ဍာန်ဝိုတမဟဂ္ဂတစိတ္ထေသူ စေဝ ကာမာဝစရကုသလေသူ စ သဟေတုကကာမာဝစရ ကိရိယစိတ္ထေသူ စာတိ အဋ္ဌဝိသတိ စိတ္ထေသွေဝ ကဒါစိ နာနာ ဟုတွာ အယ္နိုး၊ ဥပေါ်ဘသဟဂတေသူ ပန်တွေ ကရာဏာ မှုဒိတာ န သန္တိတိ ကေစိ ဝဒ္နိုး။ (၃၁၂)

အဘို့တပါးကား အပွဲမညာစေတသိက်တို့သည် တဆယ့်နှစ်ပါးကုန်သော ပဋိမဓရန်စိတ်သည် ကြိုးအပ်သော မဟဂ္ဂတစိတ်တို့လည်းကောင်း၊ ကာမာဝစရကုသုံးလိုလိုစိတ်တို့လည်းကောင်း၊ သဟိတ်ကာမာဝစရကြိယာစိတ်တိုင်း ဤသို့ နှစ်ဆယ့်ရှစ်ပါးသော စိတ်တို့၌သာ တခါတရုံး အသီးအခြားတို့သည် ဖြစ်၍ ဖြစ်ကုန်၏။ ဝါဒအထူးကို ဆိုဦးအံး၊ ဤနှစ်ဆယ့်ရှစ်ပါးသောစိတ်တို့တွင် ဥပေါ်ဘသဟဂ္ဂတရှစ်ပါးတို့ကရာဏာ မှုဒိတာ စေတသိက်တို့သည် မရှိကုန်၊ ဤသို့ အချို့ဆရာတို့သည် ဆိုကုန်၏။

The illimitables arise at times variably in twenty-eight types of consciousness - namely, the twelve sublime types of consciousness excluding the fifth Jāna, the (eight types of) sense-sphere wholesome consciousness and the (eight types of) sense-sphere functional consciousness with roots ( $12+8+8=28$ ) Some, however, say that compassion and appreciative joy are not present in types of consciousness accompanied by equanimity.

၃၁။ ပညာ ပန် ဒီအသသု ဉာဏ်သမ္မယုတ္တကာမာဝစရစိတ္ထာသု စေဝ သမ္မားသုပါ ပန္တ္တိုံသ  
မဟဂုတဲလောကုတ္ထရစိတ္ထာသု စာတိ သတ္တစတ္တာလီသစိတ္ထာသု သမ္မယောက် ဂန္ဓတိတိ။ (၄၊ ၄၇)

အဘို့တပါးကား၊ ပညာစေတသိကိုသည် ၁၂-ပါးကုန်သော ဉာဏ်သမ္မယုတ်ကာမာဝစရစိတ်တို့  
လည်းကောင်း အလုံးစုံလည်းဖြစ်ကုန်သော မဟဂုတဲလောကုတ္ထရာစိတ်တို့လည်းကောင်း ဤသို့ ၄၇-ပါးသော  
စိတ်တို့၏ ယဉ်ခြင်းသို့ ရောက်၏။

Wisdom goes into combination with forty-seven types of consciousness - namely, the twelve types of sense-sphere consciousness associated with knowledge, and all thirty-five sublime and supramundane types of consciousness ( $12+35=47$ ).

### သင်္ကာဂါထာများ

၃၂။ ဓကူန စီသတိဓမ္မာ၊  
ဇယန္တာ ကူနသန္တိသူ။  
တယော သောင့်သစိတ္ထာသု၊  
အဋ္ဌစီသတိဒုယံး။  
ပညာ ပကာသိတာ သတ္တာ၊  
စတ္တာလီသ ဝိဇ္ဇားပါး။  
သမ္မယုတ္တာ စတုရော်း။  
သောဘန္ဒဆွဲဝ သောဘနာ။

တရုယ်တ နှစ်ဆယ်သော သဘောတရားတို့သည် တရုယ်ပြောက်ဆယ်သောစိတ်တို့၏ ဖြစ်ကုန်၏။  
သုံးပါးသောစေတသိကိုသည် ၁၆-ပါးသော စိတ်တို့၏ ဖြစ်ကုန်၏။ စေတသိက်နှစ်ပါးအပေါင်းသည်  
၂၈-ပါးသောစိတ်တို့၏ ဖြစ်ကုန်၏။ ပညာကို ၄၇-ပါးအပြားရှိသောစိတ်တို့၏ ပြအပ်၏။ ဤသို့  
သောဘန္ဒစေတသိက်တို့သည် သောဘန်စိတ်တို့၏သာ လေးပါးအားဖြင့် ယဉ်ကုန်၏။

Nineteen states arise in fifty-nine, three in sixteen, two in twenty-eight types of consciousness. Wisdom is declared to be found in forty-seven types. Thus beautiful (factors) are found only in the beautiful (types of consciousness), combined in four ways.

## နိယတ၊ အနိယတယောကိ စေတသိက်များ

၃၃။ လူသာ မဖွေရ ကုဋ္ဌ-  
ဝိရတိ ကရာဏာဒယော။  
နာနာ ကဒါစိ မာနော စ၊  
ထိနမိဒ္ဓံ တထာ သဟ။

၃၄။ ယထာဂုတ္တာနှင့်သာရေနဲ့  
သေသာ နိယတယောကိနော။  
သဂ်ဟန္တ ပဝက္ခာမိ၊  
တေသံ ဒါနိ ယထာရဟံ။

အကြင်အကြင်ဆိုအပ်ပြီးသော သမွှယောကနည်းကို အစဉ်လိုက်သဖြင့် လူသာ မဖွေရ ကုဋ္ဌ ဝိရတိ ကရာဏာ မှုဒိတာ စေတသိက်တို့သည် တသီးတခြား တပါးစီဖြစ်ကုန်လျက် တရာ့တခါ၌ ဖြစ်ကုန်၏။ မာနလည်း တရာ့တခါ၌ ဖြစ်ကုန်၏။ ထိနမိဒ္ဓံသည် ထိုတရာ့တခါ၌ အတူတကွဖြစ်၏။ ကြွင်းသောစေတသိက်တို့သည် အမြဲယုဉ်လေ့ရှိသော စေတသိက်တို့မည်၏။

ယခုအခါ၌ ထိုစေတသိက်တို့၏ သဂ်ဟနည်းကိုလည်း ထိုက်သည်အားလျော်စွာ ဆိုပေအံး။

Envy, avarice, worry, abstinences, compassion, etc. (i.e. appreciatively joy), and conceit arise separately and occasionally. So do sloth and topor, but in combination.

The remaining factors, apart from those mentioned above (52-11=41), are fixed adjuncts.

Now I shall speak of their combination accordingly.

## သင်ဟနည်း ၃၃-ပါး

### သင်ဟဂါထာများ

၃၅။ ဆတ္ထိုံးသာနတ္ထရေး မမွား  
ပွဲတ္ထိုံးသ မဟဂုတေး။  
အဋ္ဌတ္ထိုံးသာပို့ လူဗြို့  
ကာမာဝစရဲ သောဘနေး။

သတ္ထိုံးသတို့ ပုညမှို့  
ဒွဲဒသာ ဟောတူကော် စဲ။  
ယထာသမွှေဝယောဂေါ်။  
ပွဲဓာ တတ္ထု သင်ဟော။

လေကုတ္ထရာစိတ်၌ ၃၆-ပါးသော သဘောတရားတို့ကို ရအပ်ကုန်၏။ မဟဂုတ်စိတ်၌  
၃၇-ပါးသော သဘောတရားတို့ကို ရအပ်ကုန်၏။ ကာမာဝစရသောဘန်စတ်တို့၌ ၃၈-ပါလည်းဖြစ်ကုန်သော  
သဘောတရားတို့ကို ရအပ်ကုန်၏။

အကုသိုလ်စိတ်၌ ၂၇-ပါးသော သဘောတရားတို့ကို ရအပ်ကုန်၏။ အဟိုတ်စိတ်၌ ၁၂-ပါးကုန်သော  
သဘောတရားတို့ကို ရအပ်ကုန်၏။ ဤသို့ဖြစ်သင့်သည်အားလျော်စွာ ယူဉ်ခြင်းဖြင့် ထိုစိတ်တို့၌  
ငါးပါးအပြားအားဖြင့် ပေါင်ယူရော့က်နည်းသည် ဖြစ်၏။

Thirty-six factors arise in the supramundane (consciousness). Thirty-five in sublime, thirty-eight in the sense-sphere beautiful.

Twenty-seven in the unwholesome, twelve in rootless. According to the way they arrise their combination therein fivefold.

## လောကုတ္ထရာစိတ် သဂံဟနည်း ၅-ပါး

၃၆။ ကထံ ?--

လောကုတ္ထရေသူ တာဝ အငွေသူ ပဋိမဏ္ဍာနီကစိတ္တေသူ အညသမာနာတေရသာစေတသိကာ,  
အပွဲမညာဝန့်တာ တော်သတိသောဘန်စေတသိကာစေတိ ဆတ္တိုံသဓမ္မာ သဂံဟံ ဂစ္ဆို။ (၁၃၆)

အဘယ်သို့ ရအပ်သနည်း။

(မဟဂ္ဂတ်စိတ်တို့မှ) ရေးဦးစွာ (ညွှန်ပြအပ်ကုန်သော) လောကုတ္ထရာစိတ်တို့တွင် ရှစ်ပါးကုန်သော  
ပဋိမဏ္ဍာန်နှင့် ယုဉ်သောစိတ်တို့မြှုံးပါးသော တဆဲသံးပါးသော စေတသိက်တို့င်း၊  
အပွဲမညာသည် ကြည်အပ်ကုန်သော ၂၃-ပါးသော သောဘန်စေတသိက်တို့င်း၊ ဤသို့ ၃၆-ပါးသော  
သဘောတရားတို့သည် ပေါင်းယူအပ်ကုန်သည်၏ အဖြစ်သို့ရောက်ကုန်၏။

First, in the eight types of supramundane first jāna consciousness, thirty-six factors enter into combination, namely, thirteen ethically variables and twenty-three beautiful mentalfactors, excluding the two illimitables ( $13+23=36$ ).

တထာ ဒုတိယဏ္ဍာနီကစိတ္တေသူ ဝိတက္ကဝါး။ (၂၃၅)

ဒုတိယဏ္ဍာန်နှင့်ယုဉ်သောစိတ်တို့မြှုံးပါးသော သဘောတရား  
တို့သည် ပေါင်းယူအပ်ကုန်သည်၏ အဖြစ်သို့ရောက်ကုန်၏။

Simailarly, in the supramundane second jāna types of consciousness, all above are included except initial application(35).

တတိယဏ္ဍာနီကစိတ္တေသူ ဝိတက္ကဝိစာရဝါး။ (၃၃၄)

တတိယဏ္ဍာန်နှင့်ယုဉ်သောစိတ်တို့မြှုံး ဝိတက်, ဝိစာရသည် ကြည်အပ်ကုန်သော ထို ၃၄-ပါးသော  
သဘောတရား တို့သည် ပေါင်းယူအပ်ကုန်သည်၏ အဖြစ်သို့ရောက်ကုန်၏။

In third jāna types of consciousness, (all those) are excluded initial application and sustaint application (34).

စတုရွှေနိက စိတ္ထသူ ပိတက္ခဝိစရပီတိဝဇ္ဇာ။ (၄၁၃)

စတုတ္ထရွှေနှင့်ယူဉ်သောစိတ်တို့၏ ပိတက်,ပိစာရ,ပိတိသည် ကြဉ်အပ်ကုန်သော ထို ၃၃-ပါးသော သဘောတရားတို့သည် ပေါင်းယူအပ်ကုန်သည်၏ အဖြစ်သို့ရောက်ကုန်၏။

In forth jāna types of consciousness, (all those) are excluding initial application, sustaind application and zest (33).

ပဋိမရွှေနိကစိတ္ထသုပိ ဥပေက္ခာသဟဂတာ စေ ၈၀ သက်ယူနိုင်တိ။ (၅၁၃)

ပဋိမရွှေနှင့်ယူဉ်သောစိတ်တို့၏လည်း ဥပေက္ခာနှင့် တကွဖြစ်ကုန်သော ထို ၃၃-ပါးသော သဘော တရားတို့ကိုပင် ပေါင်းယူအပ်ကုန်၏။

In fifth jāna types of consciousness, (those same factors of the forth jāna) are includeding accopanied by equanimity (instead of happiness) (33).

သဗ္ဗာဗာပိ အနွှသူ လောကုတ္ထရိတ္ထသု ပဋိကရွှေနဝသန ပဋိဓာဝသဂံဟော ဟောတိတိ။

ဤသို့ အလုံခုံသောအပြားအားဖြင့်လည်း ရှစ်ပါးကုန်သော လောကုတ္ထရာစိတ်တို့၏ ပဋိကရွှေန၏ အပြားအားဖြင့် ငါးပါးအပြားအားဖြင့်သာ ပေါင်းယူရောတွက်ခြင်းသည် ဖြစ်၏။

Thus altogether , for eight types of supramundane first consciousness, combination is five fold by way of the five kinds of jāna.

၃၇။ ဆတ္ထိုံသ ပဋိတ္ထိုံသ စ၊  
စတုတ္ထိုံသ ယထာက္ခမံ။  
တေတ္ထိုံသ ဒွယ်မိစွေး။  
ပဋိဓာနှစ်ရေး ဌ္ဌတာ။

လောကုတ္ထရာစိတ်တို့၏ သက်ဟနည်းတို့သည် အကြင်အကြင်အစဉ်ရှိတိုင်း ဆတ္ထိုံသသက်ဟင်း, ပဋိတ္ထိုံသသက်ဟင်း, စတုတ္ထိုံသသက်ဟင်း, တေတ္ထိုံသသက်ဟ J-ပါးအပေါင်းငွေး။ ဤသို့ ငါးပါးအပြားအားဖြင့် တည်ကုန်၏။

Respectively there are thirty-six, thirty-five, thirty-four, and thirty-three in the last two. Thus in five ways they exist in the supramundane.

## မဟရှုတ်စိတ် သဂ္ဗာနည်း ၅-ပါး

၃၇။ မဟဂုတေသု ပန် တိသု ပဋိမဏ္ဍာနီကစိတ္တသု တာဝ အညသမနာ တေရသစေတသိကာ ဝိရတိတ္ထယဝို့တာ ဒွိုဝိသတိ သောဘန်စေတသိကာ စေတိ ပဋိတ္ထံသဓမ္မာ သဂ္ဗာဟံ ဂုဏ္ဍာ။ (၁၃၅)  
ကရာဏာ မူဒို့တာ ပနေတ္ထ ပစ္စကမေဝ ယောဇူတ္ထာ။

အဘို့တပါးကား၊ မဟရှုတ်စိတ်တို့တွင် (ဒုတိယဓာန်စသည်တို့မှ) ရှေးဦးစွာ (ညွှန်ပြအပ်ကုန်သော) ပဋိမဏ္ဍာန်နှင့်ယျဉ်သောစိတ်တို့မြှုံး အညသမန်းတို့မည်သော ၁၃-ပါးသော စေတသိက်တို့လည်းကောင်း ဝိရတိသုံးပါးအပေါင်းသည် ကြော်အပ်ကုန်သော ၂၂-ပါးသော စေတသိက်တို့လည်းကောင်း ဤသို့ ၃၅-ပါးသော သဘောတရားတို့သည် ပေါင်းယူအပ်ကုန်သည်၏ အဖြစ်သို့ရောက်ကုန်၏။ (အမှားစကား ချပ်ညှပ်လိုက်းအံ့၊ ဤ ၃၅-ပါးတို့တွင် ကရာဏာ မူဒို့တာတို့ကို တပါးစိသာ ယျဉ်စေတိက်ကုန်၏။)

Simallary, in the sublime types of consciousness, first in three types of first jāna consciousness, thirty-states enter into combination, namely, thirteen ethically variable mental factors and twenty-tow beautiful mental factors, excluding the three abstinences (13+22=35). But here compassion and appriciative joy should be combined separately.

တထာ ဒုတိယဓာန်နှင့်ယျဉ်သောစိတ်တို့မြှုံး ဝိတက္ကာဝိုး။ (၂၁၃)

ဒုတိယဓာန်နှင့်ယျဉ်သောစိတ်တို့မြှုံး ဝိတက်သည်ကြော်အပ်ကုန်သော ထို ၃၄-ပါးသော သဘောတရား တို့သည် ပေါင်းယူအပ်ကုန်သည်၏ အဖြစ်သို့ ရောက်ကုန်၏။

Simailarly, in the second jāna consciousness, (all those are included )except initial application(34).

တတိယဓာန်နှင့်ယျဉ်သောစိတ္တသု ဝိတက္ကာဝိစာရာဝိုး။ (၃၁၃)

တတိယဓာန်နှင့်ယျဉ်သောစိတ်တို့မြှုံး ဝိတက်,ဝိစာရသည် ကြော်အပ်ကုန်သော ထို ၃၃-ပါးသော သဘောတရား တို့သည် ပေါင်းယူအပ်ကုန်သည်၏ အဖြစ်သို့ ရောက်ကုန်၏။

In the third jāna consciousness, all except initial application and sustaind application (33).

စတုတ္ထမျာန်ကစိတ္တသု ဝိတက္ကဝိစာရပိတိဝန္တ။ (၄၃၂)

စတုတ္ထမျာန်နှင့်ယဉ်သောစိတ်တို့၏ ဝိတက္က, ဝိစာရ, ဝိတိသည် ကြံးအပ်ကုန်သော ထိ ၃၂-ပါးသော သဘောတရားတို့သည် ပေါင်းယူအပ်ကုန်သည်၏ အဖြစ်သို့ ရောက်ကုန်၏။

In the forth jāna consciousness, all except initial application and sustaiind application and zest (33).

ပဋိမမျာန်ကစိတ္တသု ပန် ပန္တရသသု အပွဲမညာယော နဲ့ လွှဲမှုနီးတို့။ (၅၃၀)

အဘို့တပါးကား ၁၅-ပါးကုန်သော ပဋိမမျာန်နှင့်ယဉ်သောစိတ်တို့၏ အပွဲမညာတို့ကို မရအပ်ကုန်။

In the fifth jāna consciousness illimitables are not obtained 930).

သွေ့စွာပို့ သတ္တိဝိသတိ မဟဂ္ဂတိတ္တသု ပဋိကမျာန်ဝသန ပဋိခာဝ သင်္ကဟော ဟောတိတိ။

ဤသို့ အလုံးခုံသောအပြားအာဖြင့်လည်း ၂၇-ပါးကုန်သော မဟဂ္ဂတ်စိတ်တို့၏ ပဋိကမျာန်၏ အပြားအားဖြင့် ငါးပါးအပြားအားဖြင့်သာ ပေါင်းယူရေတွက်ခြင်းသည် ဖြစ်၏။

Thus altogether, for twenty-seven types of supramundane first consciousness, combination is five fold by way of the five kinds of jāna.

### သင်္ကဟော

၃၉။ ပဋိတ္ထို့သ စတုတ္ထို့သ၊  
တေတ္ထို့သ စ ယထာဏ္ဍား၊  
ဗာတ္ထို့သ စော တို့သေတို့၊  
ပဋိခာဝ မဟဂ္ဂတော့။

မဟဂ္ဂတ်စိတ်တို့၏ သင်္ကဟနည်းတို့သည် အစဉ်အတိုင်း ပဋိတ္ထို့သ သင်္ကဟင်း, စတုတ္ထို့သ သင်္ကဟင်း, တေတ္ထို့သ သင်္ကဟင်း, ဗာတ္ထို့သ သင်္ကဟင်း, တို့သ သင်္ကဟင်း, ဤသို့ ငါးပါးအပြားအားဖြင့် တည်ကုန်၏။

There are respectively thirty-five, thirty-four, thirty-three, thirty-two, and thirty. Fivefold is the combination in the sublime.

## ကာမာဝစရသောဘန်စိတ် သက်ဟနည်း ၁၂-ပါး

၄၀။ ကာမာဝစရသောဘန်သူ ပန် ကုသလေသူ တာဝ ပဋိမဒ္ဒယေ အညသမာနာ တေရသစေတသိကာ,  
ပဋိသတိ သောဘန်စေတသိကာ စေတိ အင့်တိုးသ ဓမ္မာ သက်ဟံ ဂုဏ်။ (၁၃၈)  
အပွဲမညာ ဝိရတိယော ပနေတွေ ပဋိပို ပစ္စကမေဝ ယောဇာတဗ္ဗာ။

အဘို့တပါးကား၊ ကာမသောဘန်စိတ်တို့တွင် (ဝိပါက်ကြိယာတို့မှ) ရှေးဦးစွာ (ညွှန်ပြအပ်ကုန်သော)  
ကုသိလိစိတ်တို့တွင် ပဋိမအစုံ၌ အညသမာန်းတို့မည်သော ၁၃-ပါးသော စေတသိက်တို့လည်းကောင်း  
၂၅-ပါးသော သောဘန်စေတသိက်တို့လည်းကောင်း ဤသို့ ၃၈-ပါးသော သဘောတရားတို့သည်  
ပေါင်းယူအပ်ကုန်သည်၏ အဖြစ်သို့ ရောက်ကုန်၏။ (အမှားစကား ချုပ်ညှပ်လိုက်၍၊ ဤ ၃၈-ပါးတို့တွင်  
အပွဲမညာဝိရတိတို့ကို ငါးပါးလုံးတို့ကိုလည်း တပါးစီသာ ယုဉ်စေထိုက်ကုန်၏။)

In the sense-spher beautiful types of consciousness, first in the wholwsome types of consciousness, in the first-couplet thirty-eight states enter into combination, namely, the thirteen ethically variable mental factors and the twenty-five beautiful mental factors( $13+25=38$ ). But here the (two) illimitables and the (three) abstinences should be combined separately.

တထာ ဒုတိယဒ္ဒယေ ဉာဏ်ဝိုင်းတာ။ (၂၃၇)

ဒုတိယအစုံ၌ ဉာဏ်သည်ကြုံအပ်ကုန်သော ထို၃၇-ပါးသော သဘောတရားတို့သည် ပေါင်းယူအပ်ကုန်သည်၏ အဖြစ်သို့ ရောက်ကုန်၏။

Simailarly, in the second couplet, (all those are included) excluding knowledge (37).

တတိယဒ္ဒယေ ဉာဏသမ္မယုတာ ဝိတိဝိုင်းတာ။ (၃၃၇)

တတိယအစုံ၌ ဉာဏ်နှင့်ယုဉ်ကုန်သော ဝိတိသည် ကြုံအပ်ကုန်သော ထို ၃၇-ပါးသော  
သဘောတရားတို့သည် ပေါင်းယူအပ်ကုန်သည်၏ အဖြစ်သို့ ရောက်ကုန်၏။

In the third couplet, associated with knowledge, (all those are included) excluding zest (37)

စတုတ္ထဒွယ် ဉာဏ်ပိတ္ထဝန့်တာ ကေ ၆၀ သဂံယူနှစ်တိ။ (၄၃၆)

စတုတ္ထအစုံ၌ ဉာဏ်ပိတ္ထသည်ကြုံအပ်ကုန်သော ထို အညသမာန်း၊ သောဘနဖေတသိက်တို့ကိုပင်  
ပေါင်းယူအပ်ကုန်၏။

In the forth couplet (all) those are included) excluding  
knowledge and zest (36)

ကိုရိယစိတ္တသုပိ ဝိရတိ ဝန့်တာ တထေဝ စတူသုပိ ဒုကေသု စတူဓာဝ သဂံယူနှစ်တိ။

(၈၃၅၁၃၄၁၃၄၁၃၂)

ကြိယာစိတ်တို့၌လည်းဝိရတိသည်ကြုံအပ်ကုန်သော ထို အညသမာန်း၊ သောဘနဖေတသိက်တို့ကိုပင်  
လေးပါးလည်းဖြစ်ကုန်သောအစုံတို့၌ လေးပါးအပြားအားဖြင့်သာလျှင် ပေါင်းယူအပ်ကုန်၏။

In the functional types of consciousness, in the four couplet those (mental factors)  
are included in the same four ways, except that the abstinences are excluded  
(35,34,34,33).

တထာ ဝိပါကေသု ၈ အပွဲမညာ ဝိရတိ ဝန့်တာ ကေ ၆၀ သဂံယူနှစ်တိ။ (၁၂၁၃၁၂၂၁၃၁)

ထိုကြိယာစိတ်အတူ ဝိပါက်စိတ်တို့၌လည်း အပွဲမညာဝိရတိသည် ကြုံအပ်ကုန်သော  
ထိုအညသမာန်းသောဘနဖေတသိက်တို့ကိုပင် ပေါင်းယူအပ်ကုန်၏။

So too, In the result types of consciousness, those (mental factors) are included  
except that the illimitables and the abstinences are excluded (33,32,32,31).

သဗ္ဗာပိ စတုဝိသတိကာမာဝစရသောဘန စိတ္တသု ဒုကေဝယာန ဒွိဒသဓာဝ သဂံဟော  
ဟောတိတိ။

ဤသို့ အလုံးစုံသော အပြားအားဖြင့်လည်း ၂၄-ပါးသော ကာမသောဘနစိတ်တို့၌ အစုံ၏  
အပြားအားဖြင့် တဆုံးနှစ်ပါး ပေါင်းယူခြင်းသည် ဖြစ်၏။ ဤသို့ ရအပ်ကုန်၏။

Thus all together, for the twenty-four sense-sphere beautiful types of  
consciousness, the combination is twelvefold by way of couplets.

## သက်ဟဂါထာ

ငှ။ အန္တတိုးသ သတ္တတိုးသ-  
ဒွယံ ဆတ္တိုးသကံ သူဘော။  
ပဋိတ္တိုးသ စတုတိုးသ-  
ဒွယံ တေတိုးသကံ ကြိယော။

တေတိုးသ ပါကေ ဗာတိုးသ-  
ဒွယံ'ကတ္တိုးသကံ ဘဝေ။  
သဟေတု ကာမာဝစရ-  
ပုညပါကကြိယာမနေ။

ကာမာဝစရကုသိုလ် သဟိတ်ကာမာဝစရရိပါက် သဟိတ်ကာမာဝစရကြိယာစိတ်တွင် ကာမာဝစရကုသိုလ်စိတ်၌ အန္တတိုးသ သက်ဟသည်ငှင့်း သတ္တတိုးသ သက်ဟနှစ်ပါးအပေါင်းသည်ငှင့်း ဆတ္တိုးသ သက်ဟသည်ငှင့်း ဖြစ်၏။ သဟိတ်ကာမာဝစရကြိယာစိတ်၌ ပဋိတ္တိုးသ သက်ဟသည်ငှင့်း စတုတိုးသ သက်ဟနှစ်ပါးအပေါင်းသည်ငှင့်း တေတိုးသ သက်ဟသည်ငှင့်း ဖြစ်၏။ သဟိတ်ကာမာဝစရရိပါက်စိတ်၌ တေတိုးသ သက်ဟသည်ငှင့်း ဗာတိုးသ သက်ဟနှစ်ပါးအပေါင်းသည်ငှင့်း ဇကတ္တိုးသ သက်ဟသည်ငှင့်း ဖြစ်၏။

With respect to sense-sphere consciousness with root - wholesome, resultant, and functional- there arise in the wholesome (first pair) thirty-eight, twice thirty-seven (in the second and third pairs), and thirty-six (in the forth pair). In the functional there are thirty thirty-five (in the first pair), twice thirty-four (in the second and third pairs),and thirty-three (in the forth pair). In the resultant there are thirty-three, (in the first pair) twice thirty-two (in the second and third pairs), and thirty-one (in the forth pair).

## ထိထိစိတ်၌ မယ်ဉ်နိုင်သော စေတသိက်များ

၄၂။ န ဝိဇ္ဇန္တူ ဝိရတီ  
 ကြိယသု စ မဟဂုတေ။  
 အနှုတ္တရေ အပွဲမညာ၊  
 ကာမပါကေ ဒွယံ တထာ။

ဤသောဘန်စိတ်တို့တွင် မဟာကြယာစိတ်တို့၌င်း မဟဂုတ်စိတ်၌င်း ဝိရတီတို့သည် မရှိကုန်။  
 လောကုတ္တရာစိတ်တို့၌ အပွဲမညာတို့သည် မရှိကုန်။ မဟာဝိပါက်စိတ်၌ ဝိရတီ အပွဲမညာ နှစ်မျိုးလုံးသည်  
 ထို့အတူ မရှိ။

Herein, the abstinences are not found in the functional consciousness or the sublime consciousness, nor are the illimitables found in the supramundane, nor is the pair (illimitables and abstinences) present in the sense-sphere resultants.

## စိတ်ချင်းထူးအောင်ပြုသော စေတသိက်များ

၄၃။ အနှုတ္တရေ ဓာနစမွာ၊  
 အပွဲမညာ စ မဖြုံမေ။  
 ဝိရတီ ဉာဏ် ပိတိ စ၊  
 ပရီတွေသု ဝိသေသကာ။

လောကုတ္တရာစိတ်၌ ဓာနစတရားတို့သည် စိတ်ချင်းထူးခြားအောင် ပြတတ်ကုန်၏။ မဟဂုတ် စိတ်၌  
 အပွဲမညာတို့သည်၌း ဓာနစတရားတို့သည်၌း စိတ်ချင်းထူးခြားအောင် ပြတတ်ကုန်၏။ ကာမသောဘန်  
 စိတ်တို့၌ ဝိရတီ ဉာဏ် ပိတိတို့သည်လည်းကောင်း စိတ်ချင်းထူးခြားအောင် ပြတတ်ကုန်၏။

In the present (i.e the superamundane) the Jāna factors are the basis of distinction, in the middle (i.e the sublime) illimitables (and Jāna factors), in the limited (i.e the sense-sphere beautiful) the abstinences, knowledge, and zest are the basis of distinctions.

## အကုသိုလ်စိတ် သင်္ဘနည်း ရ-ပါး

၄၃။ အကုသလေသူ ပန် လောဘမူလေသူ တာဝ ပဋိမေ အသခြားရှိကေ အညသမာနာ တေရသ စေတသိကာ၊ အကုသလသာဓရဏာ စတ္တာရောစာတိ သတ္တရသ လောဘဒို့ဟို သီးး ဓကူနို့သတိ ဓမ္မာ သင်္ဘာ ဂုဏ်။ (၁၁၉)

အဘို့တပါးကား၊ အကုသိုလ်စိတ်တို့တွင် (ဒေါသမူစိတ်စသည်တို့မှ) ရျေးဦးစွာ (ညွှန်ပြအပ်ကုန်သော) လောဘမူစိတ်တို့တွင် ပဋိမဖြစ်သော အသခြားရှိကိုစိတ်၍ အညသမာန်းတို့မည်သော ၁၃-ပါးကုန်သော စေတသိက်တို့ငှင့်၊ သဗ္ဗာကုသလသာဓရဏာတို့မည်သော လေးပါးသော စေတသိက်တို့ငှင့်၊ ဤသို့ တဆဲခုနှစ်ပါးသော စေတသိက်တို့သည် လောဘဒို့တို့နှင့် တကွ တခုယုတ်နှစ်ဆယ်သော သဘော တရားတို့သည် ဖြစ်၍ ပေါင်းယူအပ်ကုန်သည်၏ အဖြစ်သို့ရောက်ကုန်၏။

In the unwholsome types of consciousness, first in those rooted in greed, in the first unprompted consciousness nineteen states enter into combination, namely, the thirteen ethically variable mental factors and the four universal unwholesome mental factors, making seventeen, together with greed and wrong view ( $13+4+2=19$ ).

၄၄။ တထေဝ ဒုတိယ အသခြားရှိကေ လောဘမာနေနှုန်း။ (၁၁၉)

ဒုတိယအသခြားရှိကိုစိတ်၍ လောဘမာနနှင့်တကွ ထိုအညသမာန်း အကုသလသာဓရဏာ စေတသိက် တို့သည် ပေါင်းယူအပ်ကုန်သည်၏ အဖြစ်သို့ရောက်ကုန်၏။

Similarly, in the second unprompted consciousness, (the same seventeen are found together) with greed and conceit ( $13+4+2=19$ )

၄၅။ တတိယ တထေဝ ပီတိဝိုဇ္ဇာ လောဘဒို့ဟို သာ အဋ္ဌာရသ။ (၁၁၈)

တတိယအသခြားရှိကိုစိတ်၍ ပီတိသည်ကြော်အပ်ကုန်သော လောဘဒို့တို့နှင့်တကွ တဆဲရှစ်ပါးကုန်သော ထိုအညသမာန်း အကုသလသာဓရဏာစေတသိက်တို့သည်ပင် ပေါင်းယူအပ်ကုန်သည်၏ အဖြစ်သို့ရောက် ကုန်၏။

Similarly, in third unprompted consciousness, there are eighteen states, together with greed and wrong view but excluding zest ( $12+4+2=18$ )

၄၆။ စတုတွေ့ တထေဝ လောဘမာနေန။ (၂၁၈)

စတုတွေ့အသံးရိုကစိတ်၌ လောဘမာနှင့်တက္ခ ထိအညသမာန်း အကုသလသာဓရဏ စေတသိက် တို့သည်ပင် ပေါင်းယူအပ်ကုန်သည်၏အဖြစ်သို့ ရောက်ကုန်၏။

Similarly, in the fourth (there are eighteen) with greed and conceit ( $12+4+2=18$ )

၄၇။ ပဋိမ ပန် ပဋိယသမွယုတွေ့ အသံးရိုက ဒေါသေ၊ လူသာ၊ မစ္စရိယံ၊ ကုက္ဇာတိ စတူဟိ သဒ္ဓံး ပီတိဝဇ္ဇာ တေ ၆၀ ပီသတိဓမ္မာ သဂ္ဗယူနှီး။ (၃၁၂၀)  
လူသာ၊ မစ္စရိယံ၊ ကုက္ဇာတိ ပနေတွေ့ ပစွေကမေဝ ယောတော့ဗာနီ။

အဘို့တပါးကား၊ ပဋိမဖြစ်သော ပဋိယသမွယုတ်ဖြစ်သော အသံးရိုကစိတ်၌ ဒေါသင်း လူသာင်း မစ္စရိယင်း ကုက္ဇာင်း ဤသို့ လေးပါးသော စေတသိက်တို့နှင့် တက္ခ ပီတိသည် ကြည်အပ်ကုန်သော ၂၀-သော ထိအညသမာန်း အကုသလသာဓရဏ စေတသိက်တို့ကိုပင် ပေါင်းယူအပ်ကုန်၏။

အမှာစကားချပ်ညှပ်လိုက်းအံး၊ ဤ ၂၀-သော စေတသိက်တို့တွင် လူသာ မစ္စရိယ ကုက္ဇာတိကို တသီးတခြား တစ်ပါးစီသာ ယုံးဖော်ကုန်၏။

In the fifth unprompted consciousness, that associated with aversion, these twenty states enter into cobination ~ the above excluding zest but including the four: hatred, envy, avarice, and worry. But here envy, avarice and worry should be cobined separately ( $12+4+4=20$ ).

၄၈။ သသံးရိုက ပဋိကေပိ တထေဝ ထိနမိဒ္ဓန ပီသေသေတွာ ယောတော့ဗာနီ။ (၄-၅-၆၊ ၂၂-၂၀-၂၂)

သသံးရိုကစိတ် ငါးပါးအပေါင်း၌လည်း ထိအသံးရိုက၌ယဉ်ထိက်သော စေတသိက်တို့ကိုပင် ထိနမိဒ္ဓဖြင့် အထူးပြု၍ ယုံးဖော်ကုန်၏။

In the fifth prompted consciousness the above states should similarly be cobined with this difference, that sloth and toper are included. (Thus:21;21;20;20;22).

၄၉။ ဆန္ဒပီတိဝင်္ထိတာ ပန် အညသမာနာ ကောဒသ၊ အကုသလသာဓရဏာ စတ္တာရောစာတိ ပန္နရသ ဓမ္မာ ဥဒ္ဓစွဲသဟဂတေ သမ္မယူဇွန်။ (၄-၅-၆၊ ၂၂-၂၀-၁၅)

အဘို့တပါးကား၊ ဆန္ဒပီတိသည် ကြော်အပ်ကုန်သော အညသမာန်းတို့မည်သော ၁၁-ပါးတိုင်း သဗ္ဗာကုသလသာဓရဏာတို့မည်သော လေးပါးတိုင်း ဤ ၁၅-ပါးကုန်သော သဘောတရားတို့သည် ဥဒ္ဓစွဲသဟရှုတ်စိတ်၌ ယုံကုန်၏။

In the type of consciousness connected with restless fifteen mental states occur, namely, eleven ethically variable factors excluding desire and zest, and the four universal unwholesome factors ( $11+4=15$ )

၅၀။ ပိစိကိစ္စသဟဂတ်စိတ္တေ စ အဓိမေက္ခဝိရဟိတာ ပိစိကိစ္စသဟဂတာ တထေဝ ပန္နရသ ဓမ္မာ လူဗျာနီတိ။ (၇၁၅)

ပိစိကိစ္စသဟရှုတ်စိတ်၌ကား အဓိမေက္ခမှ ကင်းကုန်သော ပိစိကိစ္စနှင့် တက္ကဖြစ်ကုန်သော ၁၅-ပါးကုန်သော ထိုအညသမာန်း အကုသလသာဓရဏာစေတသိက်တို့ကိုပင် ကောင်းစွာရအပ်ကုန်၏။

In the type of consciousness connected with doubt fifteen states are similarly obtained by excluding decision and incorporating doubt ( $10+4+1=15$ )

သဗ္ဗာတ္တာပိ ဒ္ဒိဒသာကုသလစိတ္တပြုဒေသူ ပစ္စကံ ယောိုယာနာပိ ဂဏနဝတသန သတ္တဓဝဝ သက်ဟိတာ ဘဝန္တိတိ။

ဤသို့ အလုံးစုံသော အပြားအားဖြင့်လည်း ၁၂-ပါးသော အကုသိုလ်စိတ်တို့၌ အသီးအသီး ယုံုံးစေအပ်ကုန်သော်လည်း ဂဏန်းသချုပ်တို့၏ အပြားအားဖြင့် ခုနှစ်ပါး အပြားအားဖြင့်သာ ပေါင်းယူအပ်ကုန်သည် ဖြစ်ကုန်၏။ ဤသို့ ရအပ်ကုန်၏။

Thus altogether, for the twelve types of unwholesome consciousness, the combination becomes sevenfold when reckoned according to their different adjuncts.

## သက်ဟဂါထာ

၅၁။ ဧကူနိုင်သတိ အဋ္ဌာရသ၊  
ပိုသေကပိုင်သ ပိုသတိ။  
ဒွိုဝိုင်သ ပန္တရသေတိ၊  
သတ္တာဆ ကုသလေ နှံတာ။

အကုသလယောကိစေတသိက် ၁၄-ပါး

၅၂။ သာဓာရဏာ စ စတ္တာရော၊  
သမာနာ စ ဒသာပရော။  
စုဒ္ဓသေတေ ပဂ္ဂစ်။  
သဗ္ဗာကုသလာယောကိနော။

အကုသိုလိုစိတ်၌ သက်ဟနည်းတို့သည် ဧကူနိုင်သသက်ဟင်း အဋ္ဌာရသသက်ဟင်း ပိုသသက်ဟင်း  
ပိုသတိသက်ဟင်း ဒွိုဝိုင်သသက်ဟင်း ပန္တရသသက်ဟင်း ဤသို့ ခနစ်ပါးအပြားအားဖြင့် တည်ကုန်၏။

လေးပါးကုန်သော အကုသလသာဓာရဏာစေတသိက်တိုင်း အကုသလသာဓာရဏာ စေတသိက်မှ  
တပါးကုန်သော ဆယ်ပါးကုန်သော အညသမာန်းစေတသိက်တိုင်း ဤသို့ ဆယ့်လေးပါးကုန်သော  
ဤစေတသိက်တို့ကို အလုံးစုံသော အကုသိုလ်စေတသိက်တို့နှင့် ယုဉ်ကုန်၏ဟူ၍ ဆိုအပ်ကုန်၏။

Nineteen, eighteen, twenty, twenty-one, twenty, twenty-two, fifteen - thus they stand in seven ways in the unwholesome consciousness.

These fourteen mental states - namely, the four unwholesome universals and ten variables - are said to be associated with all the unwholesome types of consciousness.

## အဟိတ်စိတ် သက်ဟနည်း ၄-ပါ:

၅၃။ အဟောတုကေသု ပန် ဟသနစိတ္တေ တာဝ ဆန္ဒဝိုင်တာ အညသမာနာ ဒွိဒါသ ဓမ္မာ သက်ဟံ  
ဂုဏ်။ (၁၁၂)

အဘို့တပါးကား၊ အဟိတ်စိတ်တို့တွင် (ရှေ့ဇွဲခသည်တို့မှ) ရျေးဦးစွာ (ညွှန်ပြထိက်ကုန်သော)  
ဟသိတ္တုပွဲစိတ်၌ ဆန္ဒကြုံအပ်ကုန်သော အညသမာန်းတို့မည်သော ၁၂-ပါးကုန်သော သဘောတရားတို့သည်  
ပေါင်းယူအပ်ကုန်သည်၏ အဖြစ်သို့ရောက်ကုန်၏။

In the rootless types of consciousness, first in the smile-producing consciousness twelve ethically variable states, excluding desire, enter into combination (7+5=12).

၅၄။ တထာ ပေါ်နွှေ့နစိတ္တေ ဆန္ဒ,ပိတိဝိုင်တာ။ (၁၁၉)

ရှေ့ဇွဲစိတ်၌ ဆန္ဒ,ပိတိသည် ကြုံအပ်ကုန်သော ထိုအညသမာန်းစေတသိက်တို့သည် ပေါင်းယူအပ်  
ကုန်သည်၏ အဖြစ်သို့ရောက်ကုန်၏။

Likewise they occur in the determining consciousness, excluding desire and zest (7+7=11)

၅၅။ သုခသန္တိရဏေ ဆန္ဒ,ဝိရီယဝိုင်တာ။ (၂၁၁)

သုခသန္တိရဏေစိတ်၌ ဆန္ဒ,ဝိရီယ ကြုံအပ်ကုန်သော ထိုအညသမာန်းစေတသိက်တို့သည် ပေါင်းယူ  
အပ်ကုန်သည်၏ အဖြစ်သို့ရောက်ကုန်၏။

In the investigation consciousness accompanied by joy, all those except desire and energy occur (7+4=11)

၅၆။ မနောဓာတုတို့ကာဟောတုက ပဋိသန္တိယုဂင္း ဆန္ဒ,ပိတိ,ဝိရီယဝိုင်တာ။ (၃၁၀)

မနောဓာတ်သုံးပါး၊ အဟိတ်ပဋိသန္တိအစုံ၌ ဆန္ဒ၊ ပိတိ၊ ဝိရီယသည် ကြုံအပ်ကုန်သော  
ထိုအညသမာန်း စေတသိက်တို့သည် ပေါင်းယူ အပ်ကုန်သည်၏ အဖြစ်သို့ရောက်ကုန်၏။

In the triple mind element and in the pair of rootless rebirth-linking types all those except desire, zest and energy occur (7+3=10).

၅၇။ ဒိပဋ္ဌိညာကော ပကိဏ္ဍကဝိတာ တေယာဝ သဂံယန္တိတိ။ (၃၁၀)

ဒွေပဋ္ဌိညာက် ၁၀-မြဲ ပကိဏ္ဍးစေတသိက်သည် ကြည်အပ်ကုန်သော ထိအညသမာန်း  
စေတသိက်တို့သည် ပေါင်းယူအပ်ကုန်သည်၏ အဖြစ်သို့ရောက်ကုန်၏။

In the two types of fivefold sense consciousness, all those enter into combination except the occasinals (7).

သဗ္ဗာတ္ထာပိ အဋ္ဌာရသ အဟေတုက ဂဏေနဝသေန စတုဓာဝ သဂံဟော ဟောတိတိ။

ဤသို့ အလုံးစုံသောအပြားအားဖြင့်လည်း အဟိတ်စိတ်တို့၏ ဂဏေးသချုံးအပြားအားဖြင့်  
လေးပါးအပြားအားဖြင့်သာလျှင် ပေါင်းယူခြင်းသည် ဖြစ်၏။ ဤသို့ ရအပ်ကုန်၏။

Thus altogether, for eighteen types of rootless consciousness, the combinations, numerically considered, constitute four groups.

### သဂံဟဂါထာများ

၅၈။ ဒိဒိဒသကာဒသ ဒသ၊  
သတ္တစာပိ စတုဗြိဇား၊  
အဋ္ဌာရသာဟေတုကေသူ၊  
စိတ္တပြုဒေသူ သဂံဟော။

တဆဲရှစ်ပါးသောအဟိတ်ဟုဆိုအပ်ကုန်သော ဥပါဒ်သောစိတ်တို့၏ သဂံဟနည်းသည်  
ဒိဒိသသဂံဟင်း ဇကာဒသသဂံဟင်း ဒသသဂံဟင်း သတ္တသဂံဟင်း ဤသို့ လေးပါးအပြားရှိ၏။

Twelve, eleven, ten, seven - thus the combination in the eighteen rootless types of consciousness if fourfold.

၅၉။ အဟေတုကေတု သမ္ပတ္တ၊  
သတ္တ သေသာ ယထာရဟံ။  
ကူတိ စိတ္တာရတော ဂုဏ္ဍာ၊  
တေတ္တိးသဝိဓ သဂ်ဟော။

အလုံးစုံကုန်သော အဟိတ်စိတ်တို့၏ ခုနစ်ပါးသော သမ္ပစိတ္တသာဓရဏာစေတသိက်တို့သည်  
ယဉ်ကုန်၏။ သမ္ပစိတ္တသာဓရဏာမှ ကြွင်းကုန်သော ပကိဏ်းစေတသိက်တို့သည် ယဉ်ထိက်သည်အားလျော်စွာ  
(ယဉ်ကုန်၏) ဤသို့ အကျယ်အားဖြင့် ၃၃-ပါးအပြားရှိသော သဂ်ဟနည်းကို ဆိုအပ်ပြီ။

In all the rootless the seven (universals) occur. The rest (the occasinals) arise according to typ. Thus in detail the cobination are told in thirty-three ways.

### စေတသိက်ကို စိတ်နှင့်အမျှ ရေတွက်ခြင်း

၆၀။ ကူတ္တံ့ စိတ္တာဝိယုတ္တာနံ့၊  
သမ္ပယောဂဋ္ဌ သဂ်ဟံ့။  
ဥတ္တာ ဘေး ယထာယောဂံ့၊  
စိတ္တာန သမမှုဒ္ဒိုသော။

ဤသို့အပ်ပြီးသော အပြားအားဖြင့် စိတ်နှင့်မကွေမကွာယဉ်ကြကုန်သော စေတသိက်တို့၏  
သမ္ပယောဂနည်းကိုင်း သဂ်ဟနည်းကိုင်း သိပြီးသည်ရှိသော ယဉ်ထိက်သည်အားလျော်စွာ ယဉ်ရာဟိတ်နှင့်  
အရေအတွက်ညီမျှသော အပြားကို ထုတ်ပြရာ၏။

Understanding thus the associations and cobination of mental adjunts, let one explain their classification through their union with consciousness as is fit.

ကူတိ အဘိဓမ္မတ္တသဂ်ဟော စေတသိကသဂ်ဟဝိဘာဂေါ် နာမ ဒုတိယော ပရိစွဲဒေါ်။

အဘိဓမ္မတ္တသို့ဟု စေတသိကသဂ်ဟဝိဘာဂည်သော နှစ်ပိုင်းတို့၏ပြည့်ကြောင်းဖြစ်သော  
အပိုင်းသည် ပြီးပြီး။

Thus ends the second chapter in the Manual of Abhidhamma entitled the Compendium of Mental Factors.

## ပကိုယ်းပိုင်း

### ပဋိညာဉ်

၁။ သမ္မယုတ္တာ ယထာ ယောဂံ၊  
တေပညာသ သဘာဝတော့။  
စိတ္တစေတသီကာ ဓမ္မာ၊  
တေသံ ဒါနိ ယထာရဟံ။

ယုံးထိုက်သည်အားလျှော့စွာ အညီအမျှ ဓကုပ္ပါဒတာ အစရိသော အပြားတိုဖြင့် ယုံးကြကုန်သော  
မိမိ မိမိ၏ လက္ခဏာအားဖြင့် ၅၃-ပါးသော စိတ်စေတသီက်ဖြစ်ကုန်သော သဘောတရားတို့ကို  
(အကျယ်ပြအပ်ကုန်ပြီ)။

Having explained accordingly the fifty-three associated states - consciousness and mental factors - with respect to their intrinsic nature,

### မာတိကာ

၂။ ဝေဒနာဟောတူတော့ ကိစ္စာ၊  
ဒွိုရာလမ္မဏာ ဝတ္ထုတော့။  
စိတ္တပြီဒဝသေနေဝါ၊  
သဂ္ဗာဟော နာမ နီယတော့။

ယခုအခါ၌ ထိုင်းဆဲသုံးပါးသော သဘောတရားတို့၏ ထိုက်သည်အားလျှော့စွာ ဝေဒနာအပြား  
ဟိတ်အပြားဖြင့်လည်းကောင်း ကိစ္စအပြား ဒွိုရအပြား အာရုံအပြား ဝတ္ထုအပြားအားဖြင့်လည်းကောင်း  
ပေါင်းစုရောဖြမ်းပြသော ပကိုယ်ကသဂ္ဗာဟို စိတ်၏အစွမ်းဖြင့်သာ ဆောင်ပြအပ်၏။

now, taking consciousness alone, we will deal concisely with its classification by way of feeling, roots, functions, doors, objects, and bases.

## ဝေဒနာသင်္ကာ

### ဝေဒနာ ၃-ပါးနှင့် ၅-ပါး

၁။ တဗ္ဗာ ဝေဒနာသင်္ကာဟော တာဝ တို့ဝါး ဝေဒနာ သုခံ ဒုက္ခံ အခုက္ခမသုခါစေတိ၊ သုခံ၊ ဒုက္ခံ၊ သောမနာသံ၊ ဒေါမနာသံ၊ ဥပေကွာတိ စ ဘေဒန ပန ပဋိဆ ဟောတိ။

ထိုခြောက်ပါးသော သင်္ကာတို့တွင် ဟောတုသင်္ကာစသည်မှ ရှေးဦးစွာ(ညွှန်ပြအပ်သော) ဝေဒနာသင်္ကာ၌ (ရတိက်သောဝေဒနာသည်) သုခဝေဒနာင်း၊ ဒုက္ခံဝေဒနာင်း၊ အခုက္ခမသုခဝေဒနာင်း ဤသို့ သုံးပါးအပြား ရှု၏။ တနည်းကား - သုခဝေဒနာင်း၊ ဒုက္ခံဝေဒနာင်း၊ သောမနာသုဝေဒနာင်း၊ ဒေါမနာသုဝေဒနာင်း၊ ဥပေကွာဝေဒနာင်း၊ ဤသို့ လူနှေ့အပြားအားဖြင့် ငါးပါးပြားသည် ဖြစ်၏။

In the compendium of feeling there are first three kinds of feeling, namely, pleasant, painful, and that which is neither painful nor pleasant. Again, feeling is analyzed as five fold: pleasure, pain, joy, displeasure, and equanimity.

### ဝေဒနာဖြင့် စိတ်ကိုဝေဖော်ခြင်း

J။ တဗ္ဗာ သုခသဟဂါတ် ကုသလဝိပါက် ကာယဝိညာဏမေကမေ။  
တထာ ဒုက္ခံသဟဂါတ် အကုသလဝိပါက်။ (J-J-J-J)

ထိုငါးပါးသော ဝေဒနာတို့တွင် သုခဝေဒနာနှင့် တကွဖြစ်သောစိတ်သည် ကုသလဝိပါက်ဖြစ်သော ကာယဝိညာဏ်စိတ်တရုသာတည်း။ ဒုက္ခံဝေဒနာနှင့်တကွဖြစ်သောစိတ်သည် အကုသလဝိပါက်ဖြစ်သော ကာယဝိညာဏ်စိတ်တရုသာတည်း။

Of them, wholesome-resulant body-consciousness is the only one accompanied by pleasure. Similarly, unwholesome-resulant body-consciousness is the only one accompanied by pleasure.

၃။ သောမနသုသဟဂတစိတ္ထာနိ ပန လောဘမူလာနိ စတ္ထာရိ၊ ဒ္ဓါဒသကာမာဝစရသောဘနာနိ၊ သူခသနှီရဏ  
ဟသနာနိ စ ဒွေတိ အဋ္ဌာရသ ကာမာဝစရ သောမနသု သဟဂတစိတ္ထာနိ စေ ပဋ္ဌမဒုတိယတတိယ  
စတုတ္ထာနသ၏တာနိ စတုစတ္ထာလီသ မဟရှတလောကုတ္ထရစိတ္ထာနိ စေတိ ဒ္ဓါသဋ္ဌိပောနိ ဘဝနှီ။ (၆၂)

အဘို့တပါးကား၊ သောမနသုဝဝေဒနာနှင့် တက္ကဖြစ်ကုန်သော စိတ်တို့သည် လေးပါးကုန်သော  
လောဘမူစိတ်တို့င်း၊ ၁၂-ပါးကုန်သော ကာမာဝစရသောနှစ်တို့င်း၊ နှစ်ပါးကုန်သော သောမနသု  
သနှီရဏစိတ် ဟသိတ္ထပိဒိစိတ်တို့င်း၊ ဤသို့ ၁၈-ပါးကုန်သော ကာမာဝစရသောမနသုသဟရှတ်စိတ်တို့  
င်း၊ ပထမရျာန် ဒုတိယရျာန် တတိယရျာန် စတုတ္ထရျာန်ဟု ဆိုအပ်ကုန်သော ၄၄-ပါးသော  
မဟရှတ်လောကုတ္ထရာစိတ်တို့င်း ဤသို့ ၆၂-ပါး အပြားရှိကုန်သည် ဖြစ်ကုန်၏။

There are sixty-two kinds of consciousness accompanied by joy, namely: (a) eighty types of sense-sphere consciousness - four rooted in greed, twelve types of sense-sphere beautiful consciousness, the two (rootless) types, i.e. joyful investigating and smiling consciousness (4+12+4);  
(b) forty-four types of sublime and supramundane consciousness pertaining to the first, second, third, and fourth jhānas(12+32).

၄။ ဒေါမနသုသဂတစိတ္ထာနိ ပန ဒွေ ပဋ္ဌိယသမွယုတ္ထစိတ္ထာနေဝါ။ (၂)

အဘို့တပါးကား၊ ဒေါမနသုဝဝေဒနာနှင့် တက္ကဖြစ်သောစိတ်တို့သည် နှစ်ပါးကုန်သော ပဋ္ဌိယသမွယုတ်  
စိတ်တို့သာတည်း။

Only the two types of consciousness connected with aversion are accompanied by displeasure.

၅။ သေသာနိ သဗ္ဗာနိပိ ပဋ္ဌိပညာသ ဥပေက္ခသဟဂတစိတ္ထာနေဝါတိ။ (၅၅)

ဆိုအပ်ပြီးသည်မှ ဤငြွင်းကုန်သော အလုံးစုံလည်းဖြစ်ကုန်သော ၅၅-ပါးသည် ဥပေက္ခဝဝဒနာနှင့်  
တက္ကဖြစ်သော စိတ်တို့ချည်းသာတည်း။ ဤကား ဝဝနာအပြားအားဖြင့် ပေါင်းယူရောဂါ်ခြင်းတည်း။

All the remaining fifty-five types of consciousness are accompanied by equanimity.

## သံဟဂါထာများ

၆။ သူခံ ဒုက္ခမှပေါ်ဘတိ၊  
တိဝိဇာ တတ္ထ ဝေဒနာ။  
သောမနသုံး ဒေါမနသုံး-  
မိတိဘေဒနေ ပဋိဓာ။

၇။ သူခမေကတ္ထ ဒုက္ခဗ္ဗာ၊  
ဒေါမနသုံး ဒွေယေ ဦးတံ့။  
ဒွဲသုံးသူ သောမနသုံး၊  
ပဋိပညာသကေတရာ။

ထိုဝေဒနာသုံးဟု (ရထိက်ကုန်သော) ဝေဒနာတို့သည် သုဝေဒနာင်း ဒုက္ခဝေဒနာင်း  
ဥပေါ်ဘဝေဒနာင်း ဤသို့ သုံးပါးအပြားရှိကုန်၏။ သောမနသုံးဝေဒနာင်း ဒေါမနသုံးဝေဒနာင်း  
ဤနှစ်ပါးကိုထည့်၍ လူနှော်အားဖြင့် ငါးပါးပြားကုန်၏။

Feeling, therein, is three fold, namely, pleasure, pain, and equanimity. Together with joy and displeasure it is fivefold.

သုဝေဒနာသုံးင်း ဒုက္ခဝေဒနာသုံးင်း တရာေသာကာယဝိညာက်စိတ်၌ တည်၏ (ယဉ်၏)။  
ဒေါမနသုံးဝေဒနာသုံး စိတ်နှစ်ပါးအပေါင်း၌ စိတ်နှစ်ပါးအပေါင်း၌ တည်၏။ သောမနသုံးဝေဒနာသုံး  
၆၂-ပါးသောစိတ်၌ တည်၏။ ဆိုအပ်ပြီးမှ တပါးသာ ဥပေါ်ဘဝေဒနာသုံး ၅၅-ပါးသောစိတ်၌ တည်၏။

Pleasure and pain are each found in one, displeasure in two, joy in sixty-two, and the remaining (i.e. equanimity) in fifty-five.

## ဟေတုသက်ဟ

### ဟိတ် ၆-ပါး

၁၀။ ဟေတု သက်ဟ ဟေတု နာမ လောဘော, ဒေါသော, မောဟော, အလောဘော, အဒေါသော,  
အမောဟော စာတိ ဆုံးစာ ဘဝနီ။

ဟေတုသက်ဟ၌(ရထိက်ကုန်သော) ဟိတ်တို့မည်သည် လောဘင်း၊ ဒေါသင်း၊ မောဟင်း၊  
အလောဘင်း၊ အဒေါသင်း အမောဟင်း ဤသို့ ၆-ပါးအပြားရှိကုန်သည် ဖြစ်ကုန်၏။

In the compendium of roots there are six roots, namely, greed, hatred, delusion, non-greed, non-hatred, and non-delusion.

### ဟိတ်ဖြင့် စိတ်ကိုဝေဖွင့်ခြင်း

၁၁။ တထ္ထ ပဋိရာဝဇ္ဇန ဒိပဋိပိဉာဏ သမ္မိန္ဒန သန္တရဏ ဝါ၌မ္မန ဟသနဝသန အဋ္ဌရသ  
အဟေတုကိုတွေ့နို နာမ။ (၁၈)

ထိုဟေတုသက်ဟ၌ ပဋိရာဝဇ္ဇန်း၊ ဒွေးပဋိပိဉာဏ်၊ သမ္မိန္ဒန်းဒွေး၊ သန္တရဏသုံးခု၊ ဂုဇ္ဇာ၊  
ဟသနပိုဒ်တို့၏ အပြားအားဖြင့် ၁၈-ပါးသောစိတ်တို့သည် အဟိတ်စိတ်တို့မည်၏။

Therein, eighteen types of consciousness are without roots, namely, five-door adverting, the two sets of five-fold sense consciousness, receiving, investigation, determinin, and smiling ( $1+5+5+2+3+1+1$ ).

၁၂။ သေသာနိ သဗ္ဗာနိပိ ဇကသတ္တတိ စိတ္တာနိ သဟေတုကာနေ။ (၇၁)

ကြွင်းကုန်သော အလုံးစုံလည်းဖြစ်ကုန်သော ၇၁-ပါးသော စိတ်တို့သည် သဟိတ်စိတ်တို့ချည်းသာတည်း။

All remaining seventy-one types of consciousness are with roots.

၁၃॥ တွေ့ပါ ဒွေ မောမူဟစိတ္တာနိ ဇကဟေတုကာနိ။ (၂)

ထိသဟိတ်စိတ်တို့တွင်လည်း နှစ်ပါးကုန်သော မောမူစိတ်တို့သည် ဇကဟိတ်စိတ်တို့တည်း။

Of them the two types of consciousness associated with sheer delusion have only one root.

၁၄॥ သေသာနိ ဒသ အကုသလစိတ္တာနိ စေဝ ဉာဏ်ပို့ယူတွေ့နိ ဒွိဒသ ကာမာဝစရသောဘနာနိ စေတိ  
ဒွို့သတိ ဒွို့ဟေတုကိစိတ္တာနိ။ (၂၂)

မောမူဒွေးမှ ကြွင်းကုန်သော ဆယ်ပါးကုန်သော အကုသိုလ်စိတ်တိုင်း ဉာဏ်ပို့ယူတ်ဖြစ်ကုန်သော  
၁၂-ပါးကုန်သော ကာမာဝစရသောဘနိစိတ်တိုင်း ဤသို့ ၂၂-ပါးသည် ဒွို့ဟိတ်စိတ်တို့တည်း။

The remaining ten unwholesome types of consciousness and the twelve sense-sphere beautiful types of consciousness dissociated from knowledge- thus totalling twenty-two-are with two roots.

၁၅॥ ဒွိဒသ ဉာဏသမွယ့်တွ ကာမာဝစရသောဘနာနိ စေဝ ပဋိတို့သ မဟဂုတဲလောကုတ္တရစိတ္တာနိ စေတိ  
သတ္တစတ္တာလီသ တိဟေတုက စိတ္တာနိတို့။ (၄၇)

၁၂-ပါးကုန်သော ဉာဏသမွယ့်ကာမာဝစရစိတ်တိုင်း၊ ၃၅-ပါးသော မဟဂုတ်၊ လောကုတ္တရ  
စိတ်တိုင်း၊ ဤသို့ ၄၇-ပါးသည် တိဟိတ်စိတ်တို့တည်း။ ဤကား ဟိတ်အပြားအားဖြင့် စိတ်တို့ကို  
ပေါင်းယူခြင်းတည်း။

The twelve sense-sphere beautiful types of consciousness associated with knowledge - and the thirty-five sublime and supramundane types of consciousness- thus totalling forty-seven-are with three roots.

## သံဟဂါထာများ

၁၆။ လောဘော ဒေါသာ စ မောဟောစ।  
 ဟောတူ အကုသလာ တယော။  
 အလောဘာ ဒေါသာ မောဟာ စ।  
 ကုသလာ ဗျာကတာ တထာ။

အကုသိုလ်ဖြစ်ကုန်သော ဟိတ်တို့သည် လောဘင်း ဒေါသင်း မောဟင်း (ဤသို့) သုံးပါးတို့တည်း။  
 ကုသိုလ်အဗျာကတဖြစ်ကုန်သော ဟိတ်တို့သည် အလောဘင်း အဒေါသင်း အမောဟင်း (ဤသို့)  
 တို့သုံးပါးစီတို့တည်း။

Greed, hatred, and delusion are the three unwholesome roots. Non-greed, non-hatred, and non-delusion are (the three roots that are) wholesome and indeterminate.

၁၇။ အဟောတူကာဋ္ဌာရသေက–  
 ဟောတူကာ ဒွဲ ဒွိုဝိသတိ။  
 ဒွိုဟောတူကာ မတာ သတ္တာ၊  
 စတ္တာလီသ တိဟောတူကာ။

အဟိတ်စိတ်တို့ကို ၁၈-ပါးတို့ဟူ၍ သိအပ်ကုန်၏။ ဧကဟိတ်စိတ်တို့ကို J-ပါးတို့ဟူ၍ သိအပ်  
 ကုန်၏။ ဒွိုဟိတ်စိတ်တို့ကို JJ-ပါးတို့ဟူ၍ သိအပ်ကုန်၏။ တိဟိတ်စိတ်တို့ကို D7-ပါတို့ဟူ၍ သိအပ်  
 ကုန်၏။

It should be understood that eighteen (types of consciousness) are without roots, two with one root, twenty-two with two roots, and forty-seven with three roots.

## ကိစ္စသဂ်ဟ

### ကိစ္စ ၁၄-ပါး

၁၈။ ကိစ္စသဂ်ဟ ကိစ္စဘန်းမ ပဋိသန္တာ ဘဝ၏ ဝဇ္ဇန ဒသန သဝန ယာယန သာယန ပုသန သမ္မတိန္တန သန္တရဏ ဝေါ်ဖွန့် ၇၀န တဒါရမ္မဏ စုတိဝသန စုဒ္ဓသဝိဓရန ဘဝန္တာ။

ကိစ္စသဂ်ဟ၏ (ရတိက်ကုန်သော) ကိစ္စတို့သည် ပဋိသန္တာကိစ္စ ဘဝင်ကိစ္စ အဘဝဇ္ဇန်းကိစ္စ ဒသနကိစ္စ သဝနကိစ္စ ယာယနကိစ္စ သာယနကိစ္စ ပုသနကိစ္စ သမ္မတိန္တာကိစ္စ ဝေါ်ဘက်စ္စ ဘောက်စ္စ တဒါရုံကိစ္စ စုတိကိစ္စတို့၏ အပြားအားဖြင့် ၁၃၄-ပါး အပြားရှိကုန်သည် ဖြစ်ကုန်၏။ (ဉ်၌ ဝသ-သဒ္ဓာ အပြားဟု အမိပ္ပါယ်ရှိသည်)

In the compendium of functions there are fourteen functions, namely: (1) rebirth-linking, (2) life-continuum, (3) advertizing, (4) seeing, (5) hearing, (6) smelling, (7) tasting, (8) touching, (9) receiving, (10) investigation, (11) determining, (12) javana, (13) registration, and (14) death.

### ဌာန ၁၀-ပါး

၁၉။ ပဋိသန္တာ ဘဝ၏ ဝဇ္ဇန ပဋိညာဏ္ဍာနာဒီဝသန ပန တေသံ ဒသဓ ဌာနဘေး၏ ဝေါ်တဗ္ဗာ။

အဘို့တပါးကား ပဋိသန္တာန ဘဝင်္ဂာန အဘဝဇ္ဇန်းဌာန ပဋိညာဏ္ဍာန အစရှိသည်တို့၏ အပြားအားဖြင့် ဌာနတို့၏ အပြားကို သိထိုက်၏။

Their further clasification should be understood by way of stage as tenfold, namely: (1) rebirth-linking, (2) life-continuum, (3) advertizing, (4) fivefold sense consciousness, and so forth.

## ကိစ္စာနတိဖြင့် စိတ်ကို ပေါ်ခြင်း

၂၀။ တထူ ဒွေ ဥပော်သဟဂဲတ သန္တရဏာနိ စေဝ အဋ္ဌမဟာဝိပါကာနိ စ နဝ ရူပါရူပဝိပါကာနိ စေတိ ဓကူနဝိသတိ စိတူဘန် ပဋိသန္တီ ဘဝင် စုတိကိစ္စာနိ နာမ။ (၁၉)

ထိကိစ္စသဂံဟ၍ (ထိကိစ္စသဂံဟတို့တွင်) နှစ်ပါးကုန်သော ဥပော်သဟဂဲတ သန္တရဏာစိတ်တိုင်း ရှစ်ပါးကုန်သော မဟာဝိပါက်စိတ်တိုင်း ကိုပါးကုန်သော ရူပဝိပါက် အရူပဝိပါက်စိတ်တိုင်း ဤသို့ တခုယှဉ်နှစ်ဆယ်သောစိတ်တို့သည် ပဋိသန္တီကိစ္စ ဘဝင်ကိစ္စ စုတိကိစ္စရှိသော စိတ်တို့မည်၏။

Of them, nineteen types of consciousness perform the functions of rebirth-linking, life-continuum, and death. They are: two types of investigating consciousness accompanied by equanimity; eight great resultants; and nine fine-material-sphere and immaterial-sphere resultants ( $2+8+9=19$ )

၂၁။ အဘဝဇ္ဇနကိစ္စာနိ ပန ဒွေ။ (၂)

အဘို့တပါးကား၊ အဘဝဇ္ဇန်းကိစ္စရှိသောစိတ်တို့သည် နှစ်ပါးတို့တည်း။

Two perform the function of advertizing.

၂၂။ တထာ ဒသနသဝန်ဟာယနသာယနဖုသန သမ္မံ့နှစ်နကိစ္စာနိ စ။ (၂)

ဒသနကိစ္စ သဝနကိစ္စ ဟာယနကိစ္စ သာယနကိစ္စ ဖုသနကိစ္စရှိသောစိတ်တို့သည် ထိုအတူ နှစ်ပါးစီတို့တည်း။

Similary, two perform each of the functions of seeing, hearing, smelling, tasting, touching, and receving.

၂၃။ တိုကို သန္တရဏာ ကိစ္စာနိ။ (၃)

သန္တရဏာကိစ္စရှိသောစိတ်တို့သည် သုံးပါးတို့တည်း။

Three perform the function of investigating.

၂၄။ မနေ့ချွိရာဝွှနမော ပဋိဒ္ဓရ ဝါဒ္ဓဗုဒ္ဓကိစ္စ သာတော်။ (၁)

မနေ့ချွိရာဝွှန်းသည်ပင် ပဋိဒ္ဓရအရာ၏ ဂုဏ္ဍာကိစ္စကို ပြီးစေ၏။

The mind door adverting consciousness performs the function of determining in the five sense door.

၂၅။ အာဝဇ္ဇာဒ္ဓယဝွှဲတာန် ကုသလာကုသလဖလကိရိယစိတ္တာန် ပဋိပညာသဇေနကိစ္စာန်။ (၅၅)

အာဝဇ္ဇာန်းဒွေးသည် ကြံုံးအပ်ကုန်သော ၅၅-ပါးသော ကုသိုလ် အကုသိုလ် ဖိုလ် ကြံယာစိတ်တို့သည် အောက်စွဲရှိသော စိတ်တို့မည်၏။

With the exception of the two types of adverting consciousness, the fifty-five types of unwholesome, wholesome, fruition and functional consciousness perform the function of javana.

၂၆။ အငွေ မဟာဝိပါကန် စော သန္တိရဏ္ဏတ္ထယွေတိ ဇကာဒသတဒါရမ္မဏစိတ္တာန်။ (၁၁)

ရှစ်ပါးကုန်သော မဟာဝိပါက်စိတ်တို့ငှင့် သန္တိရဏ္ဏသုံးပါးအပေါင်းငှင့် ဤသို့ တဆယ့်တပါးသောစိတ်တို့သည် တဒါရုံကိစ္စရှိသောစိတ်တို့မည်၏။

The eight great resultants and the three types of investigating consciousness, totaling eleven, perform the function of registration.

### ဆိုင်ရာစိတ်တို့ တပ်နိုင်သည့် ကိစ္စများ

၂၇။ တေသူ ပန် ဒွေး ဥပေါ်သဟဂတသန္တိရဏ္ဏစိတ္တာန် ပဋိသန္တိဘဝ်စုတိ တဒါရမ္မဏ သန္တိရဏ္ဏဝသေန ပဋိကိစ္စာန်နာမ။ (၅၅)

အပေါင်းကို ပြေားအံ့၊ ထိုဆိုင်ရာ ကိစ္စရှိသော စိတ်တို့တွင် ဥပေါ်သဟဂတ် သန္တိရဏ္ဏစိတ်တို့သည် ပဋိသန္တ့ ဘဝ် စုတိ တဒါရုံ သန္တိရဏ္ဏကိစ္စတို့၏ အပြားအားဖြင့် ၅-ကိစ္စရှိသော စိတ်တို့မည်၏။

Of them, the two types of investing consciousness accompanied by equanimity perform five functions - reberth-linking, life-continuum, death, registration, and investigating.

၂၈။ မဟာဝိပကာနိ ပဋိသန္ဓိဘဝ်စုတိ တဒါရမ္မကေဝယေန စတုကိစ္စာနိနာမ။(၄၈)

ရှစ်ပါးကုန်သော မဟာဝိပါက်စိတ်တို့သည် ပဋိသန္ဓိ ဘဝ် စုတိ တဒါရုံကိစ္စာတို့၏ အပြားအားဖြင့် ၄-ကိစ္စရှိသော စိတ်တို့မည်၏။

The eight great resultants perform four functions - reberth-linking, life-continuum, death, and registration.

၂၉။ မဟာဂုတ်ပါကာနိ နှစ် ပဋိသန္ဓိဘဝ်စုတိဝယေန တိကိစ္စာနိနာမ။(၃၁၉)

ကိုပါးကုန်သော မဟာဂုတ်ပါက်စိတ်တို့သည် ပဋိသန္ဓိ ဘဝ် စုတိကိစ္စာတို့၏ အပြားအားဖြင့် ၃-ကိစ္စရှိသော စိတ်တို့မည်၏။

The nine sublime resultants perform three functions - reberth-linking, life-continuum, and death.

၃၀။ သောမနသုသန္ဓိရဏံ သန္ဓိရဏတဒါရမ္မကေဝယေန ဒုကိစ္စံ။ (၂၁၁)

သောမနသုသန္ဓိရဏစိတ်သည် သန္ဓိရဏ,တဒါရုံတို့၏ အပြားအားဖြင့် နှစ်ကိစ္စရှိသောစိတ်တို့မည်၏။

The investigating consciousness accompanied by joy performs two functions - investigating and registration.

၃၁။ တထာ ဝေါဇ္ဈဌ္ဇနံ ဝေါဇ္ဈဌ္ဇနာဝဇ္ဇနဝယေန။ (၂၁၁)

ဝေါဇ္ဈဌ္ဇ(မနောဒါရာဝဇ္ဇန်း)စိတ်သည် ဝေါဇ္ဈဌ္ဇကိစ္စ အာဝဇ္ဇန်းကိစ္စတို့၏ အပြားအားဖြင့် ထိုအတူ နှစ်ကိစ္စရှိ၏။

Similarly, the determining consciousness perform two functions - determining and advertizing.

၃၂။ သေသာနိ ပန သဗ္ဗာနိပိ ဝေနမနောဓတုတိက ဒိပဋိညာဏာနိ ယထာသမ္မဝမေဝကိစ္စာနိတိ။ (၁၉၈)

အဘို့တပါးကား၊ ဆိုအပ်ပြီးမှ ကြော်းကုန်သော အလုံးစုံလည်းဖြစ်ကုန်သော ဇော်-၅၅၊  
မနောဓတ်သုံးပါး၊ ဒွေးပဋိညာဏ် ၁၀-တို့သည် ဖြစ်သင့်သည်အားလော်စွာ တကိစ္စစီရိသော စိတ်တို့မည်၏။  
ဤကား ကိစ္စအပြားအားဖြင့် စိတ်တို့ကို ပေါင်းယူခြင်းတည်း။

All the remaining types of consciousness - javana, the triple mind element, and the two types of five fold sense consciousness - perform only one function as they arise.

### သင်္ကာဂါထာများ

၃၃။ ပဋိသန္ဓာယယော နာမ၊  
ကိစ္စဘေဒန စုံခြား။  
ဒသဓာ ဌာနဘေဒန၊  
စိတ္တာပြုဒါ ပကာသိတာ။

ပဋိသန္ဓာအစရိသည်မည်ကုန်သော စိတ်တို့ကို ကိစ္စတို့၏ အပြားအားဖြင့် ၁၄-ပါးတို့ဟူ၍လည်းကောင်း၊  
ဌာနတို့၏ အပြားအားဖြင့် ဆယ်ပါးပြားကုန်၏ ဟူ၍လည်းကောင်း ပြအပိကုန်၏။

The types consciousness are declared to be forteen according to functions such as rebirth-linking and fo forth, and ten according to analysis by stages.

၃၄။ အဋ္ဌသဋ္ဌ တထာ ဒွေ ၈၊  
နဝါဋ္ဌ ဒွေ ယထာက္ခမံး။  
ဇက ဒို့ တိ စတု ပဋ္ဌ၊  
ကိစ္စဌာနာနိ နိဒ္ဓိသော။

တကိစ္စ တဌာန၊ နှစ်ကိစ္စ နှစ်ဌာန၊ သုံးကိစ္စ သုံးဌာန၊ လေးကိစ္စ လေးဌာန၊ ငါးကိစ္စ ငါးဌာနရှိသော  
စိတ်တို့တို့ကို အကြောင်ကြောင် အစဉ်ရှိတိုင်း ၆၈-ပါးဟူ၍လည်းကောင်း ထိုမှတပါး နှစ်ပါးတို့ဟူ၍လည်းကောင်း  
ကိုပါးတို့ဟူ၍လည်းကောင်း ရှစ်ပါးတို့ဟူ၍လည်းကောင်း နှစ်ပါးတို့ဟူ၍လည်းကောင်း ဧည့်ပြရာ၏။

It is stated that those which perform one function are sixty-eight; two functions, two; three functions, nine; four function, eight; and five functions, two respectively.

## ဒ္ဓါရသဂ္ဗာ

### ဒ္ဓါရ ၆-ပါး

၃၇။ ဒ္ဓါရသဂ္ဗာ ဒ္ဓါရဘန်းနာမ စက္ချခိုရုံ သောတဒ္ဓိရုံ ယာနဒ္ဓိရုံ မနေ့ခွဲရန္တိ  
ဆုံးစာန် ဘဝနှိုး။

ဒ္ဓါရသဂ္ဗာ၏ (ရထိက်ကုန်သော) ဒ္ဓါရတို့မည်သည် စက္ချခိုရင်း သောတဒ္ဓိရင်း၊ ယာနဒ္ဓိရင်း  
မီးခွဲရင်း၊ ကာယဒ္ဓိရင်း၊ ဤသို့ ခြောပါးအပြားရှိကုန်သည် ဖြစ်ကုန်၏။

In the compendium of doors, there are six doors, namely: eye door, ear door,  
nose door, tongue door, body door, and mind door.

### ဒ္ဓါရဖြင့် စိတ်ကို ဝေဘန်ခြင်း

၃၆။ တဗ္ဗာ စက္ချမောင် စက္ချခိုရုံ။

ထိုခြောက်ပါးသော ဒ္ဓါရတို့တွင် စက္ချပသာဒသည်ပင် စက္ချခိုရမည်၏။

၃၇။ တထာ သောတာဒသော သောတဒ္ဓိရာနိတိုံး။

ထို့အတူ သောတပသာဒအစရိုသည်တို့သည်ပင် သောတဒ္ဓိရအစရိုသည်တို့မည်၏။

Therein, the eye itself is the eye door; and so far the ear door and the others.

၃၈။ မနေ့ခွဲရုံ ပန် ဘဝကို၍ ပုဂ္ဂစ်တိုံး။

အထူးကား-ဘဝင်စိတ်ကို မနေ့ခွဲရဟူ၍ ဆိုအပ်၏။

But the life-continuum is called the mind door.

၃၉။ တဗ္ဗာ ပဋိရာဝ္မန စက္ခဝိယာက သမ္မဝိဇ္ဇန သနီရဏ ဂေါ်ဗုံနကာမာဝစရ ၈၀န တဒါရမ္မကာဝသန ဆစတ္တာလီသစတ္တာနိ စက္ခဒိုရေ ယထာရဟံ ဥပ္ပန္နီ။ တထာ ပဋိရာဝ္မန သောတဝိယာကာဒိဝသန သောတဒိရာဒီသုပိ ဆစတ္တာလီသေဝ ဘဝန္တိတိ သဗ္ဗထာဟံ ပဋိရေ စတုပညာသစတ္တာနိ ကာမာဝစရရာ နေဝ။ (၄၆)

ထိုခြေက်ပါးသောဒိရဂတို့တွင ပဋိရာဝ္မန်း စက္ခဝိယာဉ်ဖွေး သမ္မဝိဇ္ဇနသုံးခု ဂုဏ္ဍာ ကာမကေ တခုယုတ်သုံးဆယ တဒါရုတို့၏ အပြားအားဖြင့် ၄၆-ပါးသော စိတ်တို့သည် စက္ခဒိုရုံး (အာရုံ၊ ဘုံ၊ ပုဂ္ဂိုလ်၊ မနသိကာရ စသည်အလိုက်) ထိုက်သည်အားလျော်စွာ ဖြစ်ကုန်၏။ ထိုအတူ ပဋိရာဝ္မန်း သောတဝိယာက် အစရိုသည်တို့၏ အပြားအားဖြင့် သောတဒိရအစရိုသည်တို့၌လည်း ၄၆-ပါးစိသာလျှင်ဖြစ်သော (စိတ်တို့သည်) ဖြစ်ကုန်၏။ ဤသို့ အလုံးစုံသောအပြားအားဖြင့်လည်း ငါးဒွဲရုံး ၅၄-ပါးသော စိတ်တို့သည် ကာမာဝစရစိတ်တို့ချည်းသာတည်း။

Therein, forty-six type of consciousnessn arise in the eye door according to circumstances: five-door adverting, eye-consciousness, receiving, investigating, determining, sense-sphere javanas, and registration. Likewise in the ear door, etc., forty-six types of consciousness arise, five-adverting, ear-consciousness, and so forth. It should be understood that altogether the forty-four types of sense sphere consciousness occur in the five doors.

၄၀။ မနောဒိုရေ ပန မနောဒိုရာဝ္မန ပဋိပညာသဝန တဒါရမ္မကာဝသန သတ္တသို့စိတ္တာနိ ဘဝန္တိ။ (၆၇)

အပို့တပါးကား - မနောဒိုရုံး မနောဒိုရာဝ္မန်း, ဧ။ ၅၅, တဒါရု ၁၁-ပါးတို့၏ အပြားအားဖြင့် ၆၇-ပါးသော စိတ်တို့သည် ဖြစ်ကုန်၏။

In the mind door sixty-seven types of consciousnessd arise: mind-door adverting, fifty-five, and registration.

၄၁။ ဇက္ကနဝိသတိ ပဋိသုန္တိ ဘဝ် စုတိ ၀သန ဒွဲရဝိမုတ္တာနိ။ (၁၉)

တခုယုတ် နှစ်ဆယ်သော(စိတ်တို့သည်) ပဋိသန္တာကိစ္စ, ဘဝ်ကိစ္စ, စုတိကိစ္စတို့၏ အဖြစ်ဖြင့် (ဖြစ်ကုန်သည်ရှိသော်) ဒွဲရမှု လွှတ်ကုန်၏။

Nineteen types of consciousness are door-freed, occurring by way of rebirth-linking, life-continuum, and death.

## ဆိုင်ရာစိတ်တို့ ဖြစ်နိုင်ရာဒ္ဓါရများ

၄၂။ တေသု ပန် ပဋိပိုလာဏာနှင့် စေဝ မဟာဂုဏ်လောကုတ္ထရဇေနာနှင့် စေတိ ဆတ္တိသ ယထာရဟမေကဒ္ဓါရိက စိတ္တာနှင့်။ (၁၊ ၃၆)

အပေါင်းကို ပြေားအံ့၊ ထိုဆိုင်ရာဒ္ဓါရည့်ဖြစ်သော စိတ်တို့တွင် ဧဒ္ဓပြိုလာဏ် ၁၀-တိုင်း၊ မဟာဂုဏ်လောကုတ္ထရာဇေတိုင်း ဤသို့ ၃၆-ပါးသော (စိတ်တို့သည်) ထိုက်သည်အားလုံးစွာ တဒ္ဓါရည့် ဖြစ်သော စိတ်တို့ မည်၏။

Of those (that arise through door) thirty-six types consciousness-the two sets of fivefold sense consciousness and the sublime and supramundane javanas-are with one door accordingly.

၄၃။ မနောဓာတုတ္ထကံ ပန် ပဋိဒ္ဓါရိကံ။ (၅၁)

အပို့တပါးကား၊ မနောဓာတ်သုံးခု အပေါင်းသည် ငါးဒွဲရည့် ဖြစ်၏။

Three mind-door elements arise through five doofrs.

၄၄။ သုခသန္တရဏ ဝေါဒ္ဓနကာမာဝစရဇေနာနှင့် ဆဒ္ဓါရိကစိတ္တာနှင့်။ (၆၁၁)

သုခသန္တရဏ ဝါဒ္ဓာ ကာမဇေတို့သည် ခြောက်ဒ္ဓါရည့်ဖြစ်သော စိတ်တို့တည်း။

Joiful investigating, determining, and sense-sphere javanas arise through six door.

၄၅။ ဥပေါ်သဟဂတသန္တရဏမဟာဝိပါကာနှင့် ဆဒ္ဓါရိကာနိစေဝ ဒွဲရိဝိမုတ္တာနှင့် ၈။ (၆-၀၁၀)

ဥပေါ်သဟဂုဏ် သန္တရဏ-၂၊ မဟာဝိပါက်-၈ တို့သည် ရုခါ ခြောက်ဒ္ဓါရည့်လည်းဖြစ်ကုန်၏။ ရုခါ ခြောက်ဒ္ဓါရမှုလည်း လွတ်ကုန်၏။

Investgating consciousness accopained by equanimity and the great result ants arise either through the six doors or as door-freed.

၄၆။ မဟဂ္ဂတဝိပါကာနိ ဒွါရဝိမုတ္တာနေဝါတီ။ (၀၉)

မဟဂ္ဂတဝိပါက် ၉-ပါးတို့သည် အခါခပ်သိမ်း ခြောက်ဒွါရမှ လွတ်ကုန်သည် သာလျင်တည်း။  
ဤကား ဒွါရဖြင့် စိတ်တို့ကို ပေါင်းယူခြင်းတည်း။

The sublime resultants always arise as door-freeed.

### သင်္ကာဂါထာများ

၄၇။ ဓကဒွါရိကစိတ္တာနိ၊  
ပဋိဆဒွါရိကာနိ ၁။  
ဆဒွါရိကစိမုတ္တာနိ၊  
စိမုတ္တာနိ ၁ သဗ္ဗာ။

တဒွါရ၌ ဖြစ်သောစိတ်တို့သည်င်း၊ ငါးဒွါရ၌ ဖြစ်သောစိတ်၊ ခြောက်ဒွါရ၌ ဖြစ်သောစိတ်တို့သည်င်း  
ရဲ့ခါ ခြောက်ဒွါရ၌ ဖြစ်၍ ရဲ့ခါ ခြောက်ဒွါရမှလွတ်သော စိတ်တို့သည်င်း အလုံးစုံသောအပြားအားဖြင့်  
ခြောက်ဒွါရမှလွတ်သော စိတ်တို့သည်င်း

ဆတ္တိုးသတိ တထာ တိကို၊  
ဓကတ္တိုးသ ယထာက္ခမံး။  
ဒသဓ နဝဓ စော်၊  
ပဋိဓ ပရိဒီပယော။

အကြင်အကြင် အစဉ်ရှိတိုင်း ၃၆-ပါးသည်င်း ထိမှတပါး သုံးပါးတို့သည်င်း ၃၁-ပါးသည်င်း  
ဆယ်ပါးပြားကုန်သည်င်း ကိုးပါးပြားကုန်သည်င်း (ဖြစ်ကုန်၏) ဤသို့ ငါးပါးအပြားအားဖြင့် ပြရာ၏။

Thirty-six types of consciousness arise through one door, three through five doors, thirty-one through six doors or as door-freeed, nine wholly free from door. Thus in five ways they are shown.

## အာရမ္မဏသဂ္ိဟ

### အာရုံ ၆-ပါး

၄၈။ အာလမ္မဏသဂ္ိဟ အာရမ္မဏသနိ နာမ ရူပါရမ္မဏံ သဒ္ဓါရမ္မဏံ ဂန္ဓာရမ္မဏံ ရသာရမ္မဏံ ဖော်ဗြာရမ္မဏံ ဓမ္မာရမ္မဏံတွေတိ ဆုံးစာနိ ဘဝနိ။

အာလမ္မဏသဂ္ိဟ၌ (ရထိက်ကုန်သော) အာရုံတို့မည်သည် ရူပါရုံင်း သဒ္ဓါရုံင်း ဂန္ဓာရုံင်း ရသာရုံင်း ဖော်ဗြာရုံင်း ဓမ္မာရုံင်း ဤသို့ ခြောက်ပါးအပြားရှိကုန်သည် ဖြစ်ကုန်၏။

In the compendium of objects, there are six kinds of objects, namely, visible form object, sound object, smell object, taste object, tangible object, andmental object.

### အာရုံဖြင့် စိတ်ကို ဆောင်ခြင်း

၄၉။ တထ္ထ ရူပမေဝ ရူပါရမ္မဏံ၊ တထာ သဒ္ဓါဒယော သဒ္ဓါရမ္မဏာဒီနိ။

ထိုခြောက်ပါးသော အာရုံတို့တွင် အဆင်းသည်ပင် ရူပါရုံမည်၏။ ထိုအတူ အသံအစရိသည်တို့သည်ပင် သဒ္ဓါရုံ အစရိသည်တို့ မည်၏။

Therein, visible form itself is visible form object. Likewise, sound etc., are sound object, etc.

၅၀။ ဓမ္မာရမ္မဏံ ပန် ပသာဒ သုခုမ ရူပ စိုတ္ထ စေတသိက နိဗ္ဗာန ပညတ္တိုံးသေန ဆဲ သက်ယူတိ။

အထူကား၊ ဓမ္မာရုံကို ပသာဒရုပ် သုခုမရုပ် စိတ် စေတသိက နိဗ္ဗာန ပညတ်တို့၏ အပြားအားဖြင့် ခြောက်ပါး အပြားတို့ဖြင့် ပေါင်းယူအပ်၏။

But mental object is sixfold: sensitive matter, subtle matter, consciousness, mental factors, Nibbāna, and concepts.

၅၁။ တ္ထ စက္ခဒါရိကစိတ္တာနံ သမ္ပသမ္ပီ ရူပမေ အာရမ္မကံ၊ တ္ထ ပစ္ပွန်း၊ တထာ သောတဒါရိကစိတ္တာဒီနှမ့် သဒ္ဒိဒီနိ၊ တာနံ စ ပစ္ပွန်းနိယေ။ (၄၆)

ထိုခြာက်ပါးသော အာရုံတို့တွင် စက္ခဒါရိကစိတ်တို့၏ အလုံးစုံတို့၏ လည်း ရူပါရုံသည်သာ အာရုံသည် (ဖြစ်၏) ထိုရူပါရုံသည်လည်း ပစ္ပွန်းရူပါရုံသာတည်း။ ထိုအတူ သောတဒါရိကစိတ် အစရိသည်တို့လည်း သဒ္ဒိရုံအစရိသည်တို့သည် (အာရုံတို့သည် ဖြစ်ကုန်၏) ထိုသဒ္ဒိရုံ အစရိသည်တို့သည်လည်း ပစ္ပွန်းတို့ချည်းသာတည်း။

For all types eye-door consciousness, visible form alone is the object, and that pertains only to the present. Likewise, sound etc., are the object of ear-door consciousness, etc., and those to pertain only to the present.

၅၂။ မနေ့ခြာက်ပါးသော အာရုံတို့တွင် ပစ္ပွန်းမတိတံ အနာဂတံ ကာလဝိမှတ္တာ ယထာရဟမာရမ္မကံ ဟောတိ။ (၆၇)

အထူးကား မနေ့ခြာက်ပါးအပြားရှိသော အာရုံသည်လည်း ပစ္ပွန်သည်ငှုံး အတိတ်သည်ငှုံး အနာဂတ်သည်ငှုံး ကာလဝိမှတ်သည်ငှုံး (ဖြစ်၍) ထိုက်သည်အားလျော့စွာ အာရုံသည် ဖြစ်၏။

But the object of mind-door consciousness is of six kinds and that object may-be present, past, future, or independent of time, according to circumstances.

၅၃။ ဒွါရဝိမှတ္တာနဲ့ ပဋိသန္ဓိ ဘဝ် စုတိ သခိုတာနံ ဆုံးခြံး ယထာသမ္မဝံ ယေဘုယျနဲ့ ဘဝန္တရေး ဆဒ္ဒိရုံဟိတံ ပစ္ပွန်းမတိတံ၊ ပညီတို့ဘူတံ ဝါ ကမ္မ ကမ္မနိမိတ္တာ ဂတိနိမိတ္တာသမ္မတံ အာရမ္မကံ ဟောတိ။ (၁၉)

ပဋိသန္ဓိ ဘဝ် စုတိဟု ဆိုအပ်ကုန်သော ဒွါရဝိမှတ်စိတ်တို့လည်း ခြာက်ပါးအပြားရှိသော အာရုံသည်လည်း ဖြစ်သင့်သည်အားလျော့စွာ များသောအားဖြင့် အခြားမဲ့ လွန်ခဲ့ပြီးသော ဘဝတပါး၌ ခြာက်ဒွါရသည် ယူအပ်သည်ငှုံးပစ္ပွန်သည်သော်ငှုံးအတိတ်သည်သော်ငှုံးပည်တ်ဖြစ်၍ဖြစ်သည်သော်ငှုံးကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်ဟု သမှတ်အပ်သည်ငှုံး(ဖြစ်၍) အာရုံသည် ဖြစ်၏။

Further, in the case of the door-freed consciousness - that is rebirth-linking, life-continuum, and death (consciousness) - the obj is six-fold, and according to the situation (that object) has usually has been apprehended in (one of) the six doors in the immediately preceding existense, as either a present of past object or as a concept. it is known as kamma, or sign of kamma, as sign of destiny.

## ဓကန် အနေကန် အာရုံပြုသော စိတ်များ

၅၄။ တေသု စက္ခဝိညာဏာဒီနိ ယထာက္ခာမံ ရူပါဒီ ဇကေကာရမ္မဏာနေဝါ။

ထိုစိတ်တို့တွင် စက္ခဝိညာက် အစရိသော စိတ်တို့သည် အကြင်အကြင် အစဉ်ရှိတိုင်း ရူပါရုံအစရိသော တပါးတပါးစီသာ အာရုံရှိကြ၏။

Of these, eye-consciousness, etc., each take a single object, respectively, visible form, etc.

၅၅။ မနောဓာတုတို့ကံ ပန် ရူပါဒီ ပဋိရမ္မဏာ။

အဖို့တပါးကား၊ မနောဓာတ်သုံးခုတို့၏ အပေါင်းသည် ရူပါရုံအစရိသော ငါးပါးသော အာရုံရှိ၏။

But triple mind element take all five kinds of (sense) object, visible form, etc.

၅၆။ သေသာနိ ကာမာဝစရိပါကာနိ ဟသနစိတ္တော်တိ သဗ္ဗထာပါ ကာမာဝစရာရမ္မဏာနေဝါ။

(၁၀+၃+၁၂=၂၅)

ကြွင်းသော ကာမာဝစရိပါက်စိတ်တိုင်း ဟသိတ္တုပွဲဒိစိတ်ငွေး ဤစိတ်တို့သည် အလုံးစုံသော အပြားအားဖြင့်လည်း ကာမတရားသာလျှင် အာရုံရှိကုန်၏။ (သေသာနိကာမာဝစရိပါကဟသည် မဟာဝိပါက စ-ပါးနှင့် သန္တိရဏသုံးပါးကို ဆိုလိုသည်။ ဒွေပဋိဝိညာက် ၁၀ပါးနှင့် သမ္မတိန္ဒိန်းစိတ် ၂၂ပါးကို ရှေ့ဝါကျက ယူပြီးဖြစ်သည်။ အားလုံးပေါင်းသော် ကာမာဝစရိပါက ၂၃-ပါး ရှိသည်)

For all types eye-door consciousness, visible form alone is the object, and that pertains The remaining sensephere resultants and the smiling consciousness always have only sense-sphere objects.

၅၇။ အကုသလာနိ စေဝ ဉာဏ်ဝိပွယ့်တွေ ကာမာဝစရေဝနာနိ စေတိ လောကုတ္တရဝိုတာသဗ္ဗရမ္မဏာနိ။(၂၀)

အကုသုလိလ်စိတ်တိုင်း ဉာဏ်ဝိပွယ့်တွေကာမာဝစရေဝနာတို့ငွေး ဤနှစ်ဆယ်သောစိတ်တို့သည် လောကုတ္တရာသည် ကြည်အပ်သော အလုံးစုံသော အာရုံရှိကုန်၏။

The unwholesome (consciousness) and sense-sphere Javanas that are dissociated fromn knowledge take all objects except supramundane states.

၅၈။ ဉာဏသမွယုတ္တ ကာမာဝစရကုသလာနိ စေဝ ပဋိမဏ္ဍာနသခါတံ အဘိဉာဏသလင့်တိ အရဟတ္တမဂ္ဂ ဖလဝိုင်တ သဗ္ဗာရမ္မဏာနိ။ (၅)

ဉာဏသမွယုတ်ကာမာဝစရကုသိုလိစိတ်တိုင်း ပဋိမဏ္ဍာနဟုဆိုအပ်သော အဘိဉာဉ်ကုသိုလိစိတ်င်း ဤငါးပါးသော စိတ်တို့သည် အရဟတ္တမဂ္ဂ အရဟတ္တဖိုလ်သည် ကြည်အပ်သော အလုံးစုံသော အာရုံရှိကုန်၏။

The sense-sphere wholesome (consciousness) associated with knowledge, and the wholesome direct-knowledge consciousness consisting in the fifth jhāna take all objects except the path and fruit of Arahantship.

၅၉။ ဉာဏသမွယုတ္တကာမာဝစရကိုရှိယာနိ စေဝ ကိုရိယာဘိဉာဝေါ၌ဖွဲ့နင့်တိုင်တိ သဗ္ဗထာပိ သဗ္ဗာရမ္မဏာနိ။ (၆)

ဉာဏသမွယုတ်ကာမာဝစရကိုယာစိတ်တိုင်း ကြိယာအဘိဉာဉ်လ်စိတ်င်း ဂုဏ္ဍာစိတ်င်း ဤခြောက်ပါးသော အလုံးစုံသောအပြားအားဖြင့်လည်း အလုံးစုံသော အာရုံရှိကုန်၏။

The sense-sphere functionals associated with knowledge, the functional direct-knowledge consciousness, and determining consciousness can all take kinds of objects.

၆၀။ အာရုံပွေ့သု ဒုတိယစတုတ္ထာနိ မဟဂ္ဂတာရမ္မဏာနိ။ (၆)

အာရုံပွဲစိတ်တို့တွင် ဒုတိယ, စတုတ္ထ အာရုံပွဲစိတ်တို့သည် မဟဂ္ဂတ်တရားသာလျှင် အာရုံရှိကုန်၏။

Among the immaterial (consciousness), the second and forth take the sublime objects.

၆၁။ သေသာနိ မဟဂ္ဂတစိတ္ထာနိ သဗ္ဗာနိပိ ပညတ္တာရမ္မဏာနိ။ (၁၁)

ကြွင်းကုန်သော အလုံးစုံလည်းဖြစ်ကုန်သော မဟဂ္ဂတ်စိတ်တို့သည် ပညတ်တရားသာလျှင် အာရုံရှိကုန်၏။

All the remaining sublime consciousness take concepts as objects.

၆၂။ လောကုတ္ထစိတ္တာနဲ့ နိဗ္ဗာနာရမ္မာနဲ့တိ။

လောကုတ္ထရာစိတ်တို့သည် နိဗ္ဗာန်တရားသာလျင် အာရုံရှိကုန်၏။ ဉြှကား အာရုံအပြားအဘေးဖြင့်  
စိတ်တို့ကို ပေါင်းယူခြင်းတည်း။

The supramundane consciousness take Nibbāna as object.

သင်္ကာဂါထာများ

ဇကန် အာရုံပြုသော စိတ်များ

၆၃။ ပဋိဝါသ ပရီတ္ထမို့၊  
ဆစိတ္တာနဲ့ မဟာဂုဏ္ဍာ။  
ဇကဝါသတိဝါဟာရော၊  
အဋ္ဌနိဗ္ဗာန ဂေါဓရော။

၂၅-ပါးသော စိတ်တို့သည် ကာမအာရုံးသာ (ဖြစ်ကုန်၏) ခြာက်ပါးသောစိတ်တို့သည်  
မဟာဂုဏ္ဍာတိအာရုံးသာ (ဖြစ်ကုန်၏)။ ၂၁-ပါးသောစိတ်တို့သည် ပညတ်အာရုံးသာ (ဖြစ်ကုန်၏) ၈-ပါးသော  
စိတ်တို့သည် နိဗ္ဗာန်အာရုံးသာ ဖြစ်ကုန်၏။

Twenty-five types of consciousness are connected with lower objects; six with sublime, twenty-one with concepts; eight with Nibbāna.

## အနေကန် အာရုံပြုသော စိတ်များ

ဝိသာနတ္ထရမ္ထတ္ထမို့၊  
အဂ္ဂမဂ္ဂဖလုံးတော်။  
ပဋိ သဗ္ဗတ္ထ ဆစ္စတို့၊  
သတ္တာဆ တတ္ထ သင်္ကေဟာ။

၂၀-သောစိတ်တို့သည် လောကုတ္ထရာကိုးပါးမှလွတ်သောအလုံးစုံသော အာရုံးမြှုံး ဖြစ်ကုန်၏။ ငါးပါးကုန်သောစိတ်တို့သည် အရဟတ္ထမဂ် အရဟတ္ထဖို့လ်သည် ကြည်အပ်သော အလုံးစုံသော အာရုံးမြှုံး ဖြစ်ကုန်၏။ ခြောက်ပါးသောစိတ်တို့သည်ကား အလုံးစုံသောအာရုံးမြှုံး ဖြစ်ကုန်၏။ ဤသို့ ထိအာရမ္မကသင်္ကေဟုံး ခုနစ်ပါးအပြားအားဖြင့် ပေါင်းယူ ရေတွက်ခြင်းသည် ဖြစ်၏။

Twenty are connected with all objects except the supermundane; five with all except the highest path and fruit; and six with all. Thus sevenfold is their grouping.

## ဝတ္ထုသင်္ကာ

### ဝတ္ထု ၆-ပါး

၆၄။ ဝတ္ထုသင်္ကာ ဝတ္ထု၏ နာမ စက္ခ၊ သောတ၊ ယာန၊ မီဂါ၊ ကာယ၊ ဟဒယဝတ္ထု စေတိ ဆုံးခာနိ  
သာဝန္တိ။

ဝတ္ထုသင်္ကာ၏ (ရထိက်ကုန်သော) ဝတ္ထုတို့မည်သည် စက္ခဝတ္ထုင်း၊ သောတဝတ္ထုင်း၊ ယာနဝတ္ထုင်း၊  
မီဂါဝတ္ထုင်း၊ ကာယဝတ္ထုင်း၊ ဟဒယဝတ္ထုင်း ဤသို့ ခြောက်ပါးရှိကုန်သည် ဖြစ်ကုန်၏။

In the summary of base, there are six base, namely, eye, ear, nose, toungh, body, and heart-base.

### ဝတ္ထုဖြင့် ဘုံကို ဝောနခြင်း

၆၅။ တာနိ ကာမလောကေ သဗ္ဗာနိပိ လဗ္ဗာနိ။

ထိုခြောက်ပါးသော ဝတ္ထုရှုပ်တို့ကို ကာမဘုံး၏ အလုံစုံတို့ကိုလည်း ရအပ်ကုန်၏။

All these, too, are found in the sense world.

၆၆။ ရူပလောကေ ပန ယာနာဒိတ္ထယံ နထို။

အဘို့တပါးကား၊ အသည်သတ်ကြော်သော ရူပဘုံး၏ ယာနအစရှိသော ဝတ္ထုရှုပ်သုံးပါးအပေါင်းသည် မရှိ။

But in fine material world three base - nose, toungh and body - are not found.

၆၇။ အရူပလောကေ ပန သဗ္ဗာနိပိ န သံဝိဇ္ဇာနိ။

အဘို့တပါးကား၊ အရူပဘုံး၏ အလုံးစုံသော ဝတ္ထုရှုပ်တို့သည်လည်း မရှိကုန်။

In the immaterial world no base exists.

## ဝတ္ထုဖြင့် စိတ်ကို ဝေဘန်ခြင်း

၆၈။ တဗ္ဗာ ပဋိညာဏာဓရတုယာ ယထာက္ခမံ ဇကန္တန် ပဋိပသာဒဝတ္ထု၏ နိသာယေဝ ပဝတ္ထိ။

ထိုခြောက်ပါးသော ဝတ္ထုတို့တွင် ပဋိညာဏာဓရတု့သည် အကြင်အကြင် အစဉ်ရှိတိုင်း ဇကန်အားဖြင့် ငါးပါးသော ပသားဒဝတ္ထုတို့ကို မှို၍သာလျှင် ဖြစ်ကုန်၏။

Therein, the five elements of sense consciousness occur entirely dependent on the five sessitive base( $2 \times 5 = 10$ )

၆၉။ ပဋိဒ္ဒရာဝဇ္ဇန သမ္မတိန္ဒနသခါတာ ပန် မနောဓရတု စ ဟဒယံ နိသိတာယေဝ ပဝတ္ထိ။

အဘို့တပါးကား၊ ပဋိဒ္ဒရာဝဇ္ဇန်း၊ သမ္မတိန္ဒန်းဒွေးဟု ဆိုအပ်သော မနောဓရတုသည်လည်း ဟဒယဝတ္ထုကို မှိုလျက်သာလျှင် ဖြစ်၏။

But the mind element - namely, the five-*ddor* advertizing consciousness and the (two types) receiving - occur in dependence on the heart .

၇၀။ အဝသေသာ ပန် မနောဝိညာဏာဓရတုသခါတာ စ သန္တရဏ မဟာဝိပါက ပဋိယွေယ ပဋိမမဂ္ဂ ဟသန ရူပါဝစရဝသန ဟဒယံ နိသာယေဝ ပဝတ္ထိ။ ( $20+2+20=42$ )

အဘို့တပါးကား၊ ကြွင်းကုန်သော မနောဝိညာဏာဓရတုဟုဆိုအပ်သော စိတ်တို့သည်လည်း သန္တရဏ မဟာဝိပါက ဒေါသမူဒွေး သောတာပတ္တိမဂ် ဟသိတ္ထိပိုဒ် ရူပစိတ်တို့၏ အဖြစ်ဖြင့် (ဖြစ်ကုန်သည်ရှိသော်) ဟဒယဝတ္ထုကို မှို၍သာလျှင် ဖြစ်ကုန်၏။

Likewise, those that remains - namely, the mind-consciousness element comprising the investigating consciousness, the great resultants, the two accompanied by aversion, the first path consciousness, smiling consciousness and the fine-material sphere consciousness- occur in dependence on the heart.( $3+3+8+2+1+1+15=33$ )

၇၁။ အဝယေသ၊ ကုလလာကုလကိရိယာန္တရွယ်န ပန နိသာယ ဝါ အနိသာယ ဝါ။ (၄)

အဘို့တပါးကား၊ ကြွင်းသော ကုသိုလ် အကုသိုလ် ကြိယာ လောကုတ္ထရာတို့၏ အဖြစ်ဖြင့် (ဖြစ်ကုန်သည်ရှိသော်) မှုချင်း မမှိဘဲငွေး ဖြစ်ကုန်၏။

The remaining classes of consciousness, whether wholesome, unwholesome, functional, or supramundane, may be either dependent on, or independent of, the heart base. (12+10+13+7=42)

၇၂။ အာရုပွိပါကဝယေန ဟဒယံ အနိသာယေဝါတီ။ (၄)

အရုပွိပါက်အဖြစ်ဖြင့်(ဖြစ်ကုန်သည်ရှိသော်)ဟဒယဝတ္ထာကို မမှိဘဲသာလျှင် ဖြစ်ကုန်၏။

The immaterial-sphere resultants are independent of the heart base. (4)

### သင်္ကာဂါထာများ

၇၃။ ဆဝတ္ထုံး နိသိတာ ကာမေ  
သတ္တရူပေ စတုဗိုဇာ၊  
တိဝတ္ထုံး နိသိတာ ရူပေ၊  
ဓာတ္တကာနိသိတာ မတာ။

ကာမ ၁၁-ဘုံး ခြောက်ပါးသော ဝတ္ထုရှုပ်ကိုမှိကုန်သော ၇-ပါးသော ဓာတ်တို့ကို (သိအပ်ကုန်၏) အသညသတ်ကြည်သော ရူပ ၁၅-ဘုံး သုံးပါးသော ဝတ္ထုရှုပ်တို့ကို မှိကုန်သော လေးပါးအပြားရှိသော ဓာတ်တို့ကို (သိအပ်ကုန်၏) အရုပလေးဘုံး မမှိသော တရာ့သောမနောဝိညာဏာတ်ကို သိအပ်၏။

It should be known that in the sense sphere plane seven element are dependent on the six base, in the fine material plane four are depend on these base, in immaterial plane the one signal element is not dependent on any.

၇၄။ တေ စတ္တာလီသ နိသာယ၊  
ဒွဲစတ္တာလီသ ဇာယရေ။  
နိသာယ စ အနိသာယ၊  
ပါကာရုပွါ အနိသိတာ။

၄၃-ပါးသော(စိတ်တို့သည်) မှိချိသာလျင် ဖြစ်ကုန်၏။ ၄၂-ပါးသောစိတ်တို့သည် မှိချိင်း မမှိဘင်း  
ဖြစ်ကုန်၏။ အာရုပ်ဝိပါက်လေးခုတို့သည် မမှိကုန်ဘဲသာ ဖြစ်ကုန်၏။

Forty-three (types of consciousness) arise depend on base. Forty-two arise with or without. The immaterial resultants arise without any base.

ကြတိ အဘိဓမ္မတ္ထသဂံဟော ပကိဋ္ဌကသဂံဟဝိဘာဂေါ် နာမ တတိယော ပရီစွဲဒေါ်။

အဘိဓမ္မတ္ထသပြုဟ်ကျမ်း၌ ပကိဋ္ဌကသဂံဟဝိဘာဂမည်သော သုံးပိုင်းတို့၏ ပြည့်ကြောင်းဖြစ်သော  
အပိုင်းသည် ပြီးပြီ။

Thus ends the third chapter in the Manual of Abhidhamma entitled the  
Compendium of the Miscellaneous.

ပကိဏ်းပိုင်း ပြီး၏။

## ဝိတိပိဋ္ဌ

### ဝန္တညာ၏

၁။ စိတ္တပြီဒါနမိစွေး  
ကတွာ သဂ်ဟ မုတ္တရံ။  
ဘူမိပုဂ္ဂလဘေဒနာ  
ပုံဗာပရ နိယာမိတံ။

ပဝတ္တိသဂ်ဟံ နာမ၊  
ပန္တသန္တိ ပဝတ္တိယံ။  
ပဝက္ခာမိ သမာဘေနာ  
ယထာသမ္မဝတော ကထံ။

ဤဆိုအပ်ပြီးသောနည်းဖြင့် စိတ်စေတသိက်တို့၏ ကောင်းမြတ်သော ပကိုဏ္ဏကသက်ဟကို ပြုစိရင်ပြီး၍ ဘူမိဘေဒ ပုဂ္ဂလဘေဒနှင့်တကွ ရှေ့စိတ်နောက်စိတ်တို့ကို ပိုင်းခြားမှတ်သားအပ်ရာဖြစ်သော ပန္တသန္တအော် ပဝတ္တိအခါ၌ စိတ်စေတသိက်တို့၏ ဖြစ်ပုံကိုပြ ပဝတ္တိမည်သော သဂ်ဟကို ဖြစ်သင့်သည်အား လျှော့စွာ အကျဉ်းအားဖြင့် ဆိုပေအံး။ အဘယ်သုံးဆိုအံးနည်း။

Having thus completed the excellent compendium of states of consciousness, I shall briefly explain in due order the occurrence of consciousness both at rebirth-linking and during the course of existence, according to the planes and individuals, and as determined by what (states of consciousness) precede and follow.

## ဆ ဆက္က မာတိကာ

၂။ ဆ ဝါး၍၏၊ ဆ ဒ္ဓရန်း၊ ဆ အာရမ္မဏာန်း၊ ဆ ပိဋ္ဌညာဏာန်း၊ ဆ ပီထိယော၊ ဆ ပိသယပွဲ၏တို့  
စေတိ ပီထိသက်ဟေ ဆ ဆက္ကာန်း ဝေဒီတဗ္ဗာန်း။

ခြောက်ပါးကုန်သော ဝါး၍၏တို့၏၊ ခြောက်ပါးကုန်သော ဒ္ဓရတို့၏၊ ခြောက်ပါးကုန်သော  
အာရမ္မဏာတို့၏၊ ခြောက်ပါးကုန်သော ပိဋ္ဌညာတို့၏၊ ခြောက်ပါးကုန်သော ပီထိတို့၏၊ ခြောက်ပါးပြားသော  
ပိသယပွဲ၏တို့၏၊ ဤသို့ ခြောက်ပါးကုန်သော ဆက္ကတို့ကို သိအပ်ကုန်၏။

In the compendium of the cognitive process, six classes each with six members should be understood:

- (i) Six bases;
- (ii) Six doors;
- (iii) six objects;
- (iv) six types of consciousness;
- (v) six processes; and
- (vi) sixfold presentation of object.

၃။ ပီထိမှတာန်း ပန် ကမ္မ ကမ္မန်မိတ္ထ ဂတိနိမိတ္ထဝသန တို့စာ ဟောတိ ပိသယပွဲ၏။

ဆက်ပြီးအံ့၊ ပီထိမှတ်စိတ်တို့၏ ကံ ကမ္မန်မိတ် ဂတိနိမိတ်တို့၏ အပြားအားဖြင့် အာရုံတို့၏ ဖြစ်ခြင်းသည်  
သုံးပါးအပြားရှိသည် ဖြစ်၏။

The presentation of objects to the process-freed consciousness is threefold, namely, kamma, sign or destiny.

၄။ တဗ္ဗ ဝါး၍၏ရာရမ္မဏာန်း ပုံမွေ ဂုတ္တနယာနေ၏။

ထိုခြောက်ပါးတို့ဘွင် ဝါး၍ဆက္က ဒ္ဓရဆက္က အာရမ္မဏာဆက္ကတို့သည် ရျေပကိုဏ္ဍကသက်ဟု၍ ဆိုအပ်ပြီးသော  
နည်းရှိကုန်သည်သာတည်း။

The bases, doors, and objects therein are as described before.

## ဝိညာဏဆတ္တ

၅။ စက္ခဝိညာဏံ၊ သောတဝိညာဏံ၊ ယာဝိညာဏံ၊ မိဂါဝိညာဏံ၊ ကာယဝိညာဏံ၊ မနောဝိညာဏံတိ  
ဆ ဝိညာဏာနိ။

စက္ခဝိညာဉ်င်း သောတဝိညာဉ်င်း ယာနဝိညာဉ်င်း မိဂါဝိညာဉ်င်း ကာယဝိညာဉ်င်း  
မနောဝိညာဉ်င်း ဤသို့ ခြောက်ပါးသောဝိညာဉ်တို့ကို သိထိုက်ကုန်၏။

The six types of consciousness are: eye-consciousness, ear-consciousness, nose-consciousness, tongue-consciousness, body-consciousness, and mind-consciousness.

၆။ ဆ ဝိထိယော ပန် စက္ခဒ္ဒိရရိတိ၊ သောတဒ္ဒိရရိတိ၊ ယာနဒ္ဒိရရိတိ၊ မိဂါဒ္ဒိရရိတိ၊  
ကာယဒ္ဒိရရိတိ၊ မနောဒ္ဒိရရိတိစေတိ ဒုရဝေသေနဝါ။ စက္ခဝိညာဏဝိတိ၊ သောတဝိညာဏဝိတိ၊  
ယာဝိညာဏဝိတိ၊ မိဂါဝိညာဏဝိတိ၊ ကာယဝိညာဏဝိတိ ဝသန ဝါ ဒုရပွဲဝတ္ထာ စိတ္တပွဲဝတ္ထာ ယောဇူတ္ထာ။

အဘို့တပါးကား စက္ခဒ္ဒိရရိတိင်း သောတဒ္ဒိရရိတိင်း ယာနဒ္ဒိရရိတိင်း မိဂါဒ္ဒိရရိတိင်း  
ကာယဒ္ဒိရရိတိင်း မနောဒ္ဒိရရိတိင်း ဤသို့ ဒုရန်းစပ်သဖြင့်င်း စက္ခဝိညာဏဝိတိင်း သောတဝိညာဏ  
ဝိတိင်း ယာဝိညာဏဝိတိင်း မိဂါဝိညာဏဝိတိင်း ကာယဝိညာဏဝိတိင်း ဤသို့ ဝိညာဉ်နှင့်  
စပ်သဖြင့်လည်းကောင်း ဒုရမြှုဖြစ်ကုန်သော စိတ်တို့၏ဖြစ်ခြင်းဟူကုန်သော စိတ်တို့ကို  
ယုံ့စေထိုက်ကုန်၏။

According to the doors the six cognitive process are:

- (i) the process of connected with eye door;
- (ii) the process of connected with ear door;
- (iii) the process of connected with nose door;
- (iv) the process of connected with tongue door;
- (v) the process of connected with body door;
- (vi) the process of connected with mind door;

Or according to consciousness, the cognitive process are:

- (i) the process of connected with eye-consciousness;
- (ii) the process of connected with ear-consciousness;
- (iii) the process of connected with nose-consciousness;
- (iv) the process of connected with tongue-consciousness;
- (v) the process of connected with body-consciousness;
- (vi) the process of connected with mind-consciousness;

The cognitive process connected with doors should be co-ordinated (with the corresponding consciousness).

## ဝိသယပွဲတို့ ဆူး

၇။ အတိမဟန္တ်၊ မဟန္တ်၊ ပရီတံ့၊ အတိပရီတ္ထားတိ ပဋိဒ္ဓါရေ၊ မနေ့ဒ္ဓါရေ ပန် ဝိဘူတမဝိဘူတန္တားတိ ဆူး  
ဝိသယပွဲတို့ ဝေဒီတဗ္ဗာ။

ပဋိဒ္ဓါရ့ အတိမဟန္တာရုံင်း မဟန္တာရုံင်း ပရီတ္ထာရုံင်း အတိပရီတ္ထာရုံင်း ဤသို့င်း မနေ့ဒ္ဓါရ့ကား  
ဝိဘူတာရုံလည်းကောင်း အဝိဘူတာရုံင်း ဤသို့င်း ခြောက်ပါးပြားသော ဝိသယပွဲတို့ကို သိထိုက်၏။

The sixfold presentation of objects should be understood as follows:

- a. At the five sense door, it is: (i) very great, (ii) great, (iii) slight, (iv) very slight.
- b. At the mind door, it is: (v) clear (vi) obscure.

## စိတ်သက်နှင့်ရှပ်သက်

၈။ ကထံ?

ဥပ္ပါဒ ဌီတိ ဘင်္ဂဝယန ခဏတ္ထယံ ဓကစိတ္ထက္ခဏံ နာမ။

ဝိသယပွဲတို့ခြောက်ပါး အဘယ်သို့ပြားသနည်း။

ဥပါဒခဏ ဌီခဏ ဘင်္ဂခဏတို့၏ အပြားအားဖြင့် ဓကငယ်သုံးခုတို့၏ အပေါင်းသည် တရုသော စိတ္ထက္ခဏ  
မည်၏။

How(is the intensity in the presentation of objects determined)?

One mind-moment consists of the three (sub-)moments-arising, presence, and dissolution.

၉။ တာနိ ပန် သတ္တရသ စိတ္ထက္ခဏာနိ ရူပဓမ္မာနမာယု။

အဘို့တပါးကား တဆဲခုနှစ်ချက်ကုန်သော ထိုစိတ္ထက္ခဏာတို့သည် (ဝိညာတရှပ် လက္ခဏရှပ် လေးခုမှတပါး)  
နှစ်ဆယ့်နှစ်ပါးသော ရုပ်တတရားတို့၏ အသက်ရှည်ရာကာလတည်း။

The duration of material phenomena consists of seventeen such-mindmoments.

## ပဋိရိတိ

### စက္ခအတိမဟန္တရုပိထိ

၁၀။ ဒကစိတ္တက္ခဏတီတာနိ ဝါ ဗဟိစိတ္တက္ခဏတီတာနိ ဝါ ဋိတိပွတ္တာနေဝ ပဋိရမ္မဏာနိ ပဋိရေအပါထ မာဂစ္ဆို၊ တသွာ ယဒီ ဒကစိတ္တက္ခဏာတီတက် ရူပါရမ္မကံ စက္ခသု အာပါထမာဂစ္တိ။ တတော ဒိုက္ခတ္တံ့ ဘဝင်း စလိတေ ဘဝင်းသောတံ ဝေါ်နိတ္တာ တမေဝ ရူပါရမ္မကံ အာဝဇ္ဇာ ပဋိရာဝဇ္ဇနိတ္တာ ပြုခိုတ္တာ နိရျော်တိ။

တတော တသုသနနှစ်ရု တမေဝ ရူပံ ပသုန္တံ စက္ခဝိညာကံ၊ သမ္မာ်နိစ္ဆို သမ္မာ်နိနိတ္တာ၊ သန္တိရယမာနံ သန္တိရဏစိတ္တာ၊ ဝဝတ္တပေါ် ဝေါ်နိတ္တာနိတ္တာ ယထာက္ခမံ ဥပ္ပါ်တ္တာ နိရျော်တိ။ တတော ပရု ဒက္ခနတိုးသ ကာမာဝစရဝဝနေသု ယံကို့ လဒ္ဒပစ္စယံ ယေဘုယျနံ သတ္တက္ခတ္တံ့ ဝေတိ။ ဝဝနာနုပစ္ဆာနိ စ ဒွ တဒါရမ္မဏပါကာနိ ယထာရဟံ ပဝတ္တန္တာ၊ တတော ပရု ဘဝင်းပါတော်။

တခုသောစိတ္တက္ခဏကိုလွန်ကုန်သည် (ဖြစ်၍င်း) များစွာသောစိတ္တက္ခဏကိုလွန်ကုန်သည် (ဖြစ်၍၍င်း) ဋိခဏသို့ရောက်ကုန်သည်ဖြစ်၍သာလျှင် ငါးပါးသော အာရုံသည် ငါးဒွါရျှု ရေးရှုကျခြင်းသို့(ထင်ခြင်းသို့) ရောက်ကုန်၏။ ထိုကြောင့် လွန်ပြီးသော တခုသောစိတ္တက္ခဏရှိသော ရူပါရုံသည် စက္ခပသာဒ၏ (ဝါ-စက္ခပသာဒသို့) ရေးရှုကျခြင်းသို့ (ဝါ-ထင်ခြင်းသို့) အကယ်၍ရောက်လာအံ့၊ ထိုသို့ထင်လာသည်ရှိသော် (ထိုသို့ရောက်လာခြင်းကြောင့်) နှစ်ကြိမ် ဘဝင်သည် လူပ်ပြီးသည်ရှိသော် ဘဝင်အယဉ်ကိုဖြတ်၍ ထိုရူပါရုံကိုပင် ဆင်ခြင်သကဲ့သို့ဖြစ်သော ပဋိရာဝဇ္ဇန်းစိတ်သည် ဖြစ်ပြီး၍ ချုပ်၏။

ထိုသို့ ပဋိရာဝဇ္ဇန်းစိတ်၏ချုပ်ခြင်းကြောင့် ထိုပဋိရာဝဇ္ဇန်းစိတ်၏အခြားမဲ့၌ ထိုရူပါရုံကိုပင် မြင်တတ်သော စက္ခဝိညာကံစိတ်င်း ခံယူသကဲ့သို့ဖြစ်သော သမ္မာ်နိန်းစိတ်င်း စုံစမ်းသကဲ့သို့ဖြစ်သော သန္တိရဏစိတ်င်း ပိုင်းခြားသတ်မှတ်ဆုံးဖြတ်သကဲ့သို့ဖြစ်သော ဂုဏ္ဍာစိတ်င်း ဤစိတ်တို့သည် အကြင်အကြင် အစဉ်ရှိတိုင်း ဖြစ်ပြီး၍ ချုပ်ပျက်ကုန်၏။ ထိုဂုဏ္ဍာစိတ်မှ နောက်၌ တခုယုတ်သော ကာမာဝစရဇောတို့တွင် အမှတ်မထားတပါးပါးသော ဇောသည် ရအပ်သော မနသိကာရစသော အကြောင်းရှိသည်ဖြစ်၍ များသောအားဖြင့် ခုနစ်ကြိမ် အဟုန်ပြင်းစွာဖြစ်ပေါ်လာ၏ (ဝါ-ဇော၏)။ ဇောသို့အစဉ်လိုက်သော နှစ်ကြိမ်ကုန်သော တဒါရုံပါက်စိတ်တို့သည်လည်း သတ္တဝါအလိုက် ထိုက်သည်အားလျှော်စွာ ဖြစ်ကုန်၏။ ထိုဒ်တိယတဒါရုံမှနောက်၌ ဘဝင်ကျခြင်းသည်ဖြစ်၏။

The five sense objects enter the evenue of the five sense doors at the stage of presence, when one or several mind-moments have passed. Therefore, if a visibale form as object, having passed one mind moment, (i), enters the evenue of the eye, the life-cotinuum vibrates for two mind-moment and is arrested. (ii, iii). Then five-door adverting consciousness arrises and cease adverting to that the same visible form as object(iv). Immediately after there arrise and cease in du order:

- (v) eye-consciousness seeing that form;
- (vi) receiving gonsciousness receiving it;
- (vii) investgation consciousness investgating it;
- (viii) determining consciousness determining it.

Following this, any one one of twenty-nine sense-sphere javanas which has gained the right condition run its course, generally for seven mind-moments (ix-xv), after this javanas, two registration resultants arise accordingly(xvi-xvii). Then comes subsidence into the life-continuum.

၁၁။ ဓတ္ထဝတာ စုဒ္ဓသ ဝိထိစိတ္ထပါဒါ၊ ဒွေ ဘဝ်စလနာနီ၊ ပုဇွဲဝါတီတကမေကစိတ္ထက္ခဏနီ ကတ္တာ  
သတ္တရသစိတ္ထက္ခဏာနီ ပရိပူရော့နီ၊ တတော ပရံ နိရှုံးတိ၊ အာရမ္မဏမေတံ အတိမဟန္တာ နာမ ဂေါစရု။

ဤမျအတိင်းအရှည်ရှိသောအစဉ်ဖြင့် တဆဲလေးကြီမ်ကုန်သော ဝိထိစိတ္ထပါဒါတိုင်း နှစ်ကြီမ်ကုန်  
သော ဘဝ်စလနာတိုင်း ရှေးကပင်လျှင် လွန်နှင့်ပြီးသော တခုသော စိတ္ထက္ခဏင်း ဤသို့ပြချု  
၁၇-ချက်သော စိတ္ထက္ခဏတို့သည် ပြည့်ကုန်၏။ ထိုသို့ ၁၇-ချက်ပြည့်ခြင်းကြောင့် ချုပ်၏။ ဤအာရုံသည်  
အတိမဟန္တမည်သော အာရုံတည်း။ (တတောပရံ-ဟု တတော နောက်၍ ပရံ ရှိသည်ကား အပို)

To this extent seventeen-mind-moment are completed, namely, fourteen acts of process consciousness, two vibration of the life continuum, and one mind-moment that had passed prior to (the process). Then the object ceases. The object is called "very great."

## မဟန္တရုပိထိ

၁၂။ ယာဝ တဒါရမ္မဏ္ဍာဒါဒိ ပန အပွဲဟောန္တတီတက မာပါထ မာဂတံ အာရမ္မကံ မဟန္တရုပိထိ နာမ၊ တတ္တ ဝေနာဝသာနေ ဘဝင်ပါတောဝ ဟောတိ၊ နတ္တိ တဒါရမ္မဏ္ဍာဒါဒေ။

အဘို့တပါးကာ၊ တဒါရုန်းကြိမ်ဖြစ်ရာခဏတိုင်အောင် တည်ခြင်းငါ မစွမ်းနိုင်သည်ဖြစ်၍ လွန်ခဲ့ပြီး သည်(ဖြစ်၍) ရှေးရှုကျခြင်းသို့(ထင်ခြင်းသို့) ရောက်လာသောအာရုံသည် မဟန္တရုပိမည်၏။ ထိုမဟန္တရုပိထိနှု အောင်ဆုံး၌ ဘဝင်ကျခြင်းသည်သာလျှင် ဖြစ်၏။ တဒါရုတိ၏ ဖြစ်ခြင်းသည် မရှိ။

♠ န ပဟောတိ-မစွမ်းနိုင်၊ ကူးတိ-ထို့ကြောင့်၊ အပွဲဟောန္တ-အပွဲဟောန္တမည်၏။ အပွဲဟောန္တ-မစွမ်းနိုင်သည်၊ ဟုတ္တာ-ဖြစ်၍၊ အတီတကံ-လွန်သောအာရုံတည်း၊ အပွဲဟောန္တတီတကံ-မစွမ်းနိုင်သည်ဖြစ်၍ လွန်သောအာရုံ။ ပဟောန္တ-၌ ပရေးရှိသော ဟု-ဓာတ်၊ တနည်း ပဟု-ဓာတ်။ (သရြိုဟာဋ္ဌ္ဇာ-၂၃၁)  
အပွဲဟောန္တ (တိ) မလောက်သော၊ မပြည့်သော၊ လိုနေသော၊ မစွမ်းနိုင်သော (တိပိဋကဓာဘန်)

The object is called "great" when it enter the avenue of sense after having passed ( a few moments) and is unable to survive till arising of the registration mind-moments. In that case, at the end of javanas, there is subsidence into the life-continuum and no arising of registration consciousness.

## ပရိတ္တရုပိထိ

၁၃။ ယာဝ ဝေနှပါဒိ အပွဲဟောန္တတီတက မာပါထ မာဂတံ အာရမ္မကံ ပရိတ္တရုပိထိ နာမ၊ တတ္တ ဝေနှမိ အနုပစ္စတ္တ ဒွတ္တိက္ခတ္တံ့၍ ဝေါ်ဖွနမေဝ ပဝတ္တတိ၊ တတော ပရု ဘဝင်ပါတောဝ ဟောတိ။

ဇောန်းကြိမ်ဖြစ်ရာကာလတိုင်အောင်လည်း တည်ခြင်းငါ မစွမ်းနိုင်သည်ဖြစ်၍ လွန်ခဲ့ပြီးသည် (ဖြစ်၍) ရှေးရှုကျခြင်းသို့ (ထင်ခြင်းသို့) ရောက်လာသောအာရုံသည် ပရိတ္တရုပိထိနှု အော်မဖြစ်ခြင်းကြောင့် နှစ်ကြိမ်သုံးကြိမ် ဂုဏ္ဍာစိတ်သည်သာလျှင် ဖြစ်၏။ ထိုပရိတ္တရုပိထိနှု ဘဝင်ကျခြင်းသည်သာလျှင် ဖြစ်၏။

The object is called "slight" when it enter the avenue of sense after having passed ( a few moments) and is unable to survive till arising of the rjavanäs. In that case, even the javanäs do not arrise, but determining consciousness occurs for two or three moments, and then there is subsidence into the life-continuum.

## အတိပရီတ္ထာရုဝိထိ

၁၄။ ယာဝ ဝေါဒ္ဓနပါဒါ စ ပန အပ္ပာဟောန္တာတိတက မာပါထမာဂတ် နိရောသန္တမာရမ္မကံ အတိပရီတ္ထာရုဝိထိ နာမ၊ တတ္ထ ဘဝက်စလနမေဝ ဟောတိ၊ နတ္ထိ ဝိထိစိတ္ထပြုဒေါ။

အဘို့တပါးကား၊ ဂဏ္ဍာနှစ်ကြိမ်ဖြစ်ရာကာလတိုင်အောင်လည်း တည်ခြင်းငါ မစွမ်းနိုင်သည်ဖြစ်၍ လွန်ခဲ့ပြီးသည်(ဖြစ်၍) ရေးရှုကျခြင်းသို့(ထင်ခြင်းသို့)ရောက်လာသော နီးကပ်သောချုပ်ခြင်းရှိသော (ချုပ်လှ ခါနီးဖြစ်သော) အာရုံသည် အတိပရီတ္ထာရုမည်၏။ ထိုအတိပရီတ္ထာရုဝိထိ ဘဝင်လူပ်ရုံသာလျှင် ဖြစ်၏။ ဝိထိစိတ်တို့၏ ဖြစ်ခြင်းသည် မရှိ။

The object is called "very slight" when it enter the avenue of sense as it is on the verge of ceasing and, after having passed ( a few moments) and is unable to survive till arising of the determining consciousness. In that case, there is merely vibration of the life-continuum, but no arising of a cognitiv process.

## သောတဒ္ဒါရစသည်

၁၅။ ကူးစွာ စက္ခခွါရေ၊ တထာ သောတဒ္ဒါရာဒီသု စေတီ သဗ္ဗာထာပိ ပဋိခွါရေ တဒါရမ္မကဝနဝေါဒ္ဓန မောယဝါရသံးတာနံ စတုနှဲ ဝါရာနံ ယထာက္ခမံ အာရမ္မကာဘူတာ ဝိသယပဝတ္ထိ စတုစာ ဝေဒီတဗ္ဗာ။

ဤဆိုအပ်ပြီးသောနည်းဖြင့် စက္ခခွါရင်း ထို့အတူ သောတဒ္ဒါရအစရှိသည်တိုင်း ဤသို့ အလုံးစုံသော အပြားအားဖြင့်လည်း ပဋိခွါရ၌ တဒါရမ္မကဝါရ ဝေနဝါရ ဝေါဒ္ဓနဝါရ မောယဝါရဟုဆိုအပ်ကုန်သော လေးပါးကုန်သော ဝါရတို့၏ အကြင်အကြင်အစဉ်ရှိတိုင်း အာရုံဖြစ်၍ ဖြစ်သော အာရုံတို့၏ဖြစ်ခြင်းကို လေးပါးပြား၏ဟူ၍ သိထိက်၏။

As in the eye door, so in the ear door, etc. Thus in all the five doors, the fourfold presentation of objects should be understood, in due order, in the four ways known as:

- (i) the course (ending with) registration;
- (ii) the course (ending with) registration;
- (iii) the course (ending with) determining: and
- (iv) the futile course.

## ဝိထိစိတ် သရပ် သက်ဟဂါထာ

၁၆။ ဝိထိစိတ္တာနိ သတ္တေဝ  
စိတ္တာပြုဒါ စုဒ္ဓသ၊  
စတုပွညာသ ဝိတ္တာရာ၊  
ပဋိဒါရေ ယထာရဟံ။

ပဋိဒါရ၌ ဒ္ဓာရအရုံအလိုက် ထိုက်သည်အားလျော်စွာ ဝိထိစိတ်တို့သည် ခန့်ပါးတို့သာတည်း။  
စိတ်တို့၏ ဖြစ်ခြင်းအားဖြင့် တဆယ့်လေးပါးတို့တည်း။ အကျယ်အားဖြင့် ၅၄-ပါးတည်း။

There are seven modes and fourteen different states of consciousness in the cognitive process. In detail there are accordingly fourty-four in the five doors,

အယမေတ္တာ ပဋိဒါရေ ဝိထိစိတ္တပဝတီနယော။

ဤဝိထိသက်ဟအရာ၌ ဤဆိုအပ်ခဲ့ပြီးသော စကားရပ်သည် ပဋိဒါရ၌ ဝိထိစိတ်တို့၏ ဖြစ်ပုံနည်းတည်း။

Herein, this is the method of the cognitive process in the five sense doors.

## မနေ့ခွါရ ကာမဏေ ဝါရ

### ဝိဘူတာရုံဝိထိ

၁၇။ မနေ့ခွါရေ ပန ယဒီ ဝိဘူတာရမ္မကံ အာပါထ မာဂစ္စတိ၊ တတော ပရံ ဘဝ်စလန မနေ့ခွါရာဝဇ္ဇန  
ဝေနာဝသာနေ တဒါရမ္မကပါကာနီ ပဝတ္တနီ၊ တတော ပရံ ဘဝ်ပါတော။

အဘို့တပါးကား၊ မနေ့ခွါရ၍ ထင်ရှားသောအာရုံသည် ရှေးရှုကျခြင်းသို့ (ထင်ခြင်းသို့)  
အကယ်၍ ရောက်လာအဲ၊ ထိုသို့ထင်လာသည်ရှိသော် (ထိုသို့ထင်လာခြင်းကြောင့်) (ပရံရှိသည်မှာ အပို၊  
ဘာသာပြန်စရာမလို့) ဘဝ်စလန၊ မနေ့ခွါရာဝဇ္ဇန်း၊ ဇေတ္တိ၏အဆုံး၌ တဒါရုံ ဝိပါက်စိတ်တို့သည်  
ဖြစ်ကုန်၏။ ထိုတဒါရုံမနေ့က်၌ ဘဝ်ကျခြင်းသည် (ဖြစ်၏)။

When clear object enters the avenue of the mind door, then the vibration of life continuum, mind-door adverting, javanas, and at the end of the javanas, registration resultants, all take place. Following this there is subsidence into life-continuum.

### အဝိဘူတာရုံဝိထိ

၁၈။ အဝိဘူတေ ပနာရမ္မကေ ဝေနာဝသာနေ တဒါရမ္မကပါကာနီ ဘဝ်ပါတောဝ ဟောတိ။ နထို  
တဒါရမ္မကျပါတိ။

အဘို့တပါးကား၊ မထင်ရှားသောအာရုံ၌ ဇေတ္တိ၏အဆုံး၌ ဘဝ်ကျခြင်းသည်သာလျှင် ဖြစ်၏၊ တဒါရုံ  
တို့၏ ဖြစ်ခြင်းသည် မရှိ။ ဝိသယပဝတ္တိခြားပါး ဤသို့ပြားသတည်း။ (“ကထ ဥပ္ပါဒ္ဒိတိဘက်ဝသေန”  
တုန်းက ကထအမေးကို ပြန်၍ အပ်ရသည်)

In the case of an obscure object there is subsidence into life-continuum at the end of javanas, without giving rise to registration resultants.

## ဝိထိစိတ် သရပ် သက်ဟဂါထာ

၁၉။ ဝိထိစိတ္တာနိ တိကော်  
 စိတ္တာပြုဒါ အသေခိုတာ၊  
 ဝိတ္တာရေန ပန်တ္တက-  
 စတ္တာလီသ ဝိဘာဝယော။

ဤကာမဘေးမနေ့ချွဲ ဝိထိစိတ်တို့ကို သုံးပါးတို့ဟူ၍သာလျင် ဆိုအပ်ကုန်၏၊ စိတ်တို့၏ ဖြစ်ခြင်း၊ အားဖြင့် ဆယ်ပါးတို့ဟူ၍ ဆိုအပ်ကုန်၏။ အကျယ်အားဖြင့်ကား လေးဆဲတပါးဟူ၍ ထင်စွာပြရာ၏။

Three modes and ten different states (of consciousness) in the cognitive process are told. It should be explained that, in detail, there are forty-one kinds here.

အယမေတ္တာ ပရိတ္တဇ်နဝါရော။

ဤဆိုအပ်ပြီးသောစကားသည် ဤဝိထိသက်ဟအရာ၌ ကာမဘေးရတည်း။

Herein, this is the limited javanas section.

## မနေ့ချွိုရ အပွနာအေး ဝါရ

### ရူဘိထိ မဂ္ဂိုတိများ

၂၀။ အပွနာအေး ပန် ဝိဘူတာဝိဘူတာအေး နှစိုး၊ တထာ တဒါရမ္မကုပ္ပါဒေး စ။

၂၁။ တထဲ ဟို ဉာဏသမ္မယုတ္တကာမာစရဇဝနမဋ္ဌနဲ့ အညတရသိုံး ပရီကမ္မာ ပစာရာ နဲလောမ ဂါတ္တဘုနာမန် စတုက္ခတ္တဲ့ တိက္ခတ္တဲ့ မေဝ ဝါ ယထာက္ခာမဲ့ ဥပ္ပမြိုတာ နိုဂ္ဗ္ဗိန္တရမေဝ ယထာရဟံ စတုတ္တဲ့ ဝါ ပဋ္ဌမဲ့ ဝါ ဆူးသတိ မဟရတလောကုတ္တရဇဝနနေသူ ယထာဘိနိဟာရဝသေန ယံကို့ဝေနဲ့ အပွနာဝိထိ မေတရတိ၊ တတော ပရုံ အပွနာဝသာနေ ဘဝင်ပါတောဝ ဟောတိ။

အဘို့တပါးကား အပွနာအေး ဝိဘူတာရုံး အဝိဘူတာရုံးဟု ကွဲပြားခြင်းသည် မရှိ။ တဒါရုံ၏ ဖြစ်ခြင်းသည်လည်း ထို့အတူပင်တည်း။ (မရှိ-ဟူလို)

ချုံးအံး၊ ထို့အပွနာအေး ရ-ပါးကုန်သော ဉာဏသမ္မယုတ္တရောတို့တွင် အမှတ်မထား တပါးပါးသောအေးသည် ပရီကမဲ့ ဥပစာ အနုလုံ ဂါတ္တဘု ဟူသောနာမည်ဖြင့် လေးကြိုသာလျှင်သော်ငြင်းသုံးကြိုမ်သာလျှင်သော်ငြင်း အကြင်အကြင်အစဉ်ရှိတိုင်းဖြစ်ပြီး၍ ချုပ်သည်ရှိသော ချုပ်သည်၏ အခြားမဲ့၌ သာလျှင် တိက္ခမန္ဒအလိုက် ထိုက်သည်အာလျော်စွာ ၄-ကြိုမ်မြောက်သော်ငြင်း ငါးကြိုမ်မြောက်သော်ငြင်းနှစ်ဆယ့်ခြောက်ပါးသော မဟရတ်လောကုတ္တရာရောတို့တွင် အကြင်အကြင် သမထိပသာနာဘဝနာစိတ်ကို ရှေးရှုဆောင်ခြင်း၏ အစွမ်းဖြင့် တစုံတရုံသောအေးသည် အပွနာအစဉ်သို့ သက်ရောက်၏။ ထို့အပွနာဝိထိသို့ သက်ရောက်ရာအခါမှ နောက်၌ အပွနာအေး အဆုံး၌ ဘဝင်ကျခြင်းသည်သာလျှင် ဖြစ်၏။

In the occurrence of javanas in absorption, there is no distinction between clear and obscure (objects). Likewise there is no arising of registration consciousness. In this case(i.e. in the process of absorption), any one of eight sense-sphere javanas accompanied by knowledge arise and ceases four times or three times in due order as preparation, access, conformity, and change of leange. Immediately after they cease, in the fourth or fifth moment as the case may be, any one of javanas among twenty-six types of sublime or supramundane with way the mind is conveyed. After that, at the end of absorption, there is subsidence into life-continuum.

## ကာမဇောနောင် အပွနာဇော ဖြစ်ပုံ

JJ॥ တ္ထဲ သောမနသုသဟဂတဇဝနာနန္တရုံ အပွနာပါ သောမနသုသဟဂတဘဝ ပါဋိကိုတဗ္ဗာ၊ ဥပေက္ခာ သဟဂတဇဝနာနန္တရုံ ဥပေက္ခာသဟဂတဘဝ။ တ္ထဲပါ ကုသလာဇဝနာနန္တရုံ ကုသလဇဝနာန္တာဝ ဟောင့်မန္တ ဖလတ္တယမပွေတိ၊ ကိရိယဇဝနာနန္တရုံ ကိရိယဇဝနံ၊ အရဟတ္တဖလ္မာတိ။

ထိအပွနာဇေဝါရုံ သောမနသုသဟဂုတ်ဇော၏အခြားမဲ့၍ အပွနာဇေကိုလည်း သောမနသု သဟဂုတ် အပွနာဇေကိုသာ အလိုရှိထိက်၏။ ဥပေက္ခာသဟဂုတ်ဇော၏အခြားမဲ့၍ (အပွနာဇေကိုလည်း) ဥပေက္ခာသဟဂုတ် အပွနာဇေကိုသာ အလိုရှိထိက်၏။ ထိတူသောဝဒနာရှိသောဇေဝါရုံလည်း မဟာကုသိုလ် ဉာဏသမွယုတ်ဇော-ခုတို့၏ အခြားမဲ့၍ မဟာဂုတ်လောကုတ္တရာကုသိုလ်ဇေသည်၍၏။ အောက်ဖြစ်သော ပိုလ်ဇေသုံးခု အပေါင်းသည်၍၏။ အပွနာဖြစ်၏။ မဟာကြိယာဉာဏသမွယုတ်ဇော-ခုတို့၏ အခြားမဲ့၍ မဟာဂုတ်ကြိယာဇေသည်၍၏။ အရဟတ္တပိုလ်ဇေသည်၍၏။ အပွနာဖြစ်၏။ ဉှုသို့မှတ်အပ်၏။

Therein, immediately after a wholesome javanas accompanied by joy, absoeption accompanied by joy ma be expected. Immediately after a who javana accompanied by equanimity, absoeption (occurs) accompanied by equanimity.

Therein, too, immediately after a wholsome javanas accompanied by joy, absoeption occurs through a wholesome javana and three lower fruits. Immediately after a functional javanas, absoeption occurs through a functional javana and the fruit of Arahantship.

### သဂ္ဗာဂါထာများ

၂၃॥ ဒ္ထိုံးသ သူခပုညမှာ  
ဒ္ဒိဒသောပေက္ခာ ပရဲ  
သူခိတကြိယတော အန္တာ  
ဆ သမ္မာန္တိ ဥပေက္ခာ။

သောမနသုသဟဂုတ် မဟာကုသိုလ်ဉာဏသမွယုတ်ဇေနှစ်ခုမှ နောက်၌ သုံးဆဲနှစ်ပါးသော အပွနာဇေသည် ဖြစ်၏။ ဥပေက္ခာသဟဂုတ် မဟာကုသိုလ် ဉာဏသမွယုတ်ဇေ နှစ်ခုမှ နောက်၌ တဆဲနှစ်ပါးသာ အပွနာဇေတို့သည် ဖြစ်ကုန်၏။ သောမနသု မဟာကြိယာ ဉာဏသမွယုတ်ဇေနှစ်ခုမှ နောက်၌ ဂ-ပါးသော အပွနာဇေတို့သည် ဖြစ်ကုန်၏။ ဥပေက္ခာ မဟာကြိယာ ဉာဏသမွယုတ်ဇေနှစ်ခုမှ နောက်၌ ၆-ပါးသော အပွနာဇေတို့သည် ဖြစ်ကုန်၏။

Following wholesome consciousness accompanied by joy, thirty two (classes of absorption javanas) arise. After (wholesome consciousness)accompained by equanimity, twelve (classes of absorption javanas arise). After functionals accompaained by joy, eight classes arise, and after (functionals) accompaained by equanimity, six classes arise.

၂၄။ ပုထိန္ဒနာန သေက္ခာနံ၊  
ကာမပုညတိဟေတုတော့၊  
တိဟေတုကာမကြိယတော့၊  
ဓိတရာဂါန မပွနာ။

တိဟိတ်ပုထိန္ဒနံပုဂ္ဂိုလ်တို့၏င်း အောက်ဖလဋ္ဌနံပုဂ္ဂိုလ်သုံးယောက်တို့၏င်း တိဟိတ်ကာမ ကုသိလ်-ခုမှ(ကုသိလ်ဉာဏာသမွယုတ်ငါး)နောက်၌ ငါးပါးသော အပွနာအောတို့သည် ဖြစ်ကုန်၏။ ရဟန္တ ပုဂ္ဂိုလ်တို့၏ တိဟိတ်ကာမကြိယာလေးခုမှ(မဟာကြိယာဉာဏာသမွယုတ်-ငါး) နောက်၌ တဆဲလေးပါးကုန်သော အပွနာအောတို့သည် ဖြစ်ကုန်၏။

For worldlings and trainees, absorpton occurs following a three-rooted wholesome sense-sphere consciousness. For those free from lust (i.e Arahants), absorption follows a three-rooted sense-sphere functional consciousness.

အယမေတ္တ မနေ့ခွဲရေ ဝိထိစိတ္တပဝတ္ထနယော။

ဤဆိုအပ်ပြီးသောစကားသည် ဤဝိထိသိန်းဟွေး မနေ့ခွဲရွှေ့ ဝိထိစိတ္တတို့၏ ဖြစ်ပုံနည်းတည်း။

Herein, this is method of the cognitive processin the mind door.

## တဒါရမ္မဏ နိယမ

### ဝပါက်အမှန်ဘေးအပြန်

၂၅။ သဗ္ဗ္ဗာပိ ပနေတ္ထ အနိဇ္ဈ္ဇာ အာရမ္မကေ အကုသလဝိပါကာနေဝ ပဋိဉာဏ် သမွှင့်စိန် သနီရဏ  
တဒါရမ္မဏာနိ။

အဘို့တပါးကား ဤပဋိဉာဏ် မနေ့ချွဲရည့် အလုံးစုံသော အပြားအားဖြင့်လည်း အနိဇ္ဈ္ဇာဖြစ်သောအာရုံး  
အကုသလဝိပါက်သာလျှင်ဖြစ်ကုန်သော ပဋိဉာဏ် သမွှင့်စိန်း သနီရဏ တဒါရုံတို့သည် ဖြစ်ကုန်၏။

Here, under all circumstances, when an object is undesirable, the five fold sense consciousness, reception, investigation, and registration (that arise) are unwholesome-resultants.

၂၆။ ဣဇ္ဈ္ဇာ ကုသလဝိပါကာနိ။

ဣဇ္ဈ္ဇာဖြစ်သောအာရုံး ကုသလဝိပါက်သာလျှင်ဖြစ်ကုန်သော ပဋိဉာဏ် သမွှင့်စိန်း သနီရဏ  
တဒါရုံတို့သည် ဖြစ်ကုန်၏။

When (the object is) desirable, they are wholesome-resultants.

၂၇။ အတိဣဇ္ဈ္ဇာ ပန် သောမနသုသဟဂတာနေဝ သနီရဏ တဒါရမ္မဏာနိ။

အဘို့တပါးကား အတိဣဇ္ဈ္ဇာဖြစ်သောအာရုံး သောမနသုသဟဂတ်သာလျှင်ဖြစ်ကုန်သော ပဋိဉာဏ်  
သနီရဏ တဒါရုံတို့သည် ဖြစ်ကုန်၏။

If the object is extremely desirable, investigation and registration are accompanied by joy.

## ဝိပါက်လည်းအမှန် ဘေလည်းအပြန်

တွေ့သိ သောမနသုသဟဂတ်ကြိယာဇေနာဝသာနေ သောမနသုသဟဂတာနေဝ တဒါရမ္မဏာနိ  
ဘဝနှိုး။ ဥပေက္ခာသဟဂတ်ကြိယာဇေနာဝသာနေ စ ဥပေက္ခာသဟဂတာနေဝ ဟောနှိုး။

**ထိတဒါရုံတို့ဘုင်လည်း** သောမနသုသဟရှုတ်ကြိယာဇော်အဆုံး၌ သောမနသုသဟရှုတ်  
သာလျှင် ဖြစ်ကုန်သော သန္တိရဏ တဒါရုံတို့သည် ဖြစ်ကုန်၏။ ဥပေက္ခာသဟရှုတ်ကြိယာဇော်အဆုံး၌  
ဥပေက္ခာသဟရှုတ် သာလျှင် ဖြစ်ကုန်သော သန္တိရဏ တဒါရုံတို့သည် ဖြစ်ကုန်၏။

In this connection, too, at the end of functional javanas accompanied by joy, there arise registration mind-moments also accompanied by joy. at the end of functional javanas accompanied by equanimity, the registration mind-moments are also accompanied by equanimity.

### အာကန္တုကဘဝင်းဝိထိ

၈။ ဒေါမနသုသဟဂတ်ဇေနာဝသာနေ စ ပန တဒါရမ္မဏာနိ စေဝ ဘဝင်းနှင့် စ ဥပေက္ခာသဟဂတာနေဝ  
ဘဝနှိုး။ တသွာ ယဒီ သောမနသုပဋိသန္တိကသု ဒေါမနသုသဟဂတ်ဇေနာဝသာနေ တဒါရမ္မဏာသမ္မဝေါ  
နထိုး၊ တဒါ ယံကို့ ပရိစိတပုံး ပရိတ္တာရမ္မဏမာရဗ္ဗာဥပေက္ခာသဟဂတာသန္တိရဏ ဥပ္ပါယိုး။ တမနနှိုးရိတ္တာ  
ဘဝင်းပါတောဝ ဟောတိတိ ဝဒနှိုး အာစရိယာ။

**အဘို့တပါးကား** ဒေါမနသုသဟရှုတ်ဇော်အဆုံး၌ တဒါရုံတို့သည်င်း ဘဝင်းတို့သည်င်း  
ဥပေက္ခာသဟရှုတ်တို့ချည်းသာလျှင် ဖြစ်ကုန်၏။ ထို့ကြောင့် သောမနသုပဋိသန္တိန္တိရှိသောပုဂ္ဂိုလ်၏  
(သောမနသုနှင့် ပဋိသန္တိနေသောပုဂ္ဂိုလ်၏) ဒေါမနသုသဟရှုတ်ဇော်အဆုံး၌ တဒါရုံ၏ ဖြစ်သင့်ခြင်းသည်  
အကယ်၍ မရိအဲ။ ထိုအခါ၌ အမှတ်မထားတပါးပါးသော ရှေးဦးလေ့ကျက်အပ်သော ကာမအာရုံကို အာရုံပြု၍  
ဥပေက္ခာသဟရှုတ် သန္တိရဏစိတ်သည် ဖြစ်၏။ ထိုဥပေက္ခာသဟရှုတ်သန္တိရဏစိတ်ကို အခြားမဲ့ပြု၍  
သောမနသုဘဝင်းကျခြင်းသည်သာ ဖြစ်၏။ ဤသို့ ဆရာတို့သည် ဆိုကြကုန်၏။

But at the end of javanas accompanied by displeasure, the registration mind-moments and the life-continuum are both accompanied by equanimity. Therefore, in the case of one whose rebirth-consciousness is accompanied by displeasure there is no occurrence of registration mind-moments, then, the teachers explain, there arise an investigation consciousness consciousness accompanied by equanimity apprehending any familiar trivial object. Immediately after that there is subsidence into the life-continuum.

## တဒါရုံ အကို

၂၉။ တထာ ကာမာဝစရဇဝနဝသာနေ ကာမာဝစရသတ္တာနံ ကာမာဝစရမွှေ့သွေဝ အာရမ္မဏာဘူတေသု တဒါရမ္မဏံ ကဲဆိုနိတိ။

ထိမှတပါး ကာမာဝစရဇော်အဆုံး၌သာလျှင် ကာမာဝစရသတ္တာဝါတို့၏သန္တာနံ၌သာလျှင် အာရုံဖြစ်၍ ဖြစ်ကုန်သော ကာမာဝစရတရားတို့၌သာလျှင် တဒါရုံကို အလိုရီကြကုန်၏။

Likewise, they hold that registration occurs(only) at the end of sense-sphere javanas, (only) to sense-sphere beings, only when sense-sphere phenomena become objects.

၃၀။ ကာမေ ၆၀န သတ္တာလာ  
မွှေးနာနံ နိယမ သတိ။  
ဝိဘူတေ တိမဟန္တာ စ၊  
တဒါရမ္မဏံ မိရိတံ။

ကာမဘုံး (အကျိုးဝင်ကုန်သော) ဇော်၊ သတ္တာဝါ၊ အာရုံတို့၏ အမှတ်အသားသည် ရှိလသော် ဝိဘူတာရုံ့ခြင်း၊ အတိမဟန္တာရုံ့ခြင်း၊ တဒါရုံကို ဆိုအပ်၏။

Registration occurs, they say, in connection with clear and very great objects when there is certainty as regard sense-sphere javanas, being, and objects.

အယမတ္တ တဒါရမ္မဏနိယမော။

ဤစိတ်သို့ဟု၌ ဤဆိုအပ်ပြီးသည်ကား တဒါရုံကိုမှတ်သားခြင်းတည်း။

Herein, this is the procedure of registration.

## ဝေနှစ်ယမ

### ကာမာဝစရဇော

၃၁။ ဝေနေသူ စ ပရိတ္ထဝေနဝိယိယံ ကာမာဝစရဇောနာနဲ့ သတ္တက္ခတ္တဲ့ ဆက္က္တဲမော ဝါ ဝေနှစ်။

အဘို့တပါးကား၊ အော်တွင် ကာမဇောဝိယိ၍ ကာမာဝစရဇောတို့သည် ခန့်ကြံမ်သာလျှင်သောင်းခြားကြံမ်သာလျှင်သောင်း စောကုန်၏။

Among the javanas, in a limited javana process, the sense-sphere javanas run only for seven or six times.

၃၂။ မန္ဒပဝတ္ထယံ ပန် မရဏကာလာဒီသု ပဋိရမော။

အဘို့တပါးကား၊ အဟုန်ရော့ရဲ့ နံနဲ့ဖြစ်ရာအခါ၌ စတေခါနီးကာလအစရိသည်တို့၌ ငါးကြံမ်သာလျှင် စောကုန်၏။

But in the case of a feeble process such as at the time of dying, etc., they run only five times.

၃၃။ ဘဂဝတော ပန် ယမကပါဋ္ဌာရီယကာလာဒီသု လဟုကပွဝတိယံ စတ္တာရို ပဋိ ဝါ ပစ္စဝက္ခဏစိတ္တာနဲ့ ဘဝနှစ်တိပို ဝဒနှစ်။

အဘို့တပါးကား၊ မြတ်စွာဘုရား၏ ရေမီးအစုံဖြစ်သော တန်ခိုးပြာဋ္ဌာကို ပြရာကာလ အစရိသည်တို့၌ လျှင်မြန်စွာ ဖြစ်ရာအခါ၌ ၄-ကြံမ်သောင်းဖြစ်ကုန်သော ၅-ကြံမ်သော လည်းဖြစ်ကုန်သော ပစ္စဝက္ခဏာ အော်တို့သည် ဖြစ်ကုန်၏။ ဤသို့လည်း အန္တကထာဆရာတို့ ဆိုကြ ကုန်၏။

To the Exalted one, at the time of the Twin Miracle and the like, when procedure is rapid, only four or five occasions of reviewing consciousness occur, they also say.

## အပွနာဇော

၃၄။ အာဒိကမ္မိကသု ပန် ပဋိမကပွနာယံ မဟရှတဝေနာနို့၊ အဘိဉာဇဝနာနို့ စ သဗ္ဗဒါပိ ဇကဝါရမေဝ  
ဝေနှို့၊ တတော ပရုံ ဘဝင်ပါတောဝ ဟောတိ။

အဘို့တပါးကား၊ အစဆုံးကမ္မာဌာန်းအားထုတ်မှုရှိသော ပုဂ္ဂိုလ်၏ ရှေးဦးစာသော အပွနာ၌  
မဟရှတ်ဇောတို့သည် တကြိမ်သာလျှင် စောကုန်၏။ အဘိဉာဇ်ဇောတို့သည်လည်း အခါခပ်သိမ်း  
တကြိမ်သာလျှင် စောကုန်၏။ ထိုတကြိမ်မှ နောက်၌ ဘဝင်ကျခြင်းသည် ဖြစ်၏။

The sublime javanas for a beginner during the first (cognitive process of) absorption, and the direct-knowledge javanas always, run only once. Then comes subsidence into the life-continuum.

၃၅။ စတ္တာရော ပန် မဂ္ဂပြီဒါ ဇကစိတ္တက္ခဏီကာ၊ တတော ပရုံ ဒွဲ တိုက္ခိ ဖလစိတ္တာနို့ ယထာရဟံ  
ဥပ္ပဇ္ဇာနှို့၊ တတော ပရုံ ဘဝင်ပါတော်။

အဘို့တပါးကား၊ လေးပါးကုန်သော ဥပါဒ်မဂ်တို့သည် တခုသောစိတ္တက္ခဏူရှိကုန်၏။  
ထိုတကြိမ်မှနောက်၌ J-ကြိမ် ၃-ကြိမ်သော ဖိုလ်စိတ်တို့သည် (မန္ဒ၊ တိက္ခ ပုဂ္ဂိုလ်အလိုက်)  
ထိုက်သည်အာလျှပ်စွာ ဖြစ်ကုန်၏။ ထိုဖိုလ်ဇောတို့မှနောက်၌ ဘဝင်ကျခြင်းသည် ဖြစ်၏။

The arising of the four paths endures for only one mind-moment. Thereafter, two or three occasions of fruition consciousness arise according to the case. Then comes subsidence into the life-continuum.

၃၆။ နိုရောဓသမာပတ္တိကာလေ ဒီက္ခတ္တံ့ စတုတ္တာရှုပွေနံ ဝေတို့၊ တတော ပရုံ နိုရောစံ ဖုသတိ။

နိုရောဓသမာပတ်ကို ဝင်စားခါနီးကာလျှို့ နှစ်ကြိမ် စတုတ္တအာရှုပွေသည် စော၏။  
ထိုစတုတ္တအာရှုပွေမှ နောက်၌ စိတ်ဇေတသိက် စိတ္တရှုပ်တို့၏ ချုပ်ခြင်းသုံးရောက်၏။

At the end of attainment of cessation, the fourth immaterial javanas runs twice and then contacts cessation.

၃၇။ ဂုဏ်ကာလေ စ အနာဂါမိဖလံ ဝါ အရဟတ္ထဖလံ ဝါ ယထာရဟမေကဝါရံ ဥပ္ပါဒ္ဓတွာ နိရုဏ္ဍာ  
ဘဝက်ပါတောဝ ဟောတိ။

(နိရောဓသမာပတ်မှ)ထရာကာလ၌လည်း အနာဂါမိဖိုလ်ဇေသည်သောင်း အရဟတ္ထဖိုလ်ဇေသည်  
သောင်း (အနာဂါမ့်၊ ရဟန္တာ ပုဂ္ဂိုလ်အလိုက်) ထိုက်သည်အားလျှော့စွာ တကြီးမြှင့် ဖြစ်ပြီး၍ ချပ်သည်ရှိသော  
ဘဝကျခြင်းသည် သာလျှင် ဖြစ်၏။

When emerging (from cessation), either the fruition consciousness of non-returning or the fruition consciousness of Arahantship arise accordingly for single occasion. When it ceases, there is subsidence into the life-continuum.

၃၈။ သဗ္ဗာတ္ထာဟိ သမာပတ္တိရိတိယံ ဘဝက်သောတော ဝိယ ဝိထိနိယမော နတ္ထိတိကတွာ ဗဟိုနိပိ လွှာနိတိ။

အလုံးစုံလည်းဖြစ်သော စူာနသမာပတ္တိ ဖလသမာပတ္တိရိတိယံ ဘဝင်အယဉ်သည်ကဲသို့ ဇေအစဉ်ကို  
မှတ်သားဘယ်သည် မရှိပြီ။ ဤအကြောင်းကြောင့် များစွာသောဇေတို့ကိုလည်း ရအပ်ကုန်၏။  
ဤဘဝကျခြင်းတွင် ဝေနနိယမ အပြီးတည်း။

In the cognitive process of attainments, as in the stream of the life-continuum, there is no fixed procedure regarding the processes. It should be understood that even many(sublime and supramundane)javanas take place(in immediate succession).

၃၉။ သတ္တာကွဲတ္ထာ့ ပရိတ္ထာနို  
မရှိဘိသာ သကိုမတာ။  
အဝသသာနိ လွှာနိတို့  
ဝေနနိ ဗဟိုနိပို့။

ကာမဇေတို့ကို အလွန်အားဖြင့် ခုနစ်ကြီးမြှင့် သိအပ်ကုန်၏။ မဂ်ဇေအဘိသာဉ်ဇေတို့ကို  
တကြီးမြှင့်သိအပ်ကုန်၏။ ကြွင်းကုန်သောဇေတို့ကို အကြိမ်များစွာတို့ကိုလည်း သိအပ်ကုန်၏။

It should be known that limited javanas arise seven times, the path and direct knowledge only once, the rest (sublime and supramundane) many times.

အယမေတ္တာ ဝေနနိယမော။

ဤဝိထိသံပိန္တူ ဤဆိုအပ်ပြီးသော စကားသည် ဇေကို ပိုင်းခြား မှတ်သားခြင်းတည်း။

Herein, this is the procedure of javanas.

## ပုဂ္ဂလဘေဒ

၄၀॥ ဒုဟေတုကာနမဟေတုကာန၌ ပနေတ္ထ ကိရိယဇ်နာနံ စော အပွန်ဇောနာနံ စ နလ္မာနှီး။ (၅၄)

အဘို့တပါးကား၊ ဤပိတိစိတ်တို့တွင် ဒ္ဓဟိတ်ပုဂ္ဂိုလ်တို့၏(သန္တာန်း)ငြင်း၊ အဟိတ်ပုဂ္ဂိုလ်တို့၏(သန္တာန်း)ငြင်း ကြိယာဇောတို့ကိုင်း အပွန်ဇောတို့ကိုင်း မရအပ်ကုန်။

Herein, to those with double-rooted and rootless (rebirth consciousness), functional javanas and absorption javanas do not arise.

၄၁॥ တထာ ဉာဏသမွယူတ္ထိပါကာနံ စ သုဂတိယံ။ (၄၁)

ထိမှုတပါး သုဂတိဘုံး ဉာဏသမွယူတ္ထိပါက်စိတ်တို့ကိုလည်း မရအပ်ကုန်။

Likewise, in blissful plane, resultants accompanied by knowledge also do not arise.

၄၂॥ ဒုဂ္ဂတိယံ ပန် ဉာဏဝိပွယူတ္ထာနံ စ မဟာဝိပါကာနံ စ နလ္မာနှီး။ (၃၇)

အဘို့တပါးကား ဒုဂ္ဂတိဘုံး ဉာဏဝိပွယ်ဖြစ်ကုန်သော မဟာဝိပါက်စိတ်တို့ကိုလည်း မရအပ်ကုန်။

But in a woeful plane great resultants dissociated from knowledge are not found.

၄၃॥ တိဟေတုကေသု စ ခီကာသဝါနံ ကုသလာကုသလဇောနာနံ နလ္မာနှီး။ (၅၅)

တိဟိတ်ပုဂ္ဂိုလ်၉-ယောက်တို့တွင်ကား ရဟန္တာပုဂ္ဂိုလ်တို့၏(သန္တာန်း)ကုသိုလ်အကုသိုလ်ဇောတို့ကို မရအပ်ကုန်။

Amogest those with triple-rooted (rebirth-consciousness), to Arahants, no wholesome or unwholesome javanas do not arise.

၄၄॥ တထာ သေက္ခပုထုဇ္နာနံ ကိရိယဇ်နာနံ။ (၅၆၅၄)

ထိမှုတပါး သေက္ခပုဂ္ဂိုလ် ပုထုဇ္နာပုဂ္ဂိုလ်တို့၏(သန္တာန်း) ကြိယာဇောတို့ကို မရအပ်ကုန်။

Similarly, to trainees and worldlings, functional javanas do not arise.

၄၅။ ဒိန္ဒကတသမ္မယုတ္တ ဝိစိကိစ္ဆာဝေနာနီ စ သေကွာနံ။ (၅၀)

သေကွာပုဂ္ဂိုလ်တို့၏(သန္တာန်း) ဒိဋ္ဌကတသမ္မယုတ် ဝိစိကိစ္ဆာဝေတို့ကိုလည်း မရအပ်ကုန်။

Nor do javanas associated with wrong view and doubt arise to the trainees.

၄၆။ အနာဂတ်မိပုဂ္ဂလာနံ ပန ပဋိယေဝနာနိစ နလဗ္ဗနီ။ (၄၈)

အနာဂတ်မိပုဂ္ဂိုလ်တို့(သန္တာန်း)ကား ဒေါသမူဝေတို့ကိုလည်း မရအပ်ကုန်။

To non-returner individuals there are no javana associated with aversion.

၄၇။ လောကုတ္တရဇ်နာနံ စ ယထာရဟံ အရိယာနမေဝ သမ္မပွဲနှိုးတိ။ (၅၆)

လောကုတ္တရာဝေတို့သည်ကား မိမိဥစ္စအားလျော်စွာ အရိယာပုဂ္ဂိုလ်တို့၏(သန္တာန်း)သာလျှင် ကောင်းစွာ ဖြစ်ကုန်၏။ ဤတွင် ပုဂ္ဂလဘေဒအပြီးတည်း။

But supramundane javanas are experienced only by noble ones according to their respective capacities.

### သက်ဟဂါထာ

၄၈။ အသကွာနံ စတုစတ္တာ-  
လီသ သေကွာနံ မုဒ္ဒိသေ၊  
ဆွဲညာသာ,ဝသသာနံ၊  
စတုပွဲညာသ သမ္မဝါ။

ရဟန္တာပုဂ္ဂိုလ်တို့၏(သန္တာန်း) ဖြစ်သင့်သည်အားလျော်စွာ လေးဆဲ့လေးပါးသော ဝိထိစိတ်တို့ကို ညွှန်ပြရာ၏။သေကွာပုဂ္ဂိုလ်တို့၏(သန္တာန်း) ငါးဆဲ့ခြောက်ပါးသော ဝိထိစိတ်ကို ဖြစ်သင့်သည်အားလျော်စွာ ညွှန်ပြရာ၏။ကြွင်းသောပုထိုံပုဂ္ဂိုလ်တို့၏ သန္တာန်း ငါးဆဲ့လေးပါးသော ဝိထိစိတ်တို့ကို ညွှန်ပြရာ၏။

According to circumstances, it is said, those beyond training experience forty-four classes of consciousness, trainees fifty-six, and the rest fifty-four.

အယမေတ္တ ပုဂ္ဂလဘေဒေါ်။

ဤဝိထိသက်ဟ၌ ဤဆိုအပ်ပြီးသော စကားသည် ပုဂ္ဂိုလ်အပြားအားဖြင့် စိတ်တို့ကို ခွဲခြားခြင်းတည်း။

Herein, this is the analysis by way of individuals.

## ဘူမိဝိဘာက

၄၉။ ကာမာဝစရဘူမိယံ ပနေတာနံ သဗ္ဗာနိပါ ဝီထိစိတ္တာနံ ယထာရဟမုပလ္လာနှင့်။ (၈၀)

အဘို့တပါးကား၊ ကာမာဝစရဘုံး အလုံးစုံလည်းဖြစ်ကုန်သော ဤဝိထိစိတ္တာနံ  
ပုဂ္ဂိုလ်အလိုက်ထိုက်သည်အားလျော်စွာ ရအပ်ကုန်၏။

In the sense-sphere plane all these foregoing cognitive process occur according to circumstances.

၅၀။ ရူပဝစရဘူမိယံ ပဋိယဇ်န တဒါရမ္မဏဝို့တာနံ။ (၆၄)

ရူပဝစရဘုံး ဒေါမူအောင် တဒါရမ္မဏဝို့တာနံ။ ဤဝိထိစိတ္တာနံ ရအပ်ကုန်၏။

In the fine-material-sphere plane (all occur) with the exception of javanas connected with aversion and registration moments,

၅၁။ အရူပဝစရဘူမိယံ ပဋိယဇ် ရူပဝစရ ဟသန ဟောင်မရပု ဝို့တာနံ စ လ္လာနှင့်။ (၄၂)

အရူပဝစရဘုံး သောတာပတ္တိမဂ် ရူပဝစရစိတ် ဟသိတုပွဲ၏ အောက်အောက်သော  
အရူပစိတ္တာနံ။ ဤအပ်ကုန်သော ဤဝိထိစိတ္တာနံ ရအပ်ကုန်၏။

In the immaterial-sphere plane (all occur) with the (further) exception of the first path, fine-material-sphere consciousness, smiling consciousness, and the lower immaterial classes of consciousness.

၅၂။ သဗ္ဗာတ္တာပိ စ တ တ ပသာဒရဟိတာနံ တ တ ဒ္ဒိရိကဝိထိစိတ္တာနံ န လ္လာနွေ့။

ဆက်ဉီးအံ့ အလုံးစုံသော ဘုံးတို့ဗုံးလည်း ထိုထိုပသာဒမှုကင်းသော ပုဂ္ဂိုလ်တို့သန္တာန်းမြှုံးထိုဒ္ဒိရိ  
ဖြစ်သော ဝိထိစိတ္တာနံ မရအပ်ကုန်သည်သာလျှင်တည်း။

In all planes, to those who are devoid of particular sense organs, cognitive processes connected with corresponding doors do not arise.

၅၃။ အသညသတ္တာနဲ့ ပန် သမ္မတ္တာပါ စီတ္ထပ္ပဝတ္ထိ နတ္တေဝါတိ။

အဘို့တပါးကား၊ အသညသတ်ပုဂ္ဂိုလ်တို့၏ (သန္တာန်း) အလုံးစုံသော အပြားအားဖြင့်လည်း စိတ်၏  
ဖြစ်ခြင်းသည် မရှိသည်သာတည်း။ ဤတွင် ဘူမိဝိဘာဂအပြီးတည်း။

To the non-percipient beings there is absolutely no cognitive process whatsoever.

### သဂ္ဗာဂါထာ

၅၄။ အသီတိ စီထိစိတ္တာနဲ့  
ကာမေ ရူပေ ယထာရဟံ။  
စတုသွှေ့ တထာရူပေ၊  
ဒွေစတ္တာလီသ လူဗျရေ။

ကာမဘုံး၌ ရှစ်ဆယ်သော ဝိထိစိတ်တို့ကို ထိထိပုဂ္ဂိုလ်အလိုက် ထိက်သည်အားလျော်စွာ ရအပ်ကုန်၏။  
အသညသတ်ကြုံသော ရူပတဆဲ့ငါးဘုံး၌ ခြားက်ဆဲ့လေးပါးသောစိစိတ်တို့ကို ထိထိပုဂ္ဂိုလ်အလိုက်  
ထိက်သည်အားလျော်စွာ ရအပ်ကုန်၏။ ထိမှတပါး အရူပလေးဘုံး၌ လေးဆဲ့နှစ်ပါးသောစိတ်တို့ကို  
ထိထိပုဂ္ဂိုလ်အလိုက် ထိက်သည်အားလျော်စွာ ရအပ်ကုန်၏။

In the sense-sphere plane, according to circumstances, eighty kinds of process consciousness are found, in the fine-material-sphere plane there are sixty-four, and in the immaterial-plane, forty-two,

အယမေတ္တ ဘူမိ စိဘာဂေါ့။

ဤစိသဂ္ဗာဂ၌ ဤအိုအပ်ပြီးသောစကားသည် ဘုံအားဖြင့် စိစိတ်တို့ကို ခဲ့ခြားဝောနခြင်းတည်း။

Herein, this is the analysis by way of planes.

ကုန်မြတ်ပွဲတွေတို့ ယထာသမ္မား ဘဝံနှစ်ရိတ္တာ ယာဝတာယူကမဗျာဖိန္ဒ ပဝတ္တတိ။

ဉာဏ်အပ်ပြီးသောအစဉ်ဖြင့် ခြာက်ဒါရွှေဖြစ်သော စိတ်တို့၏ဖြစ်ပုံသည် ထိုထိုဒါရာရွှေ ဖြစ်ထိုက်သည် အားလျော်စွာ ဘဝံသည်ခြားကွယ်သမျှပြုအပ်သည်ဖြစ်၍ အသက်ရှည်သမျှ ကာလပတ်လုံး မပြတ်မစဲ ဖြစ်၏။

Thus, the cognitive process connected with the six doors according to circumstances continues on uninterrupted as long as life lasts, intercepted by the life-continuum.

ကုန် အဘိဓမ္မတွဲသက်ဟော ဝိထိသက်ဝိဘာရော နာမ စတုတောာ ပရိဇ္ဇာ။

အဘိဓမ္မတွဲသက်ဟွှေ့ ဝိထိသက်ဟဝိဘာဂမည်သော လေးပိုင်းတို့၏ ပြည့်ကြောင်းဖြစ်သော အပိုင်းသည်  
ပြီးပြီ။

Thus ends the forth chapter in the Manual of Abhidhamma entitled the Compendium of the Cognitive Process.

## ဝိထိမုတ်ပိုင်း

Compendium of the process-freed

### ပဋိသာဉ်

Introductory Verse

၁။ ဝိထိစိတ္တဝသေနော်၊  
ပဝတ္တိမှဒီရိတော်၊  
ပဝတ္တိသဂ္ဃံဟောနာမ်။  
သန့်ယံ ဒါနိ ဂုစ္တိ။

ဤဆိုအပ်ပြီးသောနည်းဖြင့် ဝိထိစိတ္တဝသေနော် အစွမ်းဖြင့် ပဝတ္တိအခါ၌ ဖြစ်ပုံကိုပြသော ပဝတ္တိမည်သော  
သက်ဟကို ဆိုအပ်ပြီ။ ယခုအခါ၌ ပဋိသန္ဓာအခါ၌ (ဖြစ်ပုံကိုပြသော ပဝတ္တိမည်သော သက်ဟကို) ဆိုအပ်၏  
(ဆိုအပ်လတဲ့)။

Thus the compendium of the occurrence (of consciousness) has been explained by way of the cognitive process during the course of existence. Now the compendium of the occurrence( of consciousness) at rebirth will be told.

### စတုတ္ထမာတိကာ

၂။ စတသော ဘူမိယော, စတုပ္ပါးခာ ပဋိသန့်, စတ္တာရိ ကမ္မာနိ, စတုစာ မရဏုပွဲတိဖေတိ ဝိထိမုတ္တသဂ္ဃံဟံ  
စတ္တာရိ စတုကဲာနိ ဝေဒိတ္ထာနိ။

လေးပါးကုန်သော ဘုတ္တိင်း လေးပါးအပြားရှိသော ပဋိသန္ဓာင်း လေးပါးကုန်သော ကံတိုင်း  
လေးပါးအပြားရှိသော မရဏုပွဲပတိင်း ဤသို့ ဝိထိမုတ္တသဂ္ဃံဟံ လေးပါးကုန်သော စတုကဲာတိုကို  
သိထိုက်ကုန်၏။

In thed compendium of process-freed consciousness, four sets of four should be understood as follows:

- (i) four planes of existence;
- (ii) four modes of rebirth-linking;
- (iii) four kinds of kamma; and
- (iv) fourfold advent of death.

## ဘူမိစတုက္လာ

The four planes of existence

### ဘုရားမျိုး

၃။ တထူ အပါယဘူမိ, ကာမသုဂတိဘူမိ, ရူပါဝစရဘူမိ, အရူပါဝစရဘူမ်ဖေတိ စတသော ဘူမိယောနာမ။

ထိုလေးပါသောစတုက္လာတို့တွင် အပါယ်ဘုရား ကာမသုဂတိဘုရားလည်းကောင်း ရူပါဝစရဘုရား  
အရူပါဝစရဘုရား ဤသည်တို့ကား လေးပါးကုန်သော ဘုတို့မည်၏။

Of these, the four planes are:

- (i) the woeful plane;
- (ii) the sensous bliss plane;
- (iii) the fine-material-sphere plane;
- (iv) the immaterial-sphere plane.

### ကာမ ၁၁-ဘု

၄။ တာသူ နိရယော, တိရဇ္ဇာနယောနိ, ပေတိုံးသယော, အသုရကာယောဖေတိ အပါယဘူမိ စတုဖို့မာ  
ဟောတိ။

ထိုလေးပါသော ဘုတို့တွင် ငရဲငွေး, တိရဇ္ဇာန်အစုအဝေးငွေး, ပြီတွာတို့၏နေရာငွေး,  
အသုရကာယ်ငွေး ဤသို့ အပါယ်ဘုသည် င-ပါးအပြားရှိသည် ဖြစ်၏။

Among these, the woeful planes is fourfold, namely;

- (i) hell;
- (ii) the animal kingdom;
- (iii) the sphere of petas; and
- (iv) the host of asuras.

## ကာမသုဂတ္တ ၇-ဘုံ

The sensous Bliss Plane 7

၅။ မနုသာ, စာတုမဟာရဲခိုကာ, တာဝတီသာ, ယာမာ, တုသိတာ, နိမ္မာနရတိ, ပရနိမ္မာတဝသဝတိ စေတိ  
ကာမသုဂတ္တဘူမိ သတ္တိဓာ ဟောတိ။

လူဘုံင်း, စာတုမဟာရဲဘုံင်း, တာဝတီသာဘုံင်း, ယာမာဘုံင်း, တုသိတာဘုံင်း,  
နိမ္မာနရတိဘုံင်း, ပရနိမ္မာတဝသဝတိဘုံင်း ဤသို့ ကာမသုဂတ္တဘုံသည် ခုနစ်ပါးအပြား ရှိသည် ဖြစ်၏။

The sensous blissful plane is sevenfold, namely:

- (i) the human realm;
- (ii) the Realm of the Four Great Kings;
- (iii) the Realm of the Thirty-three Gods;
- (iv) the Realm of Yāma Gods;
- (v) the Delightful Realm;
- (vi) the Realm of the Gods who rejoice in (their own) Creations;
- (vii) The Realm of the Gods who lord over the Creation of Others.

၆။ သာ ပနာယ မေကာဒသဝိဓပိ ကာမာဝစရဘူမိစွေဝ သံဃံ ဂုဏ်တိ။

ဆက်ဦးအံ့၊ တဆဲတပါးအပြားရှိသည်လည်းဖြစ်သော ထိဘုံသည် ကာမာဝစရဘုံဟူ၍သာလျှင်  
ခေါ်ဝေါ်အပ်သည်၏အဖြစ်သို့ ရောက်၏။

These seven realms constitute the sense-sphere plane.

## ၄၂ ၁၆-ဘုံ

The Fine-material-Sphere plane 16

၇။ ဗြဟ္မာပါရိသဇ္ဇာ, ဗြဟ္မာပုရောဟိုတာ, မဟာဗြဟ္မာ စေတိ ပဋိမဏ္ဍာနဘူမိ။

ဗြဟ္မာပါရိသဇ္ဇာဘုံင်း, ဗြဟ္မာပုရောဟိုတာဘုံင်း, မဟာဗြဟ္မာဘုံင်း ဤသို့သုံးဘုံသည် ပဋိမဏ္ဍာနဘုံတည်း။

The first jhāna plane: (i) the Realm of Brahmā's Retinue; (ii) the realm of Brahmā's Ministers; and (iii) the Mahā Brahmā Realm.

၈။ ပရိတ္ထဘာ, အပွမာဏာဘာ, အဘာသုရာစေတိ ဒုတိယန္မာနူမီ။

ပရိတ္ထဘာဘာဘုံင်း, အပွမာဏာဘာဘုံင်း, အဘာသုရာဘုံင်း ဤသုံးဘုံသည် ဒုတိယဓာန်ဘုံတည်း။

The second jhāna plane: (iv) the Realm of Minor Lustre; (v) the realm of Infinite Lustre; and (vi) the Realm of Radiant Lustre.

၉။ ပရိတ္ထသုဘာ, အပွမာဏာသုဘာ, သုဘကိဏာ စေတိ တတိယန္မာနူမီ။

ပရိတ္ထသုဘာဘုံင်း, အပွမာဏာသုဘာဘုံင်း, သုဘကိဏာဘုံင်း ဤသုံးဘုံသည် တတိယဓာန်ဘုံတည်း။

Third jhāna plane: (vii) the Realm of Minor Aura (viii) the Realm of Infinite Aura; and (ix) The Realm of Steady Aura.

၁၀။ ဝေဟပ္ပလာ, အသည်တ္ထာ, သူဒ္ဓဝါသာစေတိ စတုတ္ထန္မာနူမီတိ ရူပဝစရူမူမီ သောင့်သို့ ဟောတိ။

ဝေဟပ္ပလိုဘုံင်း, အသည်တ်ဘုံင်း, သူဒ္ဓဝါသငါးဘုံင်း ဤခနစ်ဘုံသည် စတုတ္ထဓာန်ဘုံတည်း။ ဤသုံးရူပဝစရူဘုံသည် ၁၆-ပါအပြားရှိသည် ဖြစ်၏။

The forth jhāna plane: (x) the Realm of Great Reward; (xi) the Realm of non-percipient beings; and the Pure Abodes.

၁၁။ အဝိဟာ, အတပ္ပါ, သုဒသာ, သုဒသီ, အကနိုဒ္ဓာစေတိ သူဒ္ဓဝါသူမီ ပဋိဓာ ဟောတိ။

အဝိဟာဘုံင်း, အတပ္ပါဘုံင်း, သုဒသာဘုံင်း, သုဒသီဘုံင်း, အကနိုဒ္ဓာဘုံင်း ဤသုံးသူဒ္ဓဝါသုဘုံသည် ငါးပါးအပြားရှိသည် ဖြစ်၏။

The Pure Abodes are fivefold: (xii) the Durable Realm; (xiii) the Serene Realm; (xiv) the Beautiful Realm; (xv) the Clear-Sighted Realm; and (xvi) the Highest Realm.

## အရှပ ၄-ဘုံ

The immaterial-sphere plane 4

၁၂။ အာကာသာန္တာယတနာဂူမိ, ဝိညာဏ္တာယတနာဂူမိ, အာကိဋ္ဌညာယတနာဂူမိ, နေဝသညာနာသညာယတနာဂူမိစေတိ အရှပဘူမိ စတုဖွံ့ခာ ဟောတိ။

အာကာသာန္တာယတနာဘုံင်း, ဝိညာဏ္တာယတနာဘုံင်း, အာကိဋ္ဌညာယတနာဘုံင်း,  
နေဝသညာနာသညာယတနာဘုံင်း ဤသို့ အရှပါဝစရဘုံသည် လေးပါအပြားရှိသည် ဖြစ်၏။

The immaterial-sphere plane is fourfold, namely:

- (i) the realm of the infinite space;
- (ii) the realm of infinite consciousness;
- (iii) the realm of nothingness; and
- (iv) the realm of neither-preception nor-non-perception.

### ဘုံး ပုဂ္ဂိုလ်ရ သာ်ဟဂါထာများ

၁၃။ ပုထုဇ္ဇနာ နဲ့ လဗ္ဗား  
သူဒ္ဓိဝါသေသူ သဗ္ဗား  
သောတာပန္တာ စ သကဒါ-  
ဂါမိနော စာပိ ပုဂ္ဂလာ။

၁၄။ အရိယာ နောပလဗ္ဗား  
အသညာပါယဘူမိသူ၊  
သေသ္ာနောသူ လဗ္ဗား  
အရိယာ'နရိယာပိစဲ။

သူဒ္ဓဝါသဘုံးတို့၏ အလုံးစုံသောအပြားအားဖြင့် ပုထုဇ္ဇန်လည်းဖြစ်ကုန်သော သကဒါဂါမ်လည်း  
ဖြစ်ကုန်သော ပုဂ္ဂိုလ်တို့ကို မရအပ်ကုန်။ အသညာတုံး, အပါယ်ဘုံးတို့၏ အရိယာပုဂ္ဂိုလ်တို့ကို မရအပ်ကုန်။  
ကြွင်းသောဘုံးတို့၏ အရိယာပုဂ္ဂိုလ်တို့ကိုင်း ပုထုဇ္ဇန်ပုဂ္ဂိုလ်တို့ကိုင်း ရအပ်ကုန်၏။

In the Pure Abodes no worldlings, stream-enterers, or once-returners are found in any way.

Noble ones are not found in the no-perceipient realm and in the woeful plane. In other planes are found both noble ones and non-noble ones.

လူဒမ္မာ ဘူမိစတုလုံး။  
ဤဝိထိသာ်ဟဂါ ဤဆိုအပ်ပြီးသည်ကား ဘူမိစတုလုံး။  
Herein, these are the four planes.

## ပဋိသန္ဓိစတုက္ခ

The Four Types of Rebirth-Linking

၁၅။ အပါယပဋိသန္ဓိ၊ ကာမသုဂတိပဋိသန္ဓိ၊ ရူပါဝစရပဋိသန္ဓိ၊ အရူပါဝစရပဋိသန္ဓိစေတိ စတုပြီးစာပဋိသန္ဓိ နာမ။

အပါယပဋိသန္ဓိင်း ကာမသုဂတိပဏ္ဍာသန္ဓိင်း ရူပါဝစရပဏ္ဍာသန္ဓိင်း အရူပါဝစရပဏ္ဍာသန္ဓိင်း ဤသည်တို့ကား လေးပါးအပြားရှိသော ပဋိသန္ဓိမည်၏။

Rebirth-linking is fourfold, namely:

- (i) rebirth-linking in the woeful plane;
- (ii) rebirth-linking in sensuous blissful plane;
- (iii) rebirth-linking in fine-material sphere;
- (iv) rebirth-linking in immaterial sphere;

**ကာမပဏ္ဍာသန္ဓိ ၁၀-ပါး**

**အပါယပဏ္ဍာသန္ဓိ ၁-ပါး**

Rebirth-linking in the woeful plane - 1

၁၆။ တဗ္ဗာ အကုသလဝိပါကောပေါ်သဟာတ သန္ဓိရဏံ အပါယဘမိယံ ဉာဏ်နှင့်ကေ ပဋိသန္ဓိ ဟုတွာ တတော ပရံ ဘဝံး၊ ပရီယောသာနေ စဝနံ ဟုတွာ ဝေါ့စွဲတိ။ အယမေကာပါယပဏ္ဍာသန္ဓိ နာမ။

ထိုလေးပါးသော ပဏ္ဍာသန္ဓိတို့တွင် အကုသလဝိပါက် ဥပေါ်သဟရှုတ်သန္ဓိရဏံစိတ်သည် အပါယဘုံး သက်ရောက်ဆဲခက်ဖွံ့ဖြိုးစိတ်သည်ဖြစ်၍ ထိုပဏ္ဍာသန္ဓိအခါမှနောက်ဖွံ့ဖြိုးစိတ်သည်၏ ဘဝနံစိတ်သည်၏ ဘဝအဆုံးဖွံ့ဖြိုးစိတ်သည်၏ ဖြစ်၍ ပြတ်၏။ တခုသော ဤပဏ္ဍာသန္ဓိသည် အပါယပဏ္ဍာသန္ဓိမည်၏။

Therein, the unwholesome-resultant investigating consciousness accompanied by equanimity becomes the rebirth-linking (consciousness) at the moment of descent into the woeful plane. Then it lapses into life continuum and finally it becomes the death (consciousness) and is cut off. This is the one single woeful rebirth-linking.

## ကာမသုဂတိပဋိသန္တ ၉-ပါ:

rebirth-linking in sensous blissful plane - 9

၁၇။ ကုသလဝိပါကောပက္ခာသဟဂတ်သန္တရဏံ ပန် ကာမသုဂတိယံ မနုသုံးနှင့် စွဲနွဲဒီနံ၊  
ဘူမ္မသီတာနှင့် ဝိနိပါတီကသုရာနံ ပဋိသန္တဘဝ်စုတိဝသနံ ပဝတ္ထတိ။

အဘို့တပါးကား၊ အဟိတ်ကုသလဝိပါက် ဥပေက္ခာသန္တရဏံတိသည် ကာမသုဂတိဘုံမြှု  
သန္တကဏ်းအစရိသော လူတို့၏ငှုံးဘူမ္မရုပ်းနတ်ကြီးတို့ကို မှုခိုနေကြကုန်သော ဝိနိပါတီကအသုရာတို့၏ငှုံး  
ပဋိသန္တံ၊ဘဝ်စုတိ၏အစွမ်းဖြင့် ဖြစ်၏။

The wholesome-resultant investigating consciousness accompanied by equanimity occurs as the rebirth-linking, life-continuum and death (consciousness) of deformed human beings of sensuous blissful plane, such as those born blind, etc., as well as of (some) earth-born (deties) and of (some) fallen asuras.

၁၈။ မဟာဝိပါကာနံ ပန် အဋ္ဌ သဗ္ဗာတ္ထာပိ ကာမသုဂတိယံ ပဋိသန္တဘဝ်စုတိဝသနံ ပဝတ္ထန္တ။

အဘို့တပါးကား၊ ရှစ်ပါးကုန်သော မဟာဝိပါက်စိတ်တို့သည် အလုံးစုံလည်းဖြစ်သော ပဋိသန္တံ၊  
ဘဝ်စုတို့၏ အစွမ်းဖြင့် ဖြစ်၏။

The eight great resultants act as the rebirth-linking, life-continuum, and death (consciousness) everywhere in the sensuous blissful plane.

၁၉။ ဣမာ နှုန်း နှုန်း

ကိုးပါးကုန်သော ဤပဋိသန္တတို့သည် ကာမသုဂတိ ပဋိသန္တတို့မည်၏။

These nine comprise rebirth-linking in the sensous blissful plane.

၂၀။ သာပနာယံ ဒသဝိခာပိ ကာမဝေစရပဋိသန္တစွဲ၏ သံဃံ ဂဇ္ဇာတိ။

ဆက်၍ဦးအံ့၊ ဆယ်ပါးအပြားရှိသည်လည်းဖြစ်သော ထိုပဋိသန္တသည် ကာမဝေစရပဏိသန္တဟူ၍  
သာလျင် ခေါ်ခေါ်အပ်သည်အဖြစ်သို့ ရောက်၏။

Then (foregoing) ten modes are reckoned as sense-sphere rebirth-linking.

## ကာမပုဂ္ဂိုလ်တို့၏ သက်တမ်း

၂၁။ တေသူ စတုနဲ့ အပါယာနံ၊ မနှသာနံ၊ ဝိနိပါတီကာသုရာန္တ အာယုပွဲမှာဏာနာယ  
နိယမော နတိ။

ထိုကာမာဝစရပဋိသန္ဓာန္တသော ပုဂ္ဂိုလ်တို့တွင် လေးပါကုန်သော အပါယ်ဘုသားတို့ငှင်း လူတို့၏ငှင်း  
ဝိနိပါတီကအသုရာတို့၏ငှင်း အသက်အတိုင်းအရှည်ကို ရေတွက်ခြင်း၏ အမြဲမှတ်သားဖွယ်သည် မရှိ။

There is no definite limit to the duration of life of beings in the four woeful  
planes, or amongst humans and fallen asuras,

၂၂။ စာတုမဟာရာဇ်ကာနံ ပန် ဒေဝါနံ ဒိုဗ္ဗာနံ ပဋိဝသသတာနံ အာယုပွဲမှာကံ၊ မနှသာဂဏနာယ  
နုတိဝသသတ သဟသုပွဲမှာကံ ဟောတိ။

တတော စတုဂုဏ် တာဝတီးသာနံ၊

တတော စတုဂုဏ် ယာမာနံ၊

တတော စတုဂုဏ် တုသီတာနံ၊

တတော စတုဂုဏ် နိမ္မာနရတီနံ၊

တတော စတုဂုဏ် ပရနိမ္မာတဝတ္ထီနံ။

အဘို့တပါးကား စာတုမဟာရာဇ်ဘုသားဖြစ်ကုန်သော နတ်တို့၏ အသက်အတိုင်းအရှည်သည်  
နတ်ပြည့်ဖြစ်ကုန်သော အနှစ်ငါးရာတို့တည်း။ လူတို့၏အရေအတွက်အားဖြင့် အနှစ်ကိုးသန်း အတိုင်း  
အရှည်ရှိသည် ဖြစ်၏။ တာဝတီးသာနတ်တို့၏ (အသက်အတိုင်းအရှည်သည်) ထို(စာတုမဟာရာဇ်နတ်သက်)  
ထက် လေးဆတက်၏။ ယာမာနတ်တို့၏ (အသက်အတိုင်းအရှည်သည်) ထို(တာဝတီးသာနတ်သက်)  
ထက် လေးဆတက်၏။ တုသီတာနတ်တို့၏ (အသက်အတိုင်းအရှည်သည်) ထို(ယာမာနတ်သက်)ထက်  
လေးဆတက်၏။ နိမ္မာနရတီနတ်တို့၏ (အသက်အတိုင်းအရှည်သည်) ထို(တုသီတာနတ်သက်)ထက်  
လေးဆတက်၏။ ပရနိမ္မာတဝတ္ထီနတ်တို့၏ (အသက်အတိုင်းအရှည်သည်) ထို(နိမ္မာရတီနတ်သက်)ထက်  
လေးဆတက်၏။

The life-span of Gods of the Realm of the Four Great Kings is five hundred celestial years, that is, according to human reckoning, 9,000,000 years. The life-span of the Thirty-three God is four time this amount. The life-span of Yāma Gods is four times that of the Thirty-three. Four times that amount is the life-span of the Delightful Gods. Four times that amount is the life-span of the Gods who rejoice in their creation. Four times that amount is the life-span of the Gods who lord over the Creation of others.

## ဝသဝတ္ထိနတ်တို့၏သက်တမ်း

၂၄။ နာဝယာတရွေ့ကရီသ  
ဝသသနံ ကောင့်ယော တထာ။  
ဝသသတသဟသာနံ၊  
သဋ္ဌီ စ ဝသဝတ္ထိသ။

ပရနိမ့်တဝသဝတ္ထိနတ်တို့၏ (အသက်အတိုင်းအရှည်သည်) နှစ်တို့၏ ကုဋ္ဌာကိုးရာတို့သည်ငင်း၂၁-ကုဋ္ဌာတို့သည်ငင်း၊ ထိုမှတပါး အနှစ်ခြာက်သန်းတို့သည်ငင်း ဖြစ်၏။

In the Plane of Gods who lord over other's creation, life-span, according to human reckoning, is nine-hundred and twenty-one koṭis of years plus sixty-hundred-thousand years (9,216,000,000)

## ရူပပဋိသန္ဓာ ၆-ပါး

၂၄။ ပဋိသန္ဓာနိပါကံ ပဋိသန္ဓာနဘူမိယံ ပဋိသန္ဓာဘဝဂံစုတိဝသန ပဝတ္ထိ။

ပထမဓရန်းဝိပါက်စိတ်သည် ပဋိသန္ဓာနဘုံး၏ ပဋိသန္ဓာ ဘဝဂံစုတိတို့၏အစွမ်းဖြင့် ဖြစ်၏။

The first jhāna resultant occurs in the first jhāna plane as the rebirth-linking, life-continuum, and death (consciousness);

၂၅။ တထာ ဒုတိယဓရန်းဝိပါကံ၊ တတိယဓရန်းဝိပါက္ခ ဒုတိယဓရန်းဘူမိယံ။

ဒုတိယဓရန်းဝိပါက်စိတ်သည် တတိယဓရန်းဝိပါက်စိတ် ဒုတိယဓရန်းဘုံး၏ ထို့အတူတည်း။

simillary, second jhāna resultant and third jhāna resultants (occur thus) in the second jhāna plane;

၂၆။ စတုတ္ထဓရန်းဝိပါကံ တတိယဓရန်းဘူမိယံ။

စတုတ္ထဓရန်းဝိပါက်စိတ်သည် တတိယဓရန်းဘုံး(ထို့အတူပင်တည်း)။

the four jhāna resultant in third jhāna plane;

၂၇။ ပဋိန္တန်ပိုပါကံ စတုထွေနဘူမိယံ။

ပဋိမဓရန်ပိုပါကံစိတ်သည် စတုထွေနဘုံး (ထိုအတူပင်တည်း)။

the fifth jhāna resultant in the forth jhāna plane.

၂၈။ အသည်တွာ့နဲ့ ပန် ရူပမေဝ ပဋိသန္တိ ဟောတိ၊ တထာ တတော ပရံ ပဝတ္ထိယံ, စဝနကာလေ စ ရူပမေဝ ပဝတ္ထိတွာ့ နိရှိ၍တို့။

အထူးကား၊ အသည်တ်ပြဟွာတို့၏ ရပ်ချည်းသာလျှင် ပဋိသန္တသည် ဖြစ်၏။ ထိုအတူ ထိုပဋိသန္တခဏမှနောက်ဖြစ်သော ပဝတ္ထိအခါ၌၍င်း စုတေရာအခါ၌၍င်း ရပ်ချည်းသာလျှင် ဖြစ်၍ ချုပ်၏။

But for non-participant beings material form itself occurs as rebirth-linking. Similarly thereafter, during the course of existence and at the moment of death, only material form exists and perishes.

ကြမာ ဆ ရူပါဝစရပိုသန္တိယော နာမာ။

ခြာက်ပါးကုန်သော ဤပဋိသန္တတို့သည် ရူပဝစရပိုသန္တတို့ မည်၏။

There are the six modes of rebirth-linking in the fine-material sphere.

## ရူပပူရှိလ်တို့၏ သက်တမ်း

Life-Span in the Fine-material Sphere

၂၉။	တေသု ဗြဟ္မပါရိသဇ္ဇာနံ ဒေဝါနံ ကပ္ပသု တတိယော ဘာဂေါ အာယုပွဲမာဏံ။	
၃၀။	ဗြဟ္မပူရောဟိတာနံ ဥပဇကပွဲ။	၃၁။ မဟာဗြဟ္မနံ ဇကော ကပွဲ။
၃၂။	ပရိတ္တာဘာဘာနံ ဒွ ကပ္ပါနံ။	၃၃။ အပွမာဏာဘာဘာနံ စတ္တာရိ ကပ္ပါနံ။
၃၄။	အာဘသုရာဘာနံ အဋ္ဌ ကပ္ပါနံ။	၃၅။ ပရိတ္တသုဘာနံ သောင့်သ ကပ္ပါနံ။
၃၆။	အပွမာဏသုဘာနံ ဒွတ္ထိုသ ကပ္ပါနံ။	၃၇။ သုဘကိဏ္ဍာနံ စတုသနို ကပ္ပါနံ။
၃၈။	ဝေဟ္မပူလာနံ၊ အသညသတ္တာန္မာ ပဋ္ဌကပ္ပသတာနံ။	၃၉။ အဝိဟာနံ ကပ္ပသဟသုနံ။
၄၀။	အတ္ထာနံ ဒွ ကပ္ပသဟသုနံ။	၄၁။ သုဒသုနံ စတ္တာရိ ကပ္ပသဟသုနံ။
၄၂။	သုဒသီနံ အဋ္ဌ ကပ္ပသဟသုနံ။	၄၃။ အကနိုဇ္ဇာနံ သောင့်သ ကပ္ပသဟသုနံ။

ထိုပဋိသန္ဓာနေသောပူရှိလ်တို့တွင် ဗြဟ္မပါရိသဇ္ဇာဘုံသားဖြစ်ကုန်သော ဗြဟ္မဘုံ၏ အသက်အပိုင်း အခြားသည် အသချုပ်ယျကပ်၏ သုံးဘုံတဘုံတည်း။ ဗြဟ္မပူရောဟိတဗြဟ္မဘုံ၏ အသက်အပိုင်း အခြားသည် အသချုပ်ယျကပ်တဝက်တည်း။ မဟာဗြဟ္မဘုံ၏ အသက်အပိုင်းအခြားသည် အသချုပ်ယျကပ်တကပ်တည်း။ ပရိတ္တာဘဗြဟ္မဘုံ၏ အသက်အပိုင်းအခြားသည် မဟာကပ် J-ကပ်တည်း။ အပွမာဏဘဗြဟ္မဘုံ၏ အသက်အပိုင်းအခြားသည် မဟာကပ် ၄-ကပ်တည်း။ အာဘသုရာဗြဟ္မဘုံ၏ အသက်အပိုင်းအခြားသည် မဟာကပ် ရှစ်ကပ်တို့တည်း။ ပရိတ္တသုဘဗြဟ္မဘုံ၏ အသက်အပိုင်းအခြားသည် မဟာကပ် တဆဲခြာက် ကပ်တို့တည်း။ အပွမာဏသုဘဗြဟ္မဘုံ၏ အသက်အပိုင်းအခြားသည် မဟာကပ် ၃၂-ကပ်တို့တည်း။ သုဘကိဏ္ဍာဗြဟ္မဘုံ၏ အသက်အပိုင်းအခြားသည် မဟာကပ် ခြာက်ဆဲလေးကပ်တို့တည်း။ ဝေဟ္မပူလ် ဗြဟ္မဘုံ၏ ၄၂း အသညသတ်ဗြဟ္မဘုံ၏ ၄၂း အသက် အပိုင်းအခြားသည် မဟာကပ် Cီးရာတို့တည်း။ အဝိဟာဗြဟ္မဘုံ၏ အသက်အပိုင်းအခြားသည် မဟာကပ် တစ်ထောင်တို့တည်း။ အတ္ထာဗြဟ္မဘုံ၊ အသက် အပိုင်းအခြားသည် မဟာကပ် တစ်ထောင်တို့တည်း။ သုဒသီဗြဟ္မဘုံ၏ အသက် အပိုင်းအခြားသည် မဟာကပ် လေးထောင်တို့တည်း။ သုဒသီဗြဟ္မဘုံ၏ အသက်အပိုင်းအခြားသည် မဟာကပ် ရှစ်ထောင်တို့တည်း။ အကနိုဇ္ဇာဗြဟ္မဘုံ၏ အသက် အပိုင်းအခြားသည် မဟာကပ် တစ်သောင်းခြာက်ထောင်တို့တည်း။

Among these, the life-span of the Gods of Brahmā's Retinue is one-third of an aeon; of Brahmā's Ministers, half an aeon; of Maā Brhmā's, one aeon; of the gods of Minor Lustre, two aeons; of Infinit Lustre, four aeons; of Radiant Lustre, eight aeons; of Minor aura, sixteen aeons; of Infinite aura, thirty-two aeons; of steady Aura, sixty-four aeons; of Great Reward and non-percipient beings, 500 aeons; of Beautiful Gods, 4000 aeons, of Clear-sighted Gods, 8000 aeons, of the Highest Gods, 16,000 aeons.

## အာရုပ္ပပဋိသန္ဓာ ၄-ပါး

၄၄။ ပဋိမာရပ္ပါဒီဝိပါကာနဲ့ ပဋိမာရပ္ပါဒီဘူမိသူ ယထာက္ခမဲ့ ပဋိသန္ဓာတ်စုတိဝင်သေန ပဝတ္ထနဲ့  
ကူမာ စတသော အာရုပ္ပပဋိသန္ဓာယော နာမ။

ပဋိမာရပ္ပအစရိသောဝိပါက်စိတ်သည် ပဋိမ အရှပအစရိသော ဘုံးများ အကြင်အကြင်အစဉ်ရှိတိုင်း  
ပဋိသန္ဓာ၊ဘဝင်၊စုတိအဖြစ်ဖြင့် ဖြစ်ကုန်၏။ လေးပါးကုန်သော ဤပဋိသန္ဓာတို့သည် အာရုပ္ပပဋိသန္ဓာတို့  
မည်၏။

The first immaterial resultant occurs as the rebirth-linking, life-continuum, and death (consciousness) in the first immaterial plane, and the others occur in the same function in their respective planes. These are the four modes of rebirth-linking in the immaterial sphere.

### အရှပပရှိလို့၏ အသက်တမ်း

၄၅။ တေသု ပန် အာကာသာန္တာယတန္ဒပဂါနဲ့ ဒေဝါနဲ့ ဝိသတိ ကပ္ပသဟသာနဲ့ အာယုပ္ပမာဏံ။  
၄၆။ ဝိညာဏ္တာယတန္ဒပဂါနဲ့ ဒေဝါနဲ့ စတ္တာလီသ ကပ္ပသဟသာနဲ့။  
၄၇။ အာကိုဇ္ဈာယတန္ဒပဂါနဲ့ ဒေဝါနဲ့ သန္တာ ကပ္ပသဟသာနဲ့။  
၄၈။ နေဝသညာနာသညာယတန္ဒပဂါနဲ့ စတုရာသီတိ ကပ္ပသဟသာနဲ့။

ဆက်ဦးအဲ့၊ ထိုအာရုပ္ပပဋိသန္ဓာနေသော ပုဂ္ဂိုလ်တို့တွင် အာကာသာန္တာယတန္ဒဘုံးကပ်ရောက်  
ကုန်သော ဗြဟ္မာတို့၏ အသက်အပိုင်းအခြားသည် မဟာကပ် နှစ်သောင်းတို့တည်း။ ဝိညာဏ္တာယတန္ဒဘုံး  
ကပ်ရောက်ကုန်သောဗြဟ္မာတို့၏သက်အပိုင်းအခြားသည် မဟာကပ် ၄-သောင်းတို့တည်း။ အာကိုဇ္ဈာယ  
ယတန္ဒဘုံးကပ်ရောက်ကုန်သော ဗြဟ္မာတို့၏ အသက်အပိုင်းအခြားသည် မဟာကပ်ခြောက်သောင်းတို့တည်း။  
နေဝသညာနာသညာယတန္ဒဘုံးကပ်ရောက်ကုန်သော ဗြဟ္မာတို့၏ အသက်အပိုင်းအခြားသည် မဟာကပ်ရှစ်  
သောင်းလေးထောင်တို့တည်း။

Among them, the life-span of gods who have attained to the realm of infinite space is 20,000 aeon; of those who have attained to the realm of infinite consciousness, 40,000 aeon; of those who have attained to the realm of nothingness, 60,000 aeon; of those who have attained to the realm of neither-perception-nor-non-perception, 84,000 aeon;

## တစ်ဘဝ္မာ တူမြတေရား သုပါး

၄၉။ ပဋိသန္ဓိ ဘဝက်၍  
တထာ စဝန့် မာနသံ။  
ဇကမေဝ တထေဝေက-  
ခိုသယဉ်က ဇတိယံ။

တရာသောဘဝ္မာ ပဋိသန္ဓိတ်သည်င်း၊ ဘဝင်စိတ်သည်င်း၊ ထိမှတပါး စုတိစိတ်သည်င်း  
တမျိုးတည်းသာလျှင်င်း ထိုအတူ တရာသောအာရုံရိသည်သာလျှင်င်း (ဖြစ်၏)။

The rebirth-linking consciousness, life-continuum consciousness, and the death consciousness in one (particular)birth are similar and have an identical object.

ကြေဒမေတ္တာ ပဋိသန္ဓိစတုက္လာံ။

ဤသည်ကား ဤပိတိမှုတ္ထသက်ဟု ပဋိသန္ဓိစတုက္လာံး။

Herein, these are the four types of rebirth-linking.

## ကမ္မစတုက္ခ

### The Four Types of Kamma

#### By Way of Function

၅၀။ နေကံ၊ ဥပဇ္ဇနကံ၊ ဥပပိဋကံ၊ ဥပယာတကဉ�္ဗ္ဗတိ ကိစ္စဝသန။  
အကျိုးဝိပါက်ကို ဖြစ်စေတတ်သောကံင်း၊ ထောက်ပံ့ကူညီတတ်သောကံင်း၊ ကပ်၍နှိုက်စက်  
တတ်သောကံင်း ကပ်၍သတ်တတ်သောကံင်း၊ ဤသည်တို့ကား ကိစ္စနှင့်စပ်သဖြင့်  
လေးပါးကုန်သော ကံတို့မည်၏။

With respect to function there are four kinds of Kamma, namely;

- (i) productive kamma
- (ii) supportive kamma
- (iii) obstructive of Kamma; and
- (iv) destructive kamma.

#### By Order of Ripening

၅၁။ ဂရကံ၊ အသန္တံ့၊ အစိန္တံ့၊ ကဋ္ဌတ္ထာကမ္မစဉ္ဗ္ဗတိ ပါကဒါန ပရီယာယေန။  
ကြီးလေးသောကံင်း၊ စုတေခါန်းဖြစ်ပေါ်လာသောကံင်း၊ အမြှုမပြတ်လေ့ကျက်အပ်သောကံင်း၊  
ကဋ္ဌတ္ထာကံင်း ဤသည်တို့ကား အကျိုးပေးလှည့်အစဉ်အားဖြင့် လေးပါးကုန်သော ကံတို့မည်၏။

With respect to the order in which the effect of kamma take place, there are four kinds of Kamma, namely;

- (i) weighty kamma;
- (ii) desth-proximate kamma;
- (iii) habitual Kamma; and
- (iv) reserve kamma.

#### By Time of Ripening

၅၂။ ဒိဋ္ဌဓမ္မဝေဒနီယံ၊ ဥပပဇ္ဇဝဒနီယံ၊ အပရာပရီယံဒနီယံ၊ အဟောသိကမ္မစဉ္ဗ္ဗတိ ပါကကာလဝသန  
စတ္တာရိကမ္မာနိ နာမ။  
ဒိဋ္ဌဓမ္မဝေဒနီယံကံင်း၊ ဥပပဇ္ဇဝဒနီယံကံင်း၊ အပရာပရီယံဒနီယံကံင်း၊ အဟောသိကံင်း  
ဤသည်တို့ကား အကျိုးပေးရာကာလနှင့်စပ်သဖြင့် လေးပါးကုန်သော ကံတို့မည်၏။

With respect to time of taking effect of kamma take place, there are four kinds of Kamma, namely;

- (i) immediately effective kamma;
- (ii) subsequently effective kamma;
- (iii) indefinitely effective Kamma; and
- (iv) defunct kamma.

By Place of Reopening

၅၃။ တထာ အကုသလံ၊ ကာမာဝစရကုသလံ၊ ရူပါဝစရကုသလံ၊ အရူပါဝစရကုသလွှာတိ  
ပါကြွာန ဝသေန။

အကုသိုလ်ကံင်း၊ ကာမာဝစရကုသိုလ်ကံင်း၊ ရူပါဝစရကုသိုလ်ကံင်း၊ အရူပါဝစရကုသိုလ်ကံင်း  
ဤသည်တို့ကား အကျိုးပေးရာဌာနနှင့်စပ်သဖြင့် ထို့အတူ လေးပါးတို့တည်း။

With respect to the place in which the effect takr place, there are four kinds of Kamma, namely;

- (i) unwholesome kamma;
- (ii) wholesome kamma pertaining to the sense sphere;
- (iii) wholesome kamma pertaining to the sense sphere;
- (iv) wholesome kamma pertaining to the sense sphere;

### ကာမကုသိုလ်ကံ အကုသိုလ်ကံ ၂၀ အကုသိုလ်ကံ ၃-ပါး

၅၄။ တထ္ထ အကုသလံ ကာယကမ္မံ၊ ဝစီကမ္မံ၊ မနောကမ္မံဇွဲတိ ကမ္မံခွါရဝသေန တို့ဝံး ဟောတိ။

ထိုလေးပါးသောကံတို့တွင် အကုသိုလ်ကံသည် ကာယကံင်း၊ ဝစီကံင်း၊ မနောကံင်း၊ ဤသို့  
ကမ္မံခွါရနှင့်စပ်သဖြင့် သုံးပါးအပြားရှိသည် ဖြစ်၏။

Of them unwholesome kamma is three fold according to the doors of action, namely: bodily action, verbal action, and mental action.

### ကာယကံ ၃-ပါး

၅၅။ ကထံ -

ပါကာတိပါတော့ အဒီန္ဒာဒါနံ ကာမေသုမိစ္ဆာဓရော စေတိ ကာယဝိညတ္ထိသံဌာတေ ကာယခွါရေ  
ဗာဟုလှဂုတ္ထိတော့ ကာယကမ္မံ နာမ။

အဘယ်သို့ပြားသနည်း -

ပါကာတိပါတင်း၊ အဒီန္ဒာဒါနင်း၊ ကာမေသုမိစ္ဆာဓရင်း၊ ဤသုံးပါးသည် ကာယဝိညတ္ထိဟု  
ဆိုအပ်သော ကာယခွါရ၍ များစွာဖြစ်ခြင်းကြောင့် ကာယကံမည်၏။

How? Killing, stealing, and sexual misconduct are bodily actions generally occurring through the door of the body, known as bodily action.

### ဝစိကံ ၄-ပါး

၅၆။ မုသာဝါဒေါ်, ပိဿာဝါစာ, ဖရာသဝါစာ, သမ္မပ္ပလာပေါ်စေတိ ဝစိဝိညတ္ထိသံဃာတော် ဗာဟုလ္လုဂုတ္ထိတော် ဝစိကမ္မာနာမ။

မုသာဝါဒေါ်ငှုံး, ပိဿာဝါစာငှုံး, ဖရာသဝါစာငှုံး, သမ္မပ္ပလာပငှုံး ဤလေးပါးသည် ဝစိဝိညတ္ထိဟုဆိုအပ်သော ဝစိဒွါရ၌ များစွာဖြစ်ခြင်းကြောင့် ဝစိကံမည်၏။

False speech, slander, harsh speech, and frivolous talk are verbal action generally occurring through the door of speech, known as vocal intimation.

### မနောက် ၃-ပါး

၅၇။ အဘိန္ဗာ, ဗျာပါဒေါ်, မိဇ္ဇာဒီဋီံးစေတိ အညတ္ထာပိ ဝိညတ္ထိယာ မန်သိုံးယော ဗာဟုလ္လုဂုတ္ထိတော် မနောက်မ္မာနာမ။

အဘိန္ဗာငှုံး, ဗျာပါဒေါ်ငှုံး, မိဇ္ဇာဒီဋီံးငှုံး ဤသုံးပါးသည်ကား ကာယဝိညတ္ထိ ဝစိဝိညတ္ထိကို ကြုံ၍လည်း မနောဒွါရ၌သာလျှင် များစွာဖြစ်ခြင်းကြောင့် မနောကံမည်၏။

Covetousness, ill will, and wrong view are mental action generally occurring only in the mind without (bodily or vocal) intimation.

### ကံဖြစ်ကြောင်းတရား

၅၈။ တေသူ ပါကာတိပါတော်, ဖရာသဝါစာ, ဗျာပါဒေါ် စ ဒေါသမူလေန ောယန္တိ။

၅၉။ ကာမေသုမိဇ္ဇာစာရော, အဘိန္ဗာ, မိဇ္ဇာဒီဋီံး စ လောဘမလေန။

၆၀။ သေသာနိ စတ္တာရိပိ ဒိုဟိ မူလေဟိ သမ္မဝန္တိ။

၆၁။ စိတ္တပြုဒဝသန ပနေတံ အကုသလံ သဗ္ဗထာပိ ဒွါဒသဝိစံ ဟောတိ။

ထိုဆယ်ပါးတို့တွင် ပါကာတိပတသည်ငှုံး, ဖရာသဝါစသည်ငှုံး, ဗျာပါဒသည်ငှုံး ဒေါသမူလ, ဒေါသမူလရှိသော စိတ်ကြောင့် ဖြစ်ကုန်၏။ကာမေသုမိဇ္ဇာစာရာသည်ငှုံး, အဘိန္ဗာသည်ငှုံး, မိဇ္ဇာဒီဋီံးသည်ငှုံး လောဘမူလ, လောဘမူလရှိသော စိတ်ကြောင့် ဖြစ်ကုန်၏။ ကြွင်းကုန်သော လေးပါးလုံတို့သည်လည်း နှစ်ပါးကုန်သော လောဘမူ, ဒေါသမူ တို့ကြောင့် ဖြစ်ကုန်၏။ဆက်ဉီးအံ့၊ စိတ်ဖြစ်ခြင်း၏အစွမ်းဖြင့် ဤအကုသိုလ်ကံသည် အလုံးစုံသောအပြားအားဖြင့်လည်း တဆဲ့နှစ်ပါးအပြားရှိသည် ဖြစ်၏။

Of them, killing, harsh speech, and ill will spring from the root of hatred; sexual misconduct, covetousness, and wrong view from the root of greed; remaining four arise from the two roots. According to the classes of consciousness this unwholesome kamma is altogether twelvefold.

## ကာမကုသိလ်က ၃-ပါးနှင့် ၈-ပါး

၆၂။ ကာမာဝစရကုသလမ္ဗီ ကာယဒ္ဒိရေး ပဝတ္ထံ ကာယကမ္ဗီ, ဝစ္စဒ္ဒိရေး ပဝတ္ထံ ဝစ္စကမ္ဗီ, မနောဒ္ဒိရေး ပဝတ္ထံ မနောကမ္ဗီဇ္ဈာတီ ကမ္ဗီရဝသန တိပိဋ္ဌ ဟောတီ။

ကာမာဝစရကုသိလ်ကံသည်း ကာယဒ္ဒိရွှေ့ဖြစ်သော ကာယကံင်း၊ ဝစ္စဒ္ဒိရွှေ့ဖြစ်သော ဝစ္စကံင်း၊ မနောဒ္ဒိရွှေ့ဖြစ်သော မနောကံင်း၊ ဤသို့ ကမ္ဗီရနှင့်စပ်သဖြင့် သုံးပါးအပြားရှိသည် ဖြစ်၏။

Wholesome kamma of the sense sphere is threefold according to the doors of action, namely, bodily action pertaining to the door of the body; verbal action pertaining to the door of speech; and mental action pertaining to the door of the mind.

## ပုညကြိယာဝတ္ထဲ ၃-ပါး

၆၃။ တထာ ဒါန, သီလ, ဘာဝနာဝသန။

၆၄။ ဓိတ္ထဗျိဒါဝသန ပနေတံ အဋ္ဌဝိဓာတ် ဟောတီ။

ဒါနသီလ ဘာဝနာတို့၏ အပြားအားဖြင့် ထို့အတူ သုံးပါးပင်တည်း။ ဆက်ခြီးအံ့၊ ဓိတ်ဖြစ်ခြင်း၏ အစွမ်းအားဖြင့် ဤကာမာဝစရကုသိလ်ကံသည် ရှစ်ပါးအပြားရှိ၏။

Similarly, it is threefold as giving, virtue, and meditation.  
But it is eightfold according to the classes of consciousness.

## ပုညကြိယာဝတ္ထဲ ၁၀-ပါး

၆၅။ ဒါန သီလ ဘာဝနာ အပစာယန ဝေယျာဝစ္စ ပတ္တိဒါန ပတ္တာနုမောဒန ဓမ္မသုဝန ဓမ္မဒေသနာ ဒိဋ္ဌဇ္ဈာမ္မဝသန ဒသဝိဓာတ် ဟောတီ။

ဒါန သီလ ဘာဝနာ အပစာယန ဝေယျာဝစ္စ ပတ္တိဒါန ပတ္တာနုမောဒန ဓမ္မသုဝန ဓမ္မဒေသနာ ဒိဋ္ဌဇ္ဈာမ္မ တို့၏အပြားအားဖြင့် ဆယ်ပါးအပြားရှိသည် ဖြစ်၏။

It is also tentfold as: (i) giving; (ii) virtue; (iii) meditation; (iv) reverence; (v) service; (vi) transference of merit; (vii) rejoicing in (other's) merit; (viii) hearing the Dhamma; (ix) teaching the Dhamma; and (x) straightening out one's views.

၆၆။ တံပနေတံ ဝိသတိဝိမ့် ကာမာဝစရကမ္မမိန္ဒြဝ သုံး ဂုဇ္ဇတီ။

ဆက်ဦးအုံ၊ နှစ်ဆယ်အပြားရှိသည်လည်းဖြစ်သော ထို ကုသိုလ်အကုသိုလ်ကံသည် ကာမာဝစရကံဟူ၍ သာလျှင် ခေါ်ဝေါ်အပ်သည်၏ အဖြစ်သို့ ရောက်၏။

All these twelve twenty kinds (unwholesome and wholesome) are known as kamma pertaining to the sense sphere.

### ရူပကုသိုလ်ကံ ၅-ပါး

၆၇။ ရူပဝစရကုသလံ ပန် မနောကမ္မမေဝါ။ တွဲ ဘာဝနာမယံ အပွန်ပတ္တံ စျောန်းဘေဒေန ပဋိဌံး  
ဟောတိ။

အဘို့တပါးကား၊ ရူပါဝစရကုသိုလ်ကံသည် မနောကံ တမျိုးသာတည်း။ ထိုမနောကံသည်လည်း  
ဘာဝနာမယတည်း။ အပွန်သို့ရောက်၏။ စျောန်းအဂို့တို့၏ အပြားအားဖြင့် ငါးပါးအပြား  
ရှိသည် ဖြစ်၏။

Wholesome kamma of the fine materia is purely mental action. It constists in meditation that has reached absorption and is fivefold by distinction of the jhāna factors.

### အရူပကုသိုလ်ကံ ၄-ပါး

၆၈။ တထာ အရူပါဝစရကုသလံ မနောကမ္မ တမ္မံ ဘာဝနာမယံ အပွန်ပတ္တံ အာရမ္မကေဘာဒေန စတုဗ္ဗံး  
ဟောတိ။

ထိုမှတပါး၊ အရူပါဝစရကုသိုလ်ကံသည် မနောကံသာတည်း။ ထိုမနောကံသည်လည်း ဘာဝနာမယ  
တည်း။ အပွန်သို့ရောက်၏။ အာရုံတို့၏အပြားအားဖြင့် လေးပါးအပြားရှိသည် ဖြစ်၏။

So too, wholesome kamma of immateria sphere is purely mental action. It constists in meditation that has reached absorption and is fivefold by distinction of the object.

## ကာမကံးအကျိုးပေးရာသု

၆၉။ ဓတ္တာကုသလာကမ္မာဒ္ဓရဟိတ် အပါယဘမိယ် ပဋိသန့် နောတိ။ ပဝတ္ထိယ် ပန် သဗ္ဗ္ဗ္မ္မ္း ဒ္ဓိဒသဝိစ် သတ္တာကုသလပါကာန် သဗ္ဗ္ဗ္ဗ္ဗ္မ္မ္း ကာမလောက်၊ ရူပလောက် စ ယထာရဟံ ဝိပစ္စတိ။

ကြေလေးမျိုးသောကံတိတွင် ဥဒ္ဓမှုကင်းသော အကုသိလ်ကံသည် အပါယ်ဘုခ္ခာ ပဋိသန္တာကို ဖြစ်စေ၏။ ပဝတ္ထိအခါဉ်ကား အလုံးစံသော (ဥဒ္ဓလည်း ပါဝင်သော) ၁၂-ပါးအပြားရှိသော အကုသိလ်ကံသည် ခုနှစ်ပါးကုန်သော အကုသလဝိပါက်စိတ်တို့ကို အလုံးစံလည်းဖြစ်သော ကာမဘုၢြုင်း ရူပဘုၢြုင်း ထိုက်သည်အားလုပ်စွာ ရှင်ကျက်စေ၏ (အကျိုးပေး၏)။

Here in, unwholsome kamma excluding restlessness produce rebirth-linking in woeful plane. but during the course of existence all twelve (unwholesome classes of consciousness) give effect to the seven unwholesome resultants anywhere in the sensuous world or the fine-material world, according to circumstances.

၇၀။ ကာမာဝစရကုသလမ္မာ ကာမသူဂတီယမေ ပဋိသန့် နောတိ။ တထာ ပဝတ္ထိယွှေ မဟာဝိပါကာန် အဟောတုကဝိပါကာန် ပန် အငွေပို့ သဗ္ဗ္ဗ္ဗ္ဗ္မ္မ္း ကာမလောက်၊ ရူပလောက် စ ယထာရဟံ ဝိပစ္စတိ။

ကာမာဝစရကုသိလ်ကံသည်လည်း ကာမသူဂတီဘုၢြုင်း ပဋိသန္တာကို ဖြစ်စေ၏။

ထိုကာမသူဂတီဘုၢြုင်း ပဝတ္ထိအခါဉ်လည်း မဟာဝိပါက်စိတ်တို့ကို (ဖြစ်စေ၏)။ အဟိတ်ကုသလဝိပါက် စိတ်တို့ကိုကား ရှစ်ပါးလုံးတို့ကိုလည်း အလုံးစံလည်းဖြစ်သော ကာမဘုၢြုင်း ရူပဘုၢြုင်း ထိုက်သည်အား လုပ်စွာ ရှင်ကျက်စေ၏ (အကျိုးပေး၏)။

Wholesome kamma of sense sphere produces rebirth-linking in the sensuous blissful plane, so too, (it produce) the great resultants in the course of existence. But it gives effet to the eight rootless resultants anywhere in the sensuous world or the fine-material world, according to circumstances.

## တိဟိတ်ဉာဏ်စသည်ကွဲပြားခြင်း

၇၁။ တထ္ထာပိ တိဟေတုကမှုက္ခိုး ကုသလံ တိဟေတုကံ ပဋိသန္ဓိ ဒတ္ထာ ပဝတ္ထာ သောင့်သဝိပါကာနိ ပိပစ္စတိ။ ပဝတ္ထာ တိဟေတုကရဟိတာနိ ဒွါဒသဝိပါကာနိ ပိပစ္စတိ။

ထိကာမာဝစရကုသိလ်ကံတို့တွင်လည်း တိဟိတ်ဖြစ်သော အမြတ်ဖြစ်သော ကုသိလ်ကံသည် တိဟိတ်ဖြစ်သော ပဋိသန္ဓကျိုးကို ပေးပြီး၍ ပဝတ္ထိအခါ၌ တဆဲခြောက်ပါးသော ဝိပါက်စိတ်တို့ကို ရုံးကျက်စေ၏ (အကျိုးပေး၏)။

Therein, superior wholesome kamma accompanied by three roots produce rebirth-linking similarly accompanied by three roots, and during the course of existence it give effect to sixteen kinds of resultants.

၇၂။ တိဟေတုကမောမကံ၊ ဒွိုဟေတုကမှုက္ခိုး ကုသလံ ဒွိုဟေတုကံ ပဋိသန္ဓိ ဒတ္ထာ ပဝတ္ထာ တိဟေတုက ရဟိတာနိ ဒွါဒသဝိပါကာနိ ပိပစ္စတိ။

တိဟိတ်ဖြစ်သော အညံ့စားဖြစ်သော ကုသိလ်ကံသည်ငှင့် ဒွိုဟိတ်ဖြစ်သော အမြတ်စားဖြစ်သော ကုသိလ်ကံသည်ငှင့် ဒွိုဟိတ်ဖြစ်သော ကုသိလ်ကံကိုပေးပြီး၍ ပဝတ္ထိအခါ၌ တိဟိတ်ဝိပါက်မှုကင်းကုန်သော (မဟာဝိပါက်ဉာဏသမွယ့်မှုကင်းကုန်သော) ၁၂-ပါးသော ဝိပါက်စိတ်တို့ကို ရုံးကျက်စေ၏။

Wholesome kamma of an inferior grade accompanied by three roots, and that of superior grade accompanied by two roots, produce rebirth-linking with two roots, and give effect to twelve kinds of resultants, excluding those with three roots, during the course of existence.

၇၃။ ဒွိုဟေတုကမောမကံ ပန် ကုသလံ အဟေတုကမံ ပဋိသန္ဓိ ဒေတိ၊ ပဝတ္ထာ စ အဟေတုကဝိပါကာနော ဝိပစ္စတိ။

ဒွိုဟိတ်ဖြစ်သော အညံ့စားဖြစ်သော ကုသိလ်ကံသည်ကား အဟိတ်သာလျှင်ဖြစ်သော ပဋိသန္ဓကျိုးကို ပေး၏။ ပဝတ္ထိအခါ၌လည်း အဟိတ်ကုသလဝိပါက်စိတ်တို့ကိုသာလျှင် ရုံးကျက်စေ၏ (အကျိုးပေး၏)။

But Wholesome kamma of an inferior grade accompanied by two roots produce rebirth-linking without roots, and give effect to rootless resultants during the course existence.

၇၄။ အသခ္ပါရံ သသီရ  
ဝိပါကာနိ န ပစ္စတိ။  
သသခ္ပါရံ မသခ္ပါရ  
ဝိပါကာနိတိ ကေစနဲ့  
တေသံ ဒွါဒသပါကာနဲ့  
အသာ'နဲ့ စ ယထာဏ္ဍာမဲ့။  
ယထာဝဏ္ဍာနဲ့သာရောနဲ့  
ယထာသမ္မာ မူဒို့သေ။

အသခ္ပါရိကကုသိုလ်ကံသည် သသခ္ပါရိကဝိပါက်စိတို့ကို မရင့်ကျက်စေ။ သသခ္ပါရိကကုသိုလ်ကံသည် အသခ္ပါရိကဝိပါက်စိတို့ကို မရင့်ကျက်စေ။ ဤသို့ အချို့ဆရာတို့ဆိုကြ၏။

ထိုဆရာတို့၏(အယူဉ်) အစဉ်အတိုင်း တဆဲနှစ်ပါးကုန်သော ဝိပါက်စိတို့ကိုင်း ဆယ်ပါးကုန်သော ဝိပါက်စိတို့ကိုင်း ရှစ်ပါးကုန်သော ဝိပါက်စိတို့ကိုင်း အကြင်အကြင်ဆိုအပ်ပြီးကို အစဉ်လျှောက်သဖြင့် ဖြစ်သင့်သည်အားလျော့စွာ ပြရာ၏။

Some (teacher) say that unprompted (states of consciousness) do not produce prompted resultants and prompted (states of consciousness) do not produce unprompted resultants.

According to them, as stated above, the arising of the resultants should be set forth in due order as twelve, ten, and eight.

### ရူပကံ၏အကျိုးပေးရာဘု

၇၅။ ရူပါဝစရကုသလံ ပန ပဋိမရှာနဲ့ ပရိတ္တံ ဘာဝေတွာ ဗြဟ္မပါရိသဇ္ဇာ ဥပ္ပဋိ။  
၇၆။ တဒေဝမရှိမဲ့ ဘာဝေတွာ ဗြဟ္မပျရောဟိတေသု။  
၇၇။ ပဏီတံ ဘာဝေတွာ မဟာဗြဟ္မသု။

အဘို့တပါးကား၊ ရူပါဝစရကုသိုလ်ကို ပဋိမရှာနဲ့ကို ပရိတ္တစျာန်ဖြစ်အောင် ဖြစ်စေ၍(ဖြစ်ခြင်းကြောင့်) ဗြဟ္မပါရိသဇ္ဇာ ဗြဟ္မတို့၌ ဖြစ်၏။ ထိုပဋိမရှာနဲ့ကိုပင် မရှိမဖြစ်အောင် ဖြစ်စေ၍ ဗြဟ္မပျရောဟိတ်ပြဟ္မတို့၌ ဖြစ်၏။ ပဏီတစျာန်ဖြစ်အောင် ဖြစ်စေ၍ မဟာဗြဟ္မတို့၌ ဖြစ်၏။

As regards wholesome kamma of the fine-material sphere, those who develop the first jhāna to a limited degree are reborn into Brahmā's Retinue. Developing the same to medium degree, they are reborn among Brahmā's Ministers. Developing it to superior degree, they are reborn among the Mahā Brahmās.

၇၈။ တထာ ဒုတိယန္မာန္ဒြ, တတိယန္မာန္ဒြ ပရီတ္ထံ ဘာဝတွာ ပရီတ္ထာဘေသူ။  
 ၇၉။ မရှိမဲ့ ဘာဝတွာ အပွမ်းကာဘေသူ။  
 ၈၀။ ပဏီတံ ဘာဝတွာ အဘဘသုရေသူ။

ထိမှတပါး ရူပါဝစရကုသိလ်ကို ဒုတိယဓာန်ကိုင်း၊ တတိယဓာန်ကိုင်း ပရီတ္ထာန်ဖြစ်အောင်  
 ဖြစ်စေ၍ ပရီတ္ထာဗြဟ္မာတို့၌ ဖြစ်၏။ မရှိမဖြစ်အောင် ဖြစ်စေ၍ အပွမ်းကာသုဘာဗြဟ္မာတို့၌ ဖြစ်၏။  
 ပဏီတရာန်ဖြစ်အောင် ဖြစ်စေ၍ အဘဘသုရဗြဟ္မာတို့၌ ဖြစ်၏။

Similarly, developing the second jhāna and third jhānas to a limited degree, they are reborn among the Gods of Minor Lustre. Developing them to a medium degree, they are reborn among the Gods of Infinite Lustre. Developing them to superior degree, they are reborn among the Gods of Radiant Lustre.

၈၁။ စတုတ္ထန္မာနံ ပရီတ္ထံ ဘာဝတွာ ပရီတ္ထသုဘေသူ။  
 ၈၂။ မရှိမဲ့ ဘာဝတွာ အပွမ်းကာသုဘေသူ။  
 ၈၃။ ပဏီတံ ပရီတ္ထံ ဘာဝတွာ သုဘကိုကျသူ။

စတုတ္ထန္မာန်ကို ပရီတ္ထဓာန်ဖြစ်အောင် ဖြစ်စေ၍ပရီတ္ထသုဘာဗြဟ္မာတို့၌ ဖြစ်၏။ ထိပဋိမဓာန်ကိုပင်  
 မရှိမဖြစ်အောင် ဖြစ်စေ၍ အပွမ်းကာသုဘာဗြဟ္မာတို့၌ ဖြစ်၏။ ပဏီတရာန်ဖြစ်အောင် ဖြစ်စေ၍  
 သုဘကိုကျဗြဟ္မာတို့၌ ဖြစ်၏။

Developing the forth jhāna and third jhānas to a limited degree, they are reborn among the Gods of Minor Aura. Developing it to a medium degree, they are reborn among the Gods of Infinite Aura. Developing it to superior degree, they are reborn among the Gods of Steady of Aura.

၈၄။ ပဋိမန္မာနံ ဘာဝတွာ ဝေဟ္မာလေသူ။  
 ၈၅။ တအေဝ သညာဝိရာဂံ ဘာဝတွာ အသည်တ္ထသူ။  
 ၈၆။ အနာဂတ်မိနော ပန သုဒ္ဓဝိသေသူ ဥပ္ပန်း။

ပဋိမဓာန်ကို ဖြစ်စေ၍ ဝေဟ္မာဝိလ်ဗြဟ္မာတို့၌ ဖြစ်၏။ ထိပဋိမဓာန်ကိုပင် သညာ၌ စက်ဆုတ်အောင်  
 ဖြစ်စေ၍ အသည်တ်ဗြဟ္မာတို့၌ ဖြစ်၏။ အထူးကား၊ ပဋိမဓာန်ရပြီးသော အနာဂတ်မိပုဂ္ဂိုလ်တို့သည်  
 သုဒ္ဓဝိသူ ဗြဟ္မာတို့၌ ဖြစ်၏။

Developing the fifth Jhāna, they are reborn among the Gods of Great reward. Developing dispassion towards perception, they are reborn among the non-percipient beings. But non-returners are reborn in the Pure abodes.

## အရှပကံ၏ အကျိုးပေးရာဘုံ

၈၇။ အရှပဝါဝစရကုသလွှာ ယထာဏ္ဍာမံ ဘာဝတွာ အရှပသေသူ ညွှန်း။

အရှပဝါဝစရကုသိုလ်ကိုလည်း အစဉ်အတိုင်း ဖြစ်စေ၍ အရှပပြဟ္မာတို့၏ ဖြစ်ကုန်၏။

Developing wholesome kamma of the immaterial sphere, they are reborn in the immaterial corresponding (to their attainments).

### နိဂုံးဂါထာ

၈၈။ ကူးတဲ့ မဟရ္တာတံ့ ပူညံ့၊  
ယထာဘူမိ ဝဝတ္ထိတံ့၊  
ဇန်တီ သဒီသံ ပါကံ၊  
ပဋိသန္တီ ပဝတ္ထိယံ့။

ကူးမေတ္တာ ကမ္မစတူက္ခား။

ဤဆိုအပ်ပြီးသော အပြားအားဖြင့် မဟရ္တာတဲ့ဖြစ်စေသော ကုသိုလ်ကံသည် အကြင်အကြင်ပိုင်းခြားအပ်သော ဘုံးတူသောအကျိုးကို ပဋိသန္တာနွောက် ပဝတ္ထိအခါ့၌ ဖြစ်စေ၏။  
ဤသည်ကား ဝိတိမှတ္တာဂံ့ဟု ကမ္မစတူက္ခား။

Thus sublime merit, determined according to plane, produces similar results (both) at rebirth-linking and the course of existence.

Herein , this is the fourfold kamma.

## စုတိပဋိသန္ဓိကြမ

The Process of Death and rebirth

### သေခြင်း ၄-ပါ:

၈၉။ အာယုကွဲယေန, ကမ္မကွဲယေန, ဥဘယကွဲယေန, ဥပဇ္ဇဒကကမ္မနာ စေတိ စတုရာ မရဏူပွတ် နာမ။

အသက်တမ်း၏ကုန်မှုကြောင့် စုတေရခြင်းငှုံး၊ ကံစွမ်း၏ကုန်မှုကြောင့် စုတေရခြင်းငှုံး၊ အသက်တမ်း ကံစွမ်း နှစ်ပါးစုံ၏ကုန်မှုကြောင့် စုတေရခြင်းငှုံး၊ ကပ်ချုဖြတ်တတ်သောကံကြောင့် စုတေရခြင်းငှုံး ဤသည်တို့ကား လေးပါးပြားသော မရဏူပွတ်မည်၏။

### Four Causes of Death

The advent of death is fourfold, namely: (i) through the expiration of the life-span; (ii) through the expiration of the (productive) kammic force; (ii) through the (simultaneous) expiration of both; and (iv) through (the intervention of) a destructive kamma.

### စုတေခါနီး အာရုံ နိမိတ်ထင်ပုံ

၉၀။ တထာ စ မရဏန္တာနံ ပန် မရဏကာလေ ယထာရဟံ အဘိမှခီဘူတံ ဘဝန္တရေ ပဋိသန္ဓိနေကံ ကမ္မံ ဝါ၊ တံ မရဏကာလေ ရူပါဒီကမာပလဒ္ဒပုံမှပကရဏဘူတွေ ကမ္မနိမိတ္တံ ဝါ၊ အနန္တရမူပွဲမာနဘဝေ ဥပလဘိတ္တဗုပောောကဘူတွေ ဂတိနိမိတ္တံ ဝါ ကမ္မာလန် ဆန္ဒံ ဒိုရာနံ အညတရသွိုံး ပစ္စပဋ္ဌာတိ။

ဆက်ဉီးအံး၊ ထိုအကြောင်းတို့ကြောင့်သာလျှင် စုတေရသူတို့၏ စုတေခါနီအခါ၌ ထိုက်သည်အားလော်စွာ ရှေးရှေသကဲ့သို့ဖြစ်သော ဘဝတပါး၌(နောက်ဘဝ၌) ပဋိသန္ဓိကို ဖြစ်စေတတ်သော ကုသိုလ်ကံ အကုသိုလ်ကံသည်သော်ငှုံး ထိုကံကိုပြုရာအခါ၌ ရူပါရုံအစရိုသော ကံနှင့်ဆက်စပ် ရအပ်ဘူးသည်လည်းဖြစ်သော ကံပြီးရုံ အဆောက်အအုံ ဖြစ်ချုပ်လည်းဖြစ်သော ကံ၏အာရုံသည်သော်ငှုံး အခြားမူးမြှုပ်ဖြစ်လတဲ့သောဘဝ၌ ရထိက်(ရောက်ထိုက်)သည်လည်းဖြစ်သော အသုံးအဆောင်ဖြစ်ချုပ်လည်းဖြစ်သော လားရာဂတိ၌ အာရုံသည်သော်ငှုံး ကံ၏အစွမ်းကြောင့် ခြောက်ပါးကုန်သော ဒွါရတို့တွင် တပါးပါးသောဒွါရ၌ ရှေးရှေထင်လာ၏။

Now in the case of those who are about to die, at the time of death, one of the following presents itself any of the six (sense) doors:

- (i) a kamma that is to produce rebirth-linking in the next existence, which according to circumstances confronts (the dying person); or
- (ii) a sign of kamma, that is, a form, etc.., that had apprehended previously at the time of performing the kamma or something that was instrumental in performing the kamma; or

(iii) a sign of destiny, that is , (a symbol of the state) to be obtained and experienced in the immediately following existence.

### စုတေခါနီးကာလစိတ်အစဉ်ဖြစ်ပုံ

တတော ပရု တမေဝ အထောပို့တံ အာရမ္မကံ အာရွှေ ဝိပစ္မမာနကကမ္မာနရူပံ ပရိသုဒ္ဓံ၊ ဥပက္ခိလို့ ဝါ ဥပလဘိတ္ထဘဝါနရူပံ တတ္ထာကာတံဝ စိတ္ထသန္တာနံ အဘိကံ ပဝတ္ထတိ ဗဟိုလျေန။

### တနည်း ကံအာရု ထင်ပုံ

တမေဝါ ပန နေကဘူတံ ကမ္မာ အဘိနဝကရဏဝသေန ဒွိရပတ္ထံ ဟောတိ။

ထိုထင်လာရာအခါမှနောက်၌ ထိုအခြင်းအရာဖြင့်ထင်လာသော ထိုအာရုကိုပင် အာရုပြု၍ အကျိုးပေးလတ္ထံသော ကံအားလျော်စွာ စင်ကြယ်သည်မူလည်းဖြစ်သော ညစ်နှစ်းသည်မူသည်လည်းဖြစ်သော ရတိက် (ရောက်ထိုက်သော) ဘဝအားလျော်စွာ ထိုရတိက်သောဘဝ၌ ညွတ်နေသကဲ့သို့ စိတ်အစဉ်သည် မပြတ်များသောအားဖြင့် ဖြစ်၏။ တနည်းကား ပဋိသန္တကို ဖြစ်စေတတ်သည်ဖြစ်၍ဖြစ်သော ထိုကံသည်ပင်လျင် မိမိကို အသစ်ပြုခြင်း၏အစွမ်းဖြင့် မနေ့ဒွိရသို့ ရောက်သည်(ထင်သည်)ဖြစ်၏။

Thereafter, attending to that object thus presented, the stream of consciousness - in accordance with the kamma that is to be matured, whether pure or corrupted, and in conformity with the state into which one is to be reborn - continually flows, including mostly towards that state.

Or that rebirt-productive kamma presents itself to a sense door in the way of renewing.

### မရဏာသန္တိထိ

၉၁။ ပစ္စာသန္တိမရဏသာ တသာ ဝိထိစိတ္ထဘဝသာနေ, ဘဝဂုဏ်ယေ ဝါ စဝနဝသေန ပစ္စာသန္တိယော-သာနဘူတံ စုတိစိတ္ထံ ဥပ္ပါတ္ထာ နိုရျောတိ။

အလွန်နီးကပ်သော စုတေခါနီးကာလစိတ်အစဉ်ဖြစ်သော ထိုသတ္ထဝါ၏ ဝိထိစိတ်၏အဆုံးဉှုံးသော်ငင်း ဘဝ၏အကုန်းမြှုံးသော်ငင်း ဈေးလျောခြင်း၏အစွမ်းဖြင့် ပစ္စာသန္တိဘဝ၏အဆုံးဖြစ်၍ဖြစ်သော စုတိစိတ်သည် ဖြစ်၍ ချုပ်၏။

To one who is on the verge of the death, either at the end of a cognitive process or at the dissolution of the life-continuum, the death consciousness, the consummation of present life and ceesse in the way of death.

## ပဋိသန္ဓိတ်ဖြစ်ပုံ

တသိုံး နိရာဒ္ဓိဝသာနေ တသာသန္ဓိရမဝ တထာဂဟိတ် အာရမ္မကံ အာရမ္မ သဝတ္ထုဂံ၊ အဝတ္ထုမေဝ ဝါ ယထာရဟံ အဝိဇ္ဇာနှသယပရိက္ခိတ္ထန တဏျာနှသယမူလကေန သခိုရေနဇနိယမာနံ သမွယုတ္ထုဟံ ပရိဂုံယမာနံ သဟဇာတမခို့ဌာနဘာဝေန ပုံစံမဘူတံ ဘဝန္ဓိရပဋိသန္ဓိနဝေသေန ပဋိသန္ဓိသခိုတ် မာနသံ ဥပ္ပဇ္ဇာနေဝ ပတိဌာတ် ဘဝန္ဓိရေ။

ထိုစတိစိတ်သည် အဆုံးသတ်ချုပ်သည်ရှိသော် ထိုစတိစိတ်၏ အခြားမဲ့ခြားသာလျင် ထိုအခြင်းအရာအားဖြင့် မရဏာသန္ဓိအေသည် ယူအပ်ခဲ့သော အာရုံကို အာရုံပြခြုံ မှီရာဝတ္ထုရှိသည်သာလျင်မူလည်းဖြစ်သော မှီရာဝတ္ထုမရှိသည်သာလျင်မူလည်းဖြစ်သော ထိုက်သည်အားလျော်စွာ အဝိဇ္ဇာနှသယသည် ခြုံခံအပ်သော တဏျာနှသယသည် အရင်းခံရှိသော ကုသိုလ် အကုသိုလ်ကံသည် ဖြစ်စေအပ်သော သမွယုတ်တရားတို့သည် ခြုံရုံလျက်ယူအပ်သော တကွဖြစ်ဘက်တရား၏ တည်ရာ၏အဖြစ်ကြောင့် ရှုံသွားခေါင်းဆောင်ဖြစ်၍ဖြစ်သော ဘဝတပါးကို စပ်ပေးရခြင်း၏အစွမ်းကြောင့် ပဋိသန္ဓိဟုခေါ်အပ်သောစိတ်သည် ဥပါဒ်လျင်ဥပါဒ်ခြင်းသာလျင် ဘဝတပါး၌တည်၏။။

Immediately after that (death consciousness has ceased), a rebirth-linking consciousness arises and is established in the subsequent existence, apprehending the object thus obtained, either supported by heart-base or baseless, as is appropriate; it is generated by a volitional formation that is enveloped by latent ignorance and rooted in latent craving. That rebirth-linking consciousness, so called because it links together the two consecutive existences, is conjoined with its mental adjuncts, and acts as the forerunner to conascent states as their locus (or foundation)

## ကာမပဋိသန္တစိတ်၏အာရုံ

၉၂။ မရဏာသန္တဝိတိယံ ပနေတွေ မန္ဒြပ်ဝတ္ထာနီ ပင့်ဝ ဝေနာနီ ပါဋိကခိုတဗ္ဗာနီ၊ တသွား ယဒီ ပစ္စပန္တ ရမ္မကောသု အာပါထမာကတေသု ဓရန္တသွေဝ မရဏံ ဟောတိ။ တဒါ ပဋိသန္တဘဝဂီနမို ပစ္စပန္တရမ္မဏတာ လူလူတိတိကတွာ ကာမာဝစရပဋိသန္တယာ ဆဒ္ဒါရရှိဟိတံ ကမ္မနိမိတ္ထံ၊ ဂတိနိမိတ္ထံ ပစ္စပန္တမတိတာရမ္မဏ ဥပလူလူတိ။

ကမ့် ပန် အတိတမေဝ၊ တွေ မနေ့ချိရရှိဟိတံ၊ တာနီ ပန် သဗ္ဗာနိပိ ပရိတ္ထဓမ္မဘူတာနေဝါ ရမ္မဏာနီ။

ဆက်၌ဦးအံး၊ ဤစတိပဋိသန္တအခက်း၍ မရဏာသန္တဝိတိ၌ အဟုန်ရော့ရဲနံနဲဖြစ်ကုန်သော ဝါ-အဟုန်ရော့ရဲနံနဲဖြစ်ခြင်းကြောင့် ငါးကြိမ်သာလျှင်ဖြစ်ကုန်သော ဇော်ကို အလိုဂျိထိကက်ကုန်၏။ ထို့ကြောင့် ပစ္စပန္တအာရုံတို့သည် ရှေးရှေ့ခြင်းသို့ရောက်ကုန်လသော် ထင်ရှားရှိကုန်စဉ်သာလျှင် စုတေခြင်းသည် အကယ်၍ ဖြစ်အဲ၊ ထိုအခါ့၌ ပဋိသန္တဘဝင်စိတ်တို့၏လည်း ပစ္စပန္တအာရုံရှိကုန်သည်၏ အဖြစ်ကို ရအပ်၏။ ဤအကြောင်းကြောင့် ကာမာဝစရပဋိသန္တ၏ ခြောက်ဒါရဖြင့်ယူအပ်သော ကမ္မနိမိတ်လည်းဖြစ်သော ဂတိနိမိတလ်ည်းဖြစ်သော ပစ္စပန္တလည်းဖြစ်သော အတိတ်လည်းဖြစ်သော အာရုံကို ရအပ်၏။

ကံအာရုံသည်ကား အတိတ်တမျိုးသာတည်း၊ ထိုအတိတ်ကံကိုလည်း မနေ့ချိရဖြင့်ယူအပ်၏။ ဆက်၌ဦးအံး၊ ထိုအလုံးစုံသော အာရုံတို့သည်းလည်း ကာမတရားချည်းသာဖြစ်ကုန်သော အာရုံတို့တည်း။

Herein, in the death-proximate cognitive process, only five feebly occurring javanas should be expected. Therefore, when death take place while present objects are occurring and have entered the avanue of sense, then the rebirth-linking and life-continuum (of new existence) also take a present object. In the case of sense-sphere rebirth-linking, when the object is sign of kamma or sign of destiny perceived at any of the six doors, that object may be present or it may be past. but kamma (as object) is only past, and it is perceived only at the mind door. All these objects ( of sense-sphere rebirth) are limited phenomenas only.

## ရူပါရူပ ပဋိသန္ဓော၏အရာ။

၉၃။ ရူပါဝစရပဋိသန္ဓိယာ ပန ပညတ္ထိဘူတံ ကမ္မနိမိတ္တမေဝါရမ္မကံ ဟောတိ။

အဘိုတပါးကား၊ ရူပါဝစရဏိသန္ဓော၏ ပညတ်ဖြစ်၍ဖြစ်သော ကမ္မနိမိတံသည်သာလျှင် အာရုံသည် ဖြစ်၏။

In the case of rebirth-linking in the fine material sphere , the object is concept and is always a sign of Kamma.

၉၄။ တထာ အာရုပ်ပဋိသန္ဓိယာ စ မဟဂ္ဂတဘူတံ ပညတ္ထိဘူတ္တ ကမ္မနိမိတ္တမေဝါ ယထာရဟမာရမ္မကံ ဟောတိ။

ထိုအတူ၊ အရူပါဝစရပဋိသန္ဓော၏လည်း မဟဂ္ဂတ်ဖြစ်၍လည်းဖြစ်သော ပညတ်ဖြစ်၍လည်းဖြစ်သော ကမ္မနိမိတံသည်ပင်လျှင် ထိုက်သည်အားလျော်စွာ အာရုံသည်ဖြစ်၏။

Soo too, in the case of rebirth-linking in the immaterial sphere , the object -which may be a sublime state of concept, whichever is appropriate - is always a sign of Kamma.

၉၅။ အသညသတ္တာနံ ပန ဒီဝတနဝကမေဝ ပဋိသန္ဓိဘာဝန ပတိဌာတိ၊ တသွာ တေ ရူပပဋိသန္ဓိကာ နာမ။

၉၆။ အာရုပ် အရူပပဋိသန္ဓိကာ။

၉၇။ သေသာ ရူပါရူပပဋိသန္ဓိကာ။

အဘိုတပါးကား၊ အသညသတ်ဘုံသားတို့၏ ဒီဝတနဝကကလာပ်သည်သာလျှင် ပဋိသန္ဓော၏ အဖြစ်ဖြင့် တည်၏။ ထိုကြောင့် ထိုအသညသတ်ဘုံသားတို့သည် ရပ်ပဋိသန္ဓာရီသူတို့ မည်၏။ အရုပဘုံသားတို့သည် ရပ်နာမ်အစုံ ပဋိသန္ဓာရီသူတို့တည်း။ ကြွင်းသော ဘုံသားတို့သည် ရပ်နာမ်အစုံ ပဋိသန္ဓာရီသူတို့တည်း။

In the case of non-percipient being, only the vital nonad becomes established in the way of rebirth-linking. Hence they are called materially reborn. Those in the immaterial planes are called mentally reborn. The rest are called materially and mentally reborn.

## စုတိစိတ်နောက် ပဋိသန္ဓာဖွင့်ပုံ

၉၈။ အာရုပ္ပစုတိယာ ဟောနှိုး၊  
 ဟောင့်မာရုပ္ပဝို့တာ။  
 ပရမာရုပ္ပသန္ဓာ စ၊  
 တထာ ကာမတိဟောတူကာ။  
 ရူပါဝစရရုတိယာ၊  
 အဟောတုရဟိုတာ သိယုံ။  
 သဗ္ဗာကာမတိဟောမှာ၊  
 ကာမေသွေဝ ပနေတရာ။

အယမတ္ထေ စုတိပဋိသန္ဓာကြမော။

အာရုပ္ပစုတိမှနောက်၌ အောက်အောက်အာရုပ္ပသည်ကြည်အပ်ကုန်သော အာရုပ္ပပဋိသန္ဓာတို့သည်င်းတို့မှတပါး ကာမတိဟိုတ် ပဋိသန္ဓာတို့သည်င်း ဖြစ်ကုန်၏။ ရူပါဝစရရုတိမှနောက်၌ အဟိုတ်ပဋိသန္ဓာမှ တပါးသော ပဋိသန္ဓာတို့သည် ဖြစ်ကုန်၏။ ကာမတိဟိုတ်စုတိမှ နောက်၌ အလုံးစုံသော ပဋိသန္ဓာတို့သည် ဖြစ်ကုန်၏။ ဆိုခဲ့ပြီးမှတပါးသော ကာမအဟိုတ်ဒို့ဟိုတ်စုတိမှကား နောက်၌ ကာမတဲ့တဘုံတို့၌သာလျှင် ဖြစ်ကုန်၏။

ဤဆိုအပ်ပြီးသော စကားရပ်ကား ဤစိတ်မှတ္တာဂံ့ဟု၌ စုတိပဏ္ဏသန္ဓာအစဉ်ကို ပြသောစကားတည်း။

When one passes away from an immaterial realm, one may be reborn in superior immaterial realms but not in lower immaterial realms, and one may be also reborn in sensuous plane with a three rooted rebirth-consciousness.

When one passes away from the fine-material sphere, one is not reborn without roots. After passing away from a three-rooted existence in the sensuous plane, one may be reborn anywhere. The rest (i.e. those pass away with two root and no roots) are reborn only in the sense-sphere realms.

Herein, this is the procedure with regard to death and rebirth.

## ဘဝန်နှင့်စတိဖြစ်ပုံ

၉၉။ ကူဇွဲပုံ ဂဟိတပဋိသန္တိကာနံ ပန့်ပဋိသန္တိရောဓာန္တရတော ပဘုတီ တမေဝါရမ္မကမာရဗ္ဗ တအေဝစိတ္ထု ယာဝ စုတိစိတ္ထုပြီဒါ အသတီ ဝိထိစိတ္ထုပြီဒေ ဘဝသု အင်ဘဝဝနံ ဘဝဂံသန္တိသချိတ် မာနသံ အဗ္ဗာန္တနံ နှီးသောတော ဝိယ ပဝတ္ထုတီ။

၁၀၀။ ပရီယောသာနေ စ စဝနဝသေန စုတိစိတ္ထု ဟုတွာ နိရုံးတိ။

အဘို့တပါးကား၊ ဉြှုံးအပ်ပြီးသောနည်းဖြင့် ယူအပ်ပြီးသော ပဋိသန္တရှိသူတို့၏ ပဋိသန္တစိတ် ချုပ်ခြင်း၏ အခြားမဲ့မှ ၈၅၍ ထိပဋိသန္တစိတ်၏အာရုံကိုပင် အာရုံပြု၍ ထိပဋိသန္တစိတ်သည်ပင် စုတိစိတ် ဖြစ်ရာကာလတိုင်အောင် ဝိထိစိတ်ဖြစ်ခြင်းသည် မရှိလသော် ဘဝ၏အကြောင်း၏အဖြစ်ကြောင့် ဘဝအစဉ်ဟုဆိုအပ်သော စိတ်သည် မပြတ်မစ မြစ်ရေအယဉ်ကဲ့သို့ ဖြစ်၏။ ဘဝအဆုံးပြုလည်း ရွှေလျောခြင်း၏အစွမ်းဖြင့် စုတိစိတ်သည် ဖြစ်၍ ချုပ်၏။

So, for who have thus taken rebirth, from the moment immediately following the cessation of rebirth-linking (consciousness), that same type of consciousness apprehending that same object flows on unintruptedly like the stream of river, and it does so until the arising of the death consciousness, so long as there is nooccurrence of a cognitive process. Being an essential factor of existence (or life), this consciousness is called the life-continuum. At the end of life, having become the death consciousness on the occasion of passing away, it then cease.

## သံသရာစက်လည်ပုံ

၁၀၁။ တတော ပရှေ့ ပဋိသန္တာဒယာ ရထစက္ခမိုဝ ယထာက္ခမံ စဝ ပရီဝတ္ထာ ပဝတ္ထိ။

ထိစုတိစိတ်မှနောက်ပြုလည်း ပဋိသန္တအစရှိသောစိတ်တို့သည် ရထားစ်ဘီးသည်ကဲ့သို့ အကြင်အကြင် အစဉ်ရှိတိုင်းသာလျှင် အဆက်ဆက်လည်ကုန်လျက် ဖြစ်ကုန်၏။

Thereafter, the rebirth-linking consciousness and others continue to occur, revolving in due sequence like the wheel of a cart.

၁၀၂။ ပဋိသန္တာ ဘဝ် ဝိထိယော၊  
စုတိစော တထာဘဝါးရေ။  
ပုန်သန္တာ ဘဝ်မိစ္စယံ။  
ပရိဝတ္ထတိ စိတ္ထသန္တတိ။

ဤပစ္စပွန်ဘဝျှ ပဋိသန္တာ ဘဝ် ဝိထိစိတ်တို့သည်င်း စုတိစိတ်သည်င်း (ဆက်ကာဆက်ကာ ဖြစ်သကဲ့သို့) ထိုအတူ ဘဝတပါး၏ တဖန် ပဋိသန္တာဝ်အစရိသော(ကူတိသဒ္ဒိ အာဒိန္ဒုအနက်တူ) ဤစိတ်အစဉ်သည် ဆက်ကာဆက်ကာ ဖြစ်၏။

### သံသရာစက်ပြတ်ပုံ

ပဋိသခါယ ပနေတမစ္စဝံ၊  
အစိဂန္ဓာ ပဒမစ္စတံ ဗုံး။  
သုသမ္မစ္စနီနေဟဗ္ဗန္ဓနာ။  
သမမေသီးစီရာယ သုံးတာ။

သံသရာစက်ပြတ်ကိန်းကား၊ တိဟိတ်ပဋိသန် ပင်ကိုယ်ဉာဏ်ရှိသူတို့သည် ကြာမြင့်စွာသော ကာလပတ်လုံး သီလဖြူစွင် ခုတင်ကိုဖြည့် သမာဓိလောင်း ကောင်းသောအကျင့်ရှိကုန်သည်ဖြစ်၍ စိတ်စေတသိက် ပေါင်းကြိတ်တည်ထွင် ဤဖြစ်ပုံအစဉ်ကို ဖြစ်ချည်ပျက်ချည် အမြဲမတည်ပါတကားဟူ၍ ဝိပသာနာဉာဏ်ပညာဖြင့် ထင်စွာသီမှုကြည့်ရှုဆင်ခြင်ကုန်သည်ရှိသော် စုတေဇ္ဈာဇ္ဇာ သေရခြင်း သဘောမရှိသော နိုံဗာန်ကို မဂ်ဉာဏ်ဖို့ဉာဏ်ဖြင့် အမှန်သိခြင်းကြောင့် ကြွင်းမဲသွေ့ခြောက် ဖြတ်တောက်အပ်ပြီး တဏ္ဍာတည်းဟူသော အစေးအဖွဲ့ရှိကုန်သည်ဖြစ်၍ သံရှုရခဲ့သိမ်း တို့၏ ပြတ်ပြုမ်းရာမှန် အေးနိုံဗာန်သို့ စကန်ထုတ်ခြောက် ရောက်ရကုန်လိမ့်သတည်း။

Just as here, so again in the next existence, there arise rebirth-linking consciousness, life-continuum, cognitive process, and death consciousness. Again, with rebirth and life-continuum, this stream of consciousness turns round.

The wise, discipling themselves long, understand the inpermanence (of life), realize the deathless state, and completely cutting off the fetters of attachment, attain peace.

ကူတိ အဘိဓမ္မသက်ဟော ဝိထိမှတ္ထသက်ဟိုဘာဂေါ် နာမ ပဋ္ဌာန် ပရိစွဲ၏။

အဘိဓမ္မတွေသာဂြိုဟ်ကျမ်း၏ ဝိထိမှတ္ထသက်ဟိုဘာဂဲမည်သော ငါးပိုင်းတို့၏ပြည့်ကြောင်းဖြစ်သော အပိုင်းသည် ပြီးပြီး။

Thus ends the fifth chapter in the Manual of Abhidhamma entitled  
the Compendium of the Process-freed.